

မြန်မာ့အလင်း

၁၂၇၅ ခုနှစ်က တည်ထောင်သည်။

အတွဲ (၅၄)
အမှတ် (၁၀)

Established in 1914

Myanma Alinn Daily

၁၃၇၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်

၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်၊ သောကြာနေ့။

ဣဓ မောဒတိ ပေစ္စ မောဒတိ၊
ကတပုညော ဥာယတ္ထ မောဒတိ၊
သော မောဒတိ သော ပမောဒတိ။
ဒိသ္ဗာ ကမ္မဝိသုဒ္ဓိ မတ္တဇော။
ကောင်းမှုပြုသူသည် ဤဘဝ၌လည်း ဝမ်းမြောက်ရ၏။
တမလွန်ဘဝ၌လည်း ဝမ်းမြောက်ရ၏။ ပစ္စုပ္ပန်တမလွန်
နှစ်တန်ဘဝတို့၌လည်း ဝမ်းမြောက်ရ၏။ ထိုသူသည် မိမိ
၏ စင်ကြယ်သောကောင်းမှုကို သိမြင်ရ၍ ဝမ်းမြောက်
ရ၏။ အလွန်ပင် ဝမ်းမြောက်ရပေ၏။
(ယမကဝဂ္ဂ ဓမ္မပဒ)



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာတို့အား နေပြည်တော်အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကင်းထောက်လူငယ်မောင်မယ်များက နှစ်နိုင်ငံအလံငယ်များပေးအပ်ပေးခဲ့ခြင်းဖြစ်သည်။ (သတင်းစဉ်)

နိုင်ငံတော်သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံဝန်ကြီးချုပ်အား ဂုဏ်ပြုကြိုဆို

နေပြည်တော် အောက်တိုဘာ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နေပြည်တော်၌ရောက်ရှိနေသော ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ ညနေ ၅ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် ဥပစာ မြက်ခင်းပြင်၌ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆိုသည်။

ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာပရာယုဒ်ချန် အိုချာတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကို ခံယူကြသည်။

ထို့နောက် နေပြည်တော်အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကင်းထောက်လူငယ်မောင်မယ်များ

က နှစ်နိုင်ငံအလံငယ်များပေးအပ်ပေး၍ ဂုဏ်ပြုကြိုဆိုကြရာ ထိုင်းနိုင်ငံဝန်ကြီးချုပ်ကလည်း ရင်းရင်းနှီးနှီးပြန်လည် နှုတ်ဆက်သည်။

ဂုဏ်ပြုကြိုဆိုပွဲအပြီးတွင် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံဝန်ကြီးချုပ်က အတူလိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးပြီး နိုင်ငံတော်

သမ္မတကလည်း မြန်မာနိုင်ငံဘက်မှ ကြိုဆိုနှုတ်ဆက်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးသိန်းညွန့်၊ ဦးဉာဏ်ထွန်းအောင်၊ ဒေါက်တာကင်ဇော်၊ ဦးအေးမြင့်၊ သံအမတ်ကြီး ဦးဝင်းမောင်တို့နှင့် ပြန်လည်မိတ်ဆက်ပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်

တို့သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံကြသည်။

ယင်းနောက် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်ရာ နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့က နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား

စာမျက်နှာ ၈ ကော်လံ ၁

နိုင်ငံတကာ

ဩစတြေးလျအမျိုးသမီးတစ်ဦး ၁၇ ရက်ကြာ ပျောက်ဆုံးနေရာမှ ပြန်လည်တွေ့ရှိ

စာမျက်နှာ ၄

ဆောင်းပါး

အချို့မှုနှင့် ကျန်းမာရေးအန္တရာယ်

စာမျက်နှာ ၆

ပြည်တွင်း

ရန်ကုန်-မန္တလေး-မြစ်ကြီးနားနှင့် မော်လမြိုင် ခရီးစဉ်များ ၂၀၁၅ ခုနှစ်၌ ရထားသစ်များ ပြေးဆွဲမည်

စာမျက်နှာ ၁၂

ကမ္ဘာကျော်ချောင်းဆိုးပျောက်ဆေး WOODS'

ချွဲသလိပ်ကပ်၍ ဆိုးသော ချောင်းဆိုးခြင်းများအတွက်...

ချွဲသလိပ်ကပ်၍ ဆိုးသော ချောင်းဆိုးခြင်းများအတွက်...

(၆) နှစ် ကလေးမှစ၍ သက်တိုင်း ပါသည်။

Manufactured by PT. Kalbe Farma Tbk., Bekasi - Indonesia

မြန်မာ့အလင်း အယ်ဒီတာ့အဖွဲ့

ပျော်စရာနေ့မှသည် နိုင်ငံအကျိုးဆီသို့

လူအချို့သည် မမျှော်လင့်သော ပြုမူလုပ်ဆောင်ချက်ကြောင့် သော်လည်းကောင်း၊ အကြောင်းတစ်ခုခုကြောင့်သော်လည်းကောင်း၊ ရှေးကပြုခဲ့ဖူးသော အတိတ်ကတို့ကြောင့်သော်လည်းကောင်း၊ အကျဉ်းထောင်များ၊ အချုပ်ခန်းများအတွင်း ရောက်ခဲ့ကြရသည်။ ထိုအမှုကိစ္စတို့သည် အမြဲတမ်းဖုံးလွှမ်းမနေနိုင်ပါ။ မိမိတို့၏ ကျင့်ကြံ နေထိုင်မှုတို့အပေါ်မူတည်၍ တစ်နေ့လွတ်မြောက်ရမည်သာဖြစ်ပါ သည်။ စိတ်ကောင်း၊ နှလုံးကောင်းရှိကြသူများအဖို့ အကျဉ်းထောင်များ အတွင်း အမြဲတမ်းမနေရနိုင်ပါ။ အနားနှင့်အမြန် အပြစ်မှလွတ်ကင်းရ မည်သာ ဖြစ်ပါသည်။

လက်ရှိနိုင်ငံတော်အစိုးရသည် စတင်တာဝန်ယူပြီး မရှေးမနှောင်း ကာလဖြစ်သည့် ၂၀၁၁ ခုနှစ် မေလမှစ၍ အကြောင်းအမျိုးမျိုး ကြောင့် ပြစ်ဒဏ်ကျခံနေရသူများအား လူသားချင်းစာနာမှုဖြင့် လွတ် ငြိမ်းသက်သာခွင့်များအား ဥပဒေနှင့်အညီ နှစ်စဉ်ခွင့်ပြုပေးခဲ့ပါသည်။ ယခုအကြိမ်တွင် အကျဉ်းသား ၃၀၇၃ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်း သက်သာခွင့်ပြုကာ အကျဉ်းထောင်အသီးသီးမှ လွတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့သော ပြစ်ဒဏ်များကျခံပြီးဖြစ်သည့်အပြင် အကျဉ်းထောင်ကျခံနေစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန် သောသူများအား နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ လွတ်ငြိမ်း သက်သာခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မည်သို့ပင်ဖြစ်စေ အကျဉ်းထောင်မှ လွတ်မြောက်လာသူများရော မိသားစုများပါ ပျော်စရာကောင်းသောနေ့တစ်နေ့ ဖြစ်ပေလိမ့်မည်။ ထိုပျော်စရာကောင်းသောနေ့မှသည် အနာဂတ်တွင် စိတ်အေးချမ်းသာစွာ နေထိုင်သွားနိုင်ကြရမည် ဖြစ်ပါသည်။ မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံတော်အကျိုးအတွက် သယ်ပိုး ရွက်ဆောင်သွားနိုင်တော့မည် ဖြစ်ပါသည်။

အမှန်စစ်စစ် ဤသို့အကျဉ်းကျခံရခြင်း၏ အဓိကအကြောင်း သည်ကား ဥပဒေကခွင့်မပြုသော ပြစ်မှုတစ်ခုတစ်ရာကို ပြုလုပ် မိခြင်းကြောင့်ဖြစ်ပါသည်။ “ဥပဒေဘောင်အတွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ လွန်ချမ်းသာ” ဟူသော ဆောင်ပုဒ်ရှိပါသည်။ ဥပဒေဘောင်အတွင်းမှသာ နေထိုင်၊ ပြုမူ၊ ပြောဆို လုပ်ကိုင်သွားကြ မည်ဆိုလျှင် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ကြမည်ဖြစ်ပါသည်။ လူသားတိုင်းက ဥပဒေကို လေးစားလိုက်နာကြရမည် ဖြစ်ပါသည်။

သို့ပါ၍ နိုင်ငံတော်၏ စေတနာ၊ မေတ္တာကို လေးစားတုံ့ပြန် သောအားဖြင့် ဤလွတ်ငြိမ်းသက်သာခွင့်ရသည့် အချိန်မှစပြီး စိတ်ကောင်းစေတနာနှင့် သည်းခံခွင့်လွှတ်တတ်သောစိတ်ကို အစဉ် မွေးမြူလျက် မိမိအကျိုး၊ ဒေသအကျိုးနှင့် နိုင်ငံအကျိုးတို့ကို သယ်ပိုး ဆောင်ရွက်သွားသင့်ပါကြောင်း။

ပြည်တွင်းသတင်း

အင်ဂျင်နီယာပညာရပ်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဖလှယ် ဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၉

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကို ဦးသည် စက်တင်ဘာ ၂၉ ရက် နံနက် ပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့သို့ရောက် ရှိပြီး Japan Science and Technology Agency (JST) မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ Shoichiro Tonomura နှင့်တွေ့ဆုံ၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Japan-Asia Youth Exchange Program Promotion Office of Japan Science and Technology Agency တို့ ပိုမိုပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် All Nippo Airline ကုမ္ပဏီမှ President Mr. Shinichiro Ito နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာတက္ကသိုလ်နှင့် ပတ်သက်၍ အကူအညီပေးနိုင်ရေး အခွင့်အလမ်းများကို လည်းကောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား အင်ဂျင်နီယာ ပညာရပ်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဖလှယ် ဆောင်ရွက်နိုင်ရန်အတွက် Memorandum of Cooperation ကို အဆင့်မြှင့်သိပ္ပံနှင့် နည်းပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော် စွာစိုးနှင့် Japan Science and Technology Agency (JST) မှ အမှုဆောင်ဒါရိုက်တာတို့ လက်မှတ် ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီမှုစာချုပ်အရ မြန်မာ-ဂျပန်နှစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မှလူငယ်များအား ဂျပန်နိုင်ငံသို့ စေလွှတ်နိုင်ရေး၊ ဂျပန်-အာရှ လူငယ်ဖလှယ်ရေး အစီအစဉ် များအား တိုးတက်ဆောင်ရွက်နိုင် ရေးအတွက် လိုအပ်သော သတင်း အချက်အလက်များကို နှစ်ဦးနှစ်ဖက် ဖလှယ်သွားရေးနှင့် ဆွေးနွေးပွဲများကို လိုအပ်သလို ကျင်းပသွားနိုင်မည် ဖြစ်သည်။

အောက်တိုဘာ ၁ ရက် နံနက် ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ Miyazaki မြို့သို့ရောက် ရှိခဲ့ပြီး Miyazaki မြို့မှ မြို့တော် ဝန်နှင့်တွေ့ဆုံပြီး သိပ္ပံနှင့်နည်းပညာ သုတေသနလုပ်ငန်းများကို Miyazaki ဒေသနှင့် မြန်မာနိုင်ငံအကြား ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရေး

ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် နေ့လယ်ပိုင်းတွင် Myanmar-Japan Joint Symposium on Science & Technology in Miyazaki သို့ တက်ရောက်ပြီး မိန့် ခွန်းပြောကြားခဲ့သည်။

အောက်တိုဘာ ၂ ရက်တွင် Miyazaki တက္ကသိုလ်သို့လည်လည် ကြည့်ရှုပြီး Miyazaki တက္ကသိုလ်နှင့် အဆင့်မြှင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနတို့အကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီ အစဉ်များကို အဆင်ပြေချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် The University of Miyazaki Oversea Office တည်ထောင်မည့်

ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အဆင့် မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာစိုး နှင့် University of Miyazaki မှ ဥက္ကဋ္ဌ Dr.TATSUO SUGANUMA တို့က နားလည်မှုစာချုပ်ချုပ် ရေးထိုးခဲ့ရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့သည်။

အောက်တိုဘာ ၃ ရက် နံနက် ပိုင်းတွင် National Institute of Technology (NIT) လက်အောက်ရှိ Miyakonjo College သို့ သွား ရောက်လေ့လာခဲ့ပြီး အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရ သည်။ (သတင်းစဉ်)



လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း သီတင်းကျွတ်ပွဲတော်နှင့် ဘုရားရွှေသင်္ကန်းကပ်လှူပွဲစည်ကား

လားရှိုး အောက်တိုဘာ ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်း သီတင်းကျွတ်ပွဲတော်နှင့် ဘုရားရွှေသင်္ကန်းကပ်လှူ ပူဇော်ပွဲတော် အောက်တိုဘာ ၈ ရက် ညနေ ၆ နာရီ က အဆိုပါကျောင်းတိုက်အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်စဉ် ကျင်းပမြဲဖြစ်သော သီတင်းကျွတ်ပွဲတော်တွင် မြတ်စွာ ဘုရားကို ရည်မှန်းကာ ဆီမီးပူဇော် ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သီတင်းကျွတ်ပွဲတော်နှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲသို့ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ညှိ လှူဒါန်းခဲ့

ကြသည်။

လားရှိုးမြို့ပေါ်ရှိ ရှမ်းတိုင်းရင်း သား ဗုဒ္ဓဘာသာဝင်များက ရှမ်းတို့ ရိုးရာအတိုင်း ရှမ်းအိုးစည် ဗုဒ္ဓမောင်း များ တီးခတ်ပြီး ရှမ်းရိုးရာ အကများ ဖြင့် ဝါရပ်ပြုကြောင်း သိရသည်။

မီးထွန်းပူဇော်ပွဲတွင် ဘုရားရှင် အားရည်မှန်းပြီး မီးရှူးမီးပန်းများ မီး အလှူများအပြင် ရှမ်းရိုးရာမီးရှူး တိုင်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြ သည်။

အလှူရှင်များကလည်း ဆီမီး တစ်ထောင်၊ ပန်းတစ်ထောင် ကပ်လှူ ပူဇော်ကြပြီး ထောင်သောင်းမက ပါဝင်ဆင်နွှဲသူများကို ရှမ်းရိုးရာ အစားအစာအာဟာရများ လှူဒါန်း ကြသည်ဟု သိရသည်။

မမ(လားရှိုး)

ပညာမြင်မှ လူမျိုးတင့်မည်



Advertisement for iQ VISION eyeglasses. It features a woman wearing glasses, several pairs of different styles of glasses, and a red bag with the text 'NEVER HIDE' and 'Gift'. The text includes 'iQ VISION အိုင်ကျူးဗီးရှင်း မျက်စိအထူးကု', 'မျက်မှန်လက်ဆောင်များ ပေးနေပြီနော်', 'Free Eye Glass', and 'Special Promotion For You'. Contact information includes 'Ask for Detail Hot Line - 09 250550280 www.iqeyecare.com' and 'Head Office : S-15, U Chit Maung Road, Tamwe Tsp, Yangon.'

နိုင်ငံတော်

အီရန်ပြည်တွင်းလုပ် ရေငုပ်သင်္ဘောသစ် ၂၀၁၅ တွင် ရေချနိုင်မည်



တီဟီရန် အောက်တိုဘာ ၉
အီရန်က လာမည့်လများအတွင်း ပြည်တွင်းလုပ်ရေငုပ်သင်္ဘောတစ်စင်းကို ထုတ်ဖော်ပြသမည်ဖြစ်ကြောင်း အီရန်စစ်ဘက်တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ Fateh (Lonqueror) လို့ အမည်ပေးထားတဲ့ ရေငုပ်သင်္ဘောတစ်စင်းကို ကိုယ်တိုင်ထုတ်လုပ်ခြင်းနဲ့ အကြီးစားတည်ဆောက်မှုတွေ ပြုလုပ်နေပါတယ်။ အီရန်ပြက္ခဒိန်နှစ် ၂၀၁၅

ခုနှစ် မတ် ၂၀ ရက်လောက်မှာ ရေချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်”ဟု အီရန် ရေတပ်စက်မှု သုတေသနဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး အလီဝိုလီဇဒက်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

အီရန်နိုင်ငံအနေဖြင့် ရေငုပ်သင်္ဘောအမျိုးအစားကို သုံးမျိုးသုံးစား ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းတပ်မှူးက ထပ်လောင်းပြောကြားသည်။ အီရန်ရေတပ်အနေဖြင့် ကုန်တင်သင်္ဘောများနှင့် ဆီတင်ယာဉ်များအား လုံခြုံရေးတာဝန်ထမ်းဆောင်ရမည်ဟု ၎င်းကပြောကြားသည်။

အီရန်နိုင်ငံသည် Fateh, Ghadir, Qaem, Nahang, Jareq နှင့် Sine ရေငုပ်သင်္ဘောများအပါအဝင်ပြည်တွင်းဖြစ် အထူးရေငုပ်သင်္ဘောများလည်း ထုတ်လုပ်ထားသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အီရန်ရေတပ်ကျွမ်းကျင်သူများက Super-heavy Tareq 90 ရေငုပ်သင်္ဘောကို ထုတ်လုပ်ခဲ့သည်။ Ghadir ရေငုပ်သင်္ဘောကို ၂၀၀၇ ခုနှစ်တွင် ပထမဆုံးထုတ်လုပ်ခဲ့သည်။ (အပေါ်ပုံ)

(ပရက်စ်တီနီ)

သြစတြေးလျအမျိုးသမီးတစ်ဦး ၁၇ ရက်ကြာ ပျောက်ဆုံးနေရာမှ ပြန်လည်တွေ့ရှိ

ကွင်းစလင်း အောက်တိုဘာ ၉

သြစတြေးလျနိုင်ငံမြောက်ပိုင်း ကွင်းစလင်းပြည်နယ်တွင် အမျိုးသမီးတစ်ဦး တောထဲတွင် အစာရေစာမရှိဘဲ ပျောက်ဆုံးနေရာ ၁၇ ရက်ကြာပြီးနောက် ပြန်လည်တွေ့ရှိခဲ့သည်။ ပျောက်ဆုံးနေသူ အမျိုးသမီး ရှုနန်လိစ်ချီဖရာဆာသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တောထဲမှ ဒယ်မ်းဒယိုင်မြင့်ထွက်လာခဲ့ကြောင်း ပြည်တွင်း သတင်းမီဒီယာက ပြောကြားသည်။

အသက် ၃၀ အရွယ်ရှိ၎င်းသည် စက်တင်ဘာ ၂၀ ရက်က ၎င်း၏အဖော်အပါအဝင် ယောက်ျားလေးနှစ်ဦးနှင့်အတူ ဝိုးလ်ဒင်းနီဟိုးလ်သို့ ရေကူးထွက်သွားစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းသည် ပြတ်ရှုဒဏ်ရာများနှင့် နေလောင်ဒဏ်ရာများကို ယခုအခါ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။ ကလေးသုံးဦးမိခင်ဖြစ်သော ၎င်း၏ ပျောက်ဆုံးမှုကို ရေကန်ထဲသို့ ခိုင်ခံ့ပင်သားများစေလွှတ်၍ ပိုက်စိပ်တိုက်ရှာဖွေခြင်းများအပါအဝင် စုံစမ်းရှာဖွေမှုများလည်း ပြုလုပ်ခဲ့ကြသည်။

သြစတြေးလျရဲများသည် ၎င်းပျောက်ဆုံးရာနေရာမှ မိတာ ၃၀ အနီးတွင် ၎င်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း စကိုင်းသတင်းက ဖော်ပြခဲ့သည်။ ၎င်းပျောက်ဆုံးရာနေရာကို ၎င်းတောထဲမှ ထွက်လာစဉ် မြင်တွေ့ခဲ့ခြင်းဖြစ်ပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သြစတြေးလျအသံလွှင့်ဌာနက ပြောကြားခဲ့သည်။

မစ္စဖရာဆာသည် ချောင်းရေနှင့်ငါးသေများနှင့်ပိုးမွှားများကို စားသောက်ပြီး အသက်ရှင်ခဲ့ကြောင်း မိသားစုဝင်များက မီဒီယာသို့ ပြောကြားခဲ့သည်။ မစ္စဖရာဆာသည် ပျောက်ဆုံးနေစဉ်အတွင်း မူလအလေးချိန် ၉၀ ကီလိုဂရမ်မှ ၁၆ ကီလိုဂရမ်ကျဆင်းခဲ့သည်။ ပျောက်ဆုံးရသည့်အကြောင်းရင်းကို ဆက် လက်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ရဲများက ပြောကြားသည်။ (ဘီဘီစီ)

အိုင်အက်စ်တို့ထိန်းချုပ်ထားသော အန်ဘာပြည်နယ်နေရာအချို့ကို အီရတ်တို့ ပြန်လည်တိုက်ထုတ်

ဘဂ္ဂဒက် အောက်တိုဘာ ၉

အီရတ်လုံခြုံရေး တပ်များက အယ်လ်အန်ဘာပြည်နယ်အနောက်ပိုင်း၌ အိုင်အက်စ်စစ်သွေးကြွများအား တိုက်ထုတ်နိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အီရတ်တပ်များသည် ဗုဒ္ဓဟူးနေ့က အန်ဘာပြည်နယ် ဖလူးဂျာမြို့အရှေ့ပိုင်း ကာမာခရိုင်၌ အဓိကထိုးစစ်ဆင်တိုက်ခိုက်မှုကြီးတစ်ရပ် ပြုလုပ်ခဲ့ရာ နေရာသုံးနေရာမှ အကြမ်းဖက်သမားများကို တိုက်ထုတ်နိုင်ခဲ့ကြောင်း စစ်ဘက်တာဝန်ရှိသူများက ပြောသည်။

အန်ဘာပြည်နယ်၏ မြို့တော် ရာမာဒီမြို့အရှေ့ပိုင်း၌ ရာပေါင်းများစွာသော အစိုးရတပ်ဖွဲ့ဝင်များကို စစ်သွေးကြွများက ဝိုင်းရံပိတ်ဆို့ထားမှုကိုလည်း အစိုးရတပ်များက အောင်မြင်စွာဖြိုခွင်းလိုက်နိုင်ကြောင်း လုံခြုံရေးသတင်းရပ်ကွက်က ထပ်လောင်းပြောကြားသည်။



“မနေ့ညတုန်းက အစိုးရတပ်ဖွဲ့ဝင် ၃၀၀ လောက်ကို အကြမ်းဖက်သမားတွေက ဝိုင်းထားတဲ့အထဲမှ လွတ်မြောက်အောင် ပြန်လည်တိုက်ထုတ်နိုင်ခဲ့ပါတယ်”ဟု ၎င်းသတင်းရပ်ကွက်

က ဆိုသည်။ အန်ဘာပြည်နယ်သည် အိုင်အက်စ်တို့၏ အဓိကထိန်းချုပ်ထားရာဒေသများဖြစ်သည်။ ယင်းပြည်နယ်ကို အိုင်အက်စ်တို့က နေရာအများ

အပြားဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။ ယင်းပြည်နယ်သည် ဂျော်ဒန်၊ ဆီးရီးယားနှင့် ဆော်ဒီအာရေဗျနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ (အပေါ်ပုံ) (ပရက်စ်တီနီ)

ဗီယက်နမ်ရေနံတင်သင်္ဘောပါ သင်္ဘောသားများကို ပင်လယ်ဓားပြများက ပြန်လွှတ်

ဟနွိုင် အောက်တိုဘာ ၉

လွန်ခဲ့သည့်အပတ်က ပျောက်ဆုံးခဲ့သော ဗီယက်နမ်ရေနံတင်သင်္ဘောကို ပင်လယ်ဓားပြများက ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။ ပင်လယ်ဓားပြများသည် သင်္ဘောပေါ်မှ ကုန်အချို့ကို ယူဆောင်ပြီးမှ သင်္ဘောအမူထမ်းများကို လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အရာရှိများက ပြောကြားသည်။

ဗီယက်နမ်နိုင်ငံ ကွမ်ထရိုင်ဆိပ်ကမ်းသို့ ဦးတည်နေသော MTဆန်းနီရိုက်စ် ၆၈၉ သင်္ဘောသည် စင်ကာပူမှထွက်ခွာပြီး မကြာမီပျောက်ဆုံးသွားခြင်းဖြစ်သည်။ လက်နက်များ၊ ဓားများကိုင်ဆောင်ထားသော လူတစ်ဒါဇင်ခန့်သည် သင်္ဘောပေါ်သို့ အတင်းတက်လာပြီး ၎င်းတို့ကို ရိုက်နှက်ကြောင်း သင်္ဘောသားများက ပြောကြားသည်။

ပင်လယ်ဓားပြများသည် သင်္ဘောမှထွက်ခွာမီ ဆီများကို စုပ်ယူခဲ့ကြပြီး သင်္ဘောသားများကို ကြာသပတေးနေ့နံနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ဆီတန်ချိန် ၅၀၀၀ တင်ဆောင်လာသော အဆိုပါသင်္ဘောမှာ ယခုဆိုလျှင် ဗီယက်နမ်သို့ ဦးတည်ခတ်မောင်းနေပြီဖြစ်သည်။ ပင်လယ်ဓားပြများသည် ဆက်သွယ်ရေးစနစ်များကို ဖြတ်တောက်ပြီး သင်္ဘောပါ ဆီနှင့်ကုန်များကို ဓားပြတိုက်လုယူခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်ရေနံတင်ဌာနမှ ညွှန်ကြားရေးမှူး ငွယ်ဘတ်က အေအက်ဖ်ပီသတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

ပင်လယ်ဓားပြများက သင်္ဘောပါပစ္စည်း သုံးပုံတစ်ပုံကို ယူဆောင်သွားခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ သင်္ဘောဒုတိယခေါင်းဆောင် ဖန်ဘန်ဟောင်က ဓားပြများသည် အင်ဒိုနီးရှားလူမျိုးများဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

“ဓားပြတွေက ကျွန်တော်တို့လည်ပင်းကို ဓားထောက်ပြီး ခုခံရင်သတ်ပစ်မယ်လို့ပြောတယ်ဟု” ၎င်းသင်္ဘောပေါ်မှ ဒုတိယခေါင်းဆောင်က အေပီသတင်းဌာနသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။ “သင်္ဘောသားတစ်ယောက် ထွက်ပြေးဖို့လုပ်နေလို့ သူ့ရဲ့ခြေထောက်ကို ရိုက်ချိုးသွားကြတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (ဘီဘီစီ)

တူရကီ၌ဆန္ဒပြမှု ၁၉ ဦး သေဆုံး

အန်ကာရာ အောက်တိုဘာ ၉

တူရကီနိုင်ငံတွင် ကာဒ်ဆန္ဒပြသူများ ပါဝင်သော အကြမ်းဖက်ပဋိပက္ခများဖြစ်ပွားရာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။ နယ်စပ်မြို့လေးတစ်မြို့ဖြစ်သော ကိုဘိန်းကို တိုက်ခိုက်ရန် အိုင်အက်စ်စစ်သွေးကြွများအား တူရကီကထောက်ပံ့ပေးသည်ဟု ထင်မြင်ချက်ဖြင့် ၎င်းတို့မှာ ဒေါသထွက်နေကြသည်။

အကြမ်းဖက်နိုင်ငံရေးရဲတပ်ဖွဲ့များသည် အန်ကာရာနှင့် အစွတန်ဘူလ်အပါအဝင် နိုင်ငံအနှံ့အကြမ်းဖက်ဆန္ဒပြမှုများ ပျံ့နှံ့ဖြစ်ပွားနေသည့်အတွက် ၎င်းတို့ကိုတားဆီးဖြိုခွဲရန် မျက်ရည်ယို ဓာတ်ငွေ့များနှင့် လူစွဲခွဲမီးသတ်ပိုက်များကို အသုံးပြုခဲ့ရသည်။ အလားတူ ဆန္ဒပြမှုများသည် ဂျာမနီနိုင်ငံ၏ လမ်းမများပေါ်တွင်လည်း ဖြစ်ပွားနေကြသည်။ ကာဒ်လူမျိုးအများဆုံးနေထိုင်ရာ တူရကီနိုင်ငံတောင်ပိုင်းရှိ မြို့ အတော်များတွင် ညမထွက်ရအမိန့်များ ထုတ်ပြန်ထားပြီးဖြစ်သည်။ (ဘီဘီစီ)

တိုက်ခိုက်ရေးတပ်ဖွဲ့များစေလွှတ်ပေးပါရန် မာလီအစိုးရအကူအညီတောင်း

မာလီ အောက်တိုဘာ ၉

မာလီအစိုးရက နိုင်ငံမြောက်ပိုင်း အစွလာမူစ်စစ်သွေးကြွများကို တိုက်ထုတ်ရန်အတွက် လျှပ်တစ်ပြက် တုံ့ပြန်တိုက်ခိုက်ရေးတပ် စေလွှတ်ပေးပါရန် ကုလသမဂ္ဂသို့ စစ်ကူတောင်းလိုက်သည်။

မကြာသေးမီက ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုများအတွင်း သေဆုံးမှုများပြားလာ၍ အစီအမံများဆောင်ရွက်သွားရန် လိုအပ်ကြောင်း မာလီနိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒိုလာယေဒီအော့ပ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ပြောကြားလိုက်သည်။

စစ်သွေးကြွများတိုက်ခိုက်မှုကြောင့် နိုင်ငံပြင်ပသို့ ရှောင်တိမ်းနေရသူများ ပိုမိုများပြားလာခဲ့ပြီး ရက်ပိုင်းအကြာ အင်္ဂါနေ့က ဆီနီဂေါတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

မာလီတပ်ဖွဲ့ဝင်များသည် ထွက်ခွာသွားသော ပြင်သစ်တပ်ဖွဲ့ဝင်များနေရာတွင် အစားမထိုးနိုင်ဘဲရှိကြောင်း ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့အကြီးအကဲက ပြောသည်။

ပြင်သစ်နှင့်အာဖရိကတပ်ဖွဲ့ဝင်များသည် မြို့တော်ဘန်မာကိုရှိ အယ်လ်ဒိုင်ဒါနှင့် ဆက်သွယ်သောတပ်ဖွဲ့ဝင်များ ရှင်းထုတ်ရန် ၂၀၁၃ ခုနှစ် ဇန်နဝါရီလကတည်းက မာလီသို့ ရောက်ရှိခဲ့သည်။ အကြမ်းဖက်သမားများအား နိုင်ငံမြောက်ပိုင်းမြို့များသို့ မောင်းထုတ်နိုင်ခဲ့သည်။ သို့သော်လည်း စစ်သွေးကြွများက ကုလသမဂ္ဂတပ်ဖွဲ့ဝင်များအား တိုက်ခိုက်နေဆဲဖြစ်သည်။ (ယာပုံ)

မီဒီအေမာဟု လူသိများသည့် ကုလသမဂ္ဂတပ်ဖွဲ့ဝင် ၉၀၀၀ ခန့်သည် ၂၀၁၃ ခုနှစ် ဇူလိုင်လကတည်းက ငြိမ်းချမ်းရေးတာဝန်များထမ်းဆောင်လျက်ရှိသည်။ (ဘီဘီစီ)



အနာဂတ်မျှော်မှန်းချက်ဆိုင်ရာ အာဆီယံညှိနှိုင်းမှုကောင်စီလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် စည်းဝေး

နေပြည်တော် အောက်တိုဘာ ၉

(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပ မည်ဖြစ်ရာ ယင်းထိပ်သီးအစည်း အဝေးများအတွက် ကြိုတင်ပြင်ဆင်မှု အဖြစ် အာဆီယံအဆင့်မြင့်အရာရှိကြီး များအစည်းအဝေး၊ အာဆီယံစီးပွား ရေး အဆင့်မြင့်အရာရှိကြီးများအစည်း အဝေး၊ အာဆီယံအပေါင်းသုံး အဆင့် မြင့်အရာရှိကြီးများ အစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ အာဆီယံထိပ်သီး အစည်းအဝေးအတွက် ကြိုတင်ပြင် ဆင်ရေးမဏ္ဍိုင်(၃)ရပ်တွင် တာဝန်ရှိ သည့် အဆင့်မြင့်အရာရှိကြီးများ၏ ပူးတွဲညှိနှိုင်းမှု အစည်းအဝေး၊ ၂၀၁၅ ခုနှစ်အလွန် အာဆီယံအသိုက်အဝန်း ၏ အနာဂတ်မျှော်မှန်းချက်ဆိုင်ရာ အာဆီယံညှိနှိုင်းမှုကောင်စီ လုပ်ငန်း အဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေး တို့ကို နေပြည်တော်ရှိ ဂရုန်းအမာရ ဟိုတယ်နှင့် လိပ်ပျံ့ဟိုတယ်များတွင် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၈ ရက်မှ ၈ တင်ကျင်းပလျက်ရှိသည်။



အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကျင်းပစဉ်။ (သတင်းစဉ်)

ယနေ့ အောက်တိုဘာ ၉ ရက် တွင် အာဆီယံအဆင့်မြင့်အရာရှိကြီး များအစည်းအဝေးနှင့် အာဆီယံ- အမေရိကန်ပြည်ထောင်စု မူကြမ်းပြုစု ရေးအစည်းအဝေးများကို ကျင်းပခဲ့ သည်။

အာဆီယံအဆင့်မြင့်အရာရှိကြီး များအစည်းအဝေးကို နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင် လင်းက သဘာပတိအဖြစ် ဆောင် ရွက်ခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ

ဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီ ယံအတွင်းရေးမှူးချုပ်မှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျင်းပမည့် (၂၅)ကြိမ်မြောက် အာဆီ ယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများအတွက် ကြိုတင် ပြင်ဆင်ရေး၊ အာဆီယံအသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ၊ အာဆီယံ ပြင်ပဆက်ဆံရေးဆိုင်ရာ၊ အာဆီယံ၏ အဖွဲ့အစည်းပိုင်းဆိုင်ရာ စွမ်းရည်မြှင့် တင်ရေးနှင့် အာဆီယံ၏အနာဂတ်

အတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အခြေခံကိစ္စရပ်များအပေါ် ညှိနှိုင်းမှု များ ပြုလုပ်ခဲ့ကြသည်။

အာဆီယံ-အမေရိကန် မူကြမ်း ပြုစုရေးဆိုင်ရာ အစည်းအဝေးတွင် နိုဝင်ဘာလ၌ကျင်းပမည့် ဒုတိယ အကြိမ်မြောက် အာဆီယံ- အမေ ရိကန်ပြည်ထောင်စု ထိပ်သီးအစည်း အဝေးတွင် ထုတ်ပြန်မည့်ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးတွဲကြေညာချက် အပေါ် အသေးစိတ်ညှိနှိုင်းခဲ့ကြ ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်းအသားကျောက်များ ရောင်းချပွဲကျင်းပမည်

နေပြည်တော် အောက်တိုဘာ ၉

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ကျောက်မျက်ရိုင်း များနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာ့ကျွန်းပွဲရောင်းချပွဲကို နေပြည်တော်မက်ရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ကျောက်မျက်ရတနာရောင်းချပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာ များ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာအချော ထည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ သက်တမ်းရှိ ဂျီတီစီ (GTC) လိုင်စင်ရယူထားသူများနှင့် ကျောက်မျက်ရတနာကုမ္ပဏီမှတ်ပုံတင် ရရှိပြီးသူများ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်အသင်းဝင် နိုင်ငံသား များကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချပွဲသို့ တက်ရောက်ခွင့်ပြုမည် ဖြစ်သည်။

မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူထားသူများကို ဝယ်ယူခွင့်ပြုမည်ဖြစ်ပြီး ကျောက်မျက်ရတနာ ရောင်းချပွဲသို့ တက်ရောက်ဝယ်ယူလိုသော နိုင်ငံသားရတနာကုန်သည်များသည် သတ်မှတ်ထားသည့်အာမခံပေါ်ငွေနှင့် ဝင်ကြေးငွေများပေးသွင်းရမည် ဖြစ်သည်။

ရောင်းချပွဲသို့တက်ရောက်လိုသော နိုင်ငံသားရတနာကုန်သည်များကို အောက်တိုဘာ ၆ ရက်မှ ၁၃ ရက်အထိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်းရုံးချုပ်(နေပြည်တော်)တွင် ဖွင့်လှစ်ထားသော စီမံရေးရာလုပ်ငန်း ကော်မတီရုံးတွင် ရောင်းချပွဲတက်ရောက်ဝယ်ယူခွင့်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးမည်ဖြစ်သည်။ သတ္တုတွင်းဝန်ကြီးဌာန Website www.mining.gov.mm နှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း Website www.mge.gov.mm တွင် နိုင်ငံသားရတနာကုန်သည်များ မှတ်ပုံ တင်ရာ၌ ဖြည့်သွင်းရမည့်ပုံစံများကို Download ရယူနိုင်ပါသည်။ On-Line မှတ်ပုံတင် လျှောက်ထားလိုပါက Website www.mge.gov.mm၊ On-Line Pre-Registration System တွင်မှတ်ပုံတင်၍ ရောင်းချပွဲတက်ရောက်ခွင့် ကိစ္စရပ်များ ဆောင်ရွက်နိုင်သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ကျောက်မျက်ရိုင်းများနှင့်ကျောက်စိမ်း အသားကျောက်များ မြန်မာ့ကျွန်းပွဲရောင်းချပွဲ တက်ရောက်ဝယ်ယူခွင့် ကိစ္စများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက နေပြည်တော်တွင် ဖွင့်လှစ် ထားသော စီမံရေးရာလုပ်ငန်းကော်မတီရုံးတွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ (သတင်းစဉ်)

စက်တင်ဘာလအတွင်း ပူးယစ်ဆေးဝါးပမ်းဆီးရမိမှု

နေပြည်တော် အောက်တိုဘာ ၉

၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနတို့မှ ဘိန်း ၅၂ မှု၊ အလေးချိန် ၂၅၃ ဒဿ ၁၆၃၄ ကီလို၊ ဘိန်းဖြူ ၂၅၅ မှု၊ အလေးချိန် ၁၈ ဒဿ ၃၈၂၀ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၃၄ မှု၊ ဆေးပြား ၁၂၀၁၅၀၊ ဆေးခြောက် ၂၀ မှု၊ အလေးချိန် ၆၄ ဒဿ ၆၇၂၄ ကီလို၊ ဘိန်းဆီရည် သုံးမှု၊ အလေးချိန် ၀ ဒဿ ၈၁၅၀ လစ်တာ၊ ဘိန်းဆီခဲ ၁၁ မှု၊ အလေးချိန် ၃ ဒဿ ၁၅၉၀ ကီလို၊ အဆင့်နိမ့်ဘိန်း ၃၂ မှု၊ အလေးချိန် ၂ ဒဿ ၈၆၅၉ ကီလို၊ ဒိုင်ယာဇီပမ်ထိုးဆေး တစ်မှု၊ ၁၄၁၀၀ ပုလင်း၊ အိုက်(စ်) ခြောက်မှု၊ အလေးချိန် ၃ ဒဿ ၂၇၉၈ ကီလို၊ ဘိန်းစာမှုန့် သုံးမှု၊ အလေးချိန် ၁၉ ဒဿ ၇၄၀ ကီလို၊ ဘိန်းရည် နှစ်မှု၊ ၀ ဒဿ ၂၇၀ လစ်တာ၊ အက်တက်စီနှစ်မှု၊ ဆေးပြား ၃၉၅၂ ပြား၊ စိတ်ကြွအကြွေမှုန့် သုံးမှု၊ အလေးချိန် ၄ ဒဿ ၂၂၅၂ ကီလို၊ ဆူဒိုအက်စီဒရင်း လေးမှု၊ ဆေးပြား ၄၃၄၈၀၀၊ ဒိုင်ယာဇီပမ်ထိုးဆေး တစ်မှု၊ ၀ ဒဿ ၀၀၂၀ လစ်တာ၊ ကဖင်း တစ်မှု၊ အလေးချိန် ၃၈ ဒဿ ၃၃၄၀ ကီလို၊ အက်စီဒရင်း တစ်မှု၊ အလေးချိန် ၅ ဒဿ ၁၁၀၀ ကီလို၊ ထရာမဒေါလ် -မူ၊ ၇၅ တောင့်၊ ကတ်မင်း -မူ၊ အလေးချိန် ၀ ဒဿ ၉၂၀ ကီလိုနှင့် အခြားလေးမှု၊ မှတ်ပုံတင်ပျက် ၁၄ မှု တို့ကို ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၆၇၀ မှုဖမ်းဆီးခဲ့ရာတွင် အမျိုးသား ၈၁၆ ဦး၊ အမျိုးသမီး ၁၁၇ ဦး စုစုပေါင်း ၉၃၃ ဦးတို့အား ဥပဒေအရအရေးယူခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

စမ်းချောင်းမြို့နယ်တွင် ဘိန်းဖြူ ၀ ဒဿ ၀၄ ဂရမ်ဖမ်းဆီးရမိ တာမေ့၊ အင်းတော်နှင့် ကဝမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိ

တကော်မြို့၊ ရန်ကုန်-အင်းတော်- ပဲခူးသွားကားလမ်းပေါ်ရှိ အမှတ် (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ စောင့်ဆိုင်းနေစဉ် ရောက်ရှိလာသူ အောင်ဝင်းအားရှာဖွေရာ ဘိန်းဆီခဲ ၅၄ ဒဿ ၅၇ ဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြားငါးပြားနှင့် ကဝမြို့နယ်

အုန်းနဲကျေးရွာ(၁၀)ရပ်ကွက်ရှိ ၎င်း၏ နေအိမ်အနောက်ဘက်ရှိ ဝါးရုံပင် ကြား အဝါရောင်လက်ဆွဲအိတ်အတွင်း မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅၀ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိမှုများနှင့် ပတ် သက်၍ အောင်သူရ(ခ)ဖိုးသား (၃၅

နှစ်)၊ မျိုးမောင်မောင်(ခ)မျိုးမောင်(၃၂ နှစ်)နှင့် အောင်ဝင်း(၄၀ နှစ်)တို့ သုံးဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)



အောင်သူရ(ခ)ဖိုးသား၊ မျိုးမောင်မောင်(ခ)မျိုးမောင်နှင့်အောင်ဝင်းတို့အား ဖမ်းဆီးရမိမှုဖမ်းဆီးရေးအဖွဲ့က ဖမ်းဆီးရမိမှုများနှင့်အတူ တွေ့ရစဉ်။

နေပြည်တော် အောက်တိုဘာ ၉

အောက်တိုဘာ ၄ ရက် မူးယစ် တပ်ဖွဲ့စု ၄၂ ရန်ကုန်(အနောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော မူးပေါင်း အဖွဲ့သည် စမ်းချောင်းမြို့နယ် စမ်း/ တောင်ရပ်ကွက် ပဟိုလမ်းနှင့် မင်းလမ်းထောင့်တွင် တွေ့ရှိသူ အောင်သူရ(ခ)ဖိုးသားအား ရှာဖွေရာ ဘိန်းဖြူ ၀ ဒဿ ၀၄ ဂရမ်သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးရောင်းချသူ တာမေ့ မြို့နယ် မေတ္တာညွန့်ရပ်ကွက်နေ မျိုးမောင်မောင်(ခ) မျိုးမောင်၏ နေအိမ်အားရှာဖွေရာ ဘိန်းဆီခဲ ၂၂ ဒဿ ၇၈ ဂရမ် သိမ်းဆည်းရမိခဲ့ သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ် ချက်အရ တရားခံ မျိုးမောင်မောင်(ခ) မျိုးမောင်ကို ဘိန်းဆီခဲများရောင်းချ ဝေးခဲ့သူ အောင်ဝင်းထံမှန်ပြင် ဆက်သွယ်စေပြီး ပဲခူးမြို့နယ် အင်း

ကျောက်မဲ၌ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၉

အောက်တိုဘာ ၆ ရက်က ကျောက်မဲမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်ဖွဲ့ဝင်များပါဝင်သော မူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့အဝင် အေးရှားဝေါလ်တိုးဂိတ်တွင် သီပေါကျောက်မဲဘက်သို့ စိုင်းဘဟန်မောင်းနှင့် သော အိုက်ကစ်လိုက်ပါလာသည့် ဖော်တော်ဆိုင်ကယ်အားရှာဖွေရာ ဘိန်းဖြူ ၄၉ ဒဿ ၁၀၀ ဂရမ်နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၈၉၄ ပြား သိမ်းဆည်းရမိသဖြင့် စိုင်းဘဟန်(၃၂ နှစ်) နှင့် အိုက်ကစ်(၂၁ နှစ်)တို့နှစ်ဦးကို မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိရသည်။ (သတင်းစဉ်)

ဝက်ခြံဒဲ့အဟဏ္ဍတံငွေအတွက်စိတ်ညစ်ပငဒုပါဒဲ့

- ဝက်ခြံကုသမှု အစီအစဉ်များ...
- ဝက်ခြံအမာရွတ် ကုသမှု...
- တင်းတိမ်၊ ဖွဲခြောက် ကုသမှု...
- ပျက်နာအရေးအကြောင်း ကုသမှု...
- အသားဖြူစင်းခြင်းအတွက် ကုသမှု...

မြင့် အင် ဆန်း

အရေပြားနှင့် အပူအသွေးဆေးခန်း

အမှတ် - ၄၄၄၊ ပထမထပ်၊ ဓမ္မတိုက်လမ်း(အထက်)၊ (အထက်)၊ နန်းတော်လမ်းနှင့် နန်းတော်လမ်းကြား၊ ရန်ကင်း၊ ဖုန်း - ၃၀၂၄၅၇၊ ၂၆၆၀၄၅

အရေပြားအထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် ကုသပေးပါသည်။

နေ့စဉ်ဆေးခန်း ပွင့်ပါသည်။

Toe Toe Yadanar TRAVELS & TOURS CO., LTD.

မိတ်ဟောင်း / မိတ်သစ်များသွားလာလွယ်ကူစေရန်အတွက်

တိုးတိုးရတနာရုံခန်းသစ်ကို အမှတ်-၁၀၈/တီ၊ ကျွန်းတော်လမ်း၊ အေးစေတီကျောင်းရွေ၊ စမ်းချောင်းမြို့၊ နယ်တွင်းပြောင်းရွှေ့ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ ဂုဏ်ယူစွာအသိပေးအပ်ပါသည်။

01-503925, 01-527539, 095058894 Hot Line: 09421027657

ဆောင်းပါးနှင့်ပြည်တွင်းသတင်း

အချိုမှုန့်နှင့် ကျန်းမာရေးအန္တရာယ်

ယနေ့မျက်မှောက် စားသောက်ကုန်လောကတွင် ဟင်းလျာများကို အရသာထူးကဲစေသော ဟင်းခတ်အချိုမှုန့်များသည် အမှတ်တံဆိပ်အမျိုးမျိုး၊ ထုပ်ပိုးမှုပုံစံအမျိုးမျိုး၊ ဆွဲဆောင်မှုအမျိုးမျိုးဖြင့် ဈေးကွက်တစ်ခုလုံး၏ အဓိက ကျသော အခန်းကဏ္ဍ၌ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလျက်ရှိနေကြပါသည်။ အချို့သောအမှတ်တံဆိပ်များက အချိုမှုန့်ဟူ၍လည်းကောင်း၊ ဟင်းချိုမှုန့်ဟူ၍လည်းကောင်း အမည်တပ်ထားကြသလို . . . အချို့ကမူ အသားမှုန့်ဟူ၍လည်းကောင်း၊ သဘာဝဟင်းခတ်မှုန့်ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးနှုန်းကာ ဈေးကွက်တင်ရောင်းချလျက်ရှိနေကြပါသည်။

ယင်းကဲ့သို့ အမည်နာမအမျိုးမျိုးတပ်၍ ထုတ်လုပ်ရောင်းချနေကြသော ဟင်းခတ်အချိုမှုန့်များသည် မိသားစုတစ်စု၏ မီးဖိုချောင်တွင် မရှိမဖြစ် အရေးကြီးလှသော ဟင်းခတ်ပစ္စည်းတစ်ခုအဖြစ် ပိုင်ပိုင်နိုင်နိုင် နေရာယူထားကြပါသည်။ ၁၉၀၈ ခုနှစ်က ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် ပါမောက္ခတစ်ဦးက တီထွင်ကြံဆရာဖွဲ့ဖော်ထုတ်ခဲ့သော ဓာတုပစ္စည်းတစ်မျိုးသည် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ဟင်းခတ်အချိုမှုန့်အဖြစ် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများသည် ရှေးအစဉ်အဆက်ကပင် ဟင်းလျာနှင့် စားသောက်ဖွယ်ရာများကို အရသာထူးကဲစေရန်အတွက် ငါး၊ ပုစွန်၊ ငါးပိ၊ ဆား၊ ဟင်းသီးဟင်းရွက်တို့ကိုသာ သုံးစွဲပြီး ချက်ပြုတ်လာခဲ့ကြရာမှ ဓာတ်ခွဲခန်းတွင် ဖန်တီးပြုလုပ်ထားသည့် အချိုမှုန့်များကို ပြောင်းလဲသုံးစွဲလာခဲ့ကြပါသည်။ ၁၉၇၀ ပြည့်နှစ် ဝန်းကျင်ခန့်တွင် စီးပွားရေးမြို့တော်များနှင့် အုပ်ချုပ်ရေးရုံးစိုက်ရာ မြို့ကြီးများတွင် အချိုမှုန့်ကို စတင်သုံးစွဲလာခဲ့ကြပါသည်။

ထိုစဉ်ကာလများက တစ်ဦးနှင့်တစ်ဦး လက်ဆောင်ပေးရာ၌ပင် အချိုမှုန့်အထုပ်ကြီးများကို ထူးကဲသော လက်ဆောင်ပစ္စည်းတစ်ခုအနေဖြင့် အသုံးပြုခဲ့ကြပါသည်။ ၁၉၇၅ ခုနှစ်ဝန်းကျင်တွင် မော်လမြိုင်-ရန်ကုန် မောင်းခိုပစ္စည်းကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် အချိုမှုန့်ထုပ်များသည် ပမာဏအများအပြား ဝင်ရောက်လာခဲ့ပါသည်။

မြန်မာနိုင်ငံသားတို့သည် အချိုမှုန့်ကို စတင်စမ်းသပ်သုံးစွဲခဲ့ကြစဉ်က မြည်းစမ်းသည့်သဘောမျှသာ ရှိခဲ့ကြပြီး ဟင်းလျာများချက်ပြုတ်သည့်အခါ တိုင်း အချိုမှုန့်ကို အမြဲသဖြင့် သုံးစွဲခြင်းမရှိခဲ့ကြပေ။ အဆောတလျင်ဖြင့် အလျင်အမြန်ချက်ပြုတ်ရန် လိုအပ်သော အခြေအနေမျိုး၌သာ အချိုမှုန့်ကို ယာယီအထောက်အကူ ပစ္စည်းတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြပြီး ပုံမှန်အားဖြင့် ငါး၊ ပုစွန်၊ ငါးပိ စသည်တို့ကိုသာ ဟင်းခတ်ပစ္စည်းအဖြစ် အဓိကထားသုံးစွဲခဲ့ကြပါသည်။

သို့ရာတွင် တစ်နေ့တခြား လူဦးရေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများပေါများလာခြင်း၊ မိသားစုစားဝတ်နေရေးအတွက် ခက်ခက်ခဲခဲကြိုးပမ်းလာခြင်း၊ သွားလာရေးအတွက် အချိန်ပိုမိုပေးရခြင်း၊ သားငါးဈေးတည်နေရာများ ပိုမိုအလှမ်းဝေးလာခြင်း စသော အခြေခံအကြောင်းအရာများသည် အချိန်တိုအတွင်း၌ အရသာရှိသောဟင်းလျာတစ်ခုဖြစ်လာစေရေးအတွက် လက်တစ်ကမ်း၌ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်ကို အလေးထားသုံးစွဲရသည့် အခြေအနေတစ်ရပ်ဆီသို့ တွန်းပို့ပေးခဲ့ပါသည်။

မျက်မှောက်ကာလတွင် မြန်မာတစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်များ ရာနှုန်းပြည့်နီးပါးသည် အမည်အမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချနေကြသော အချိုမှုန့်များကို သုံးစွဲလျက်ရှိနေကြသလို အိမ်ထောင်စုများအနေဖြင့်လည်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်သည် အချိုမှုန့်နှင့် ဟင်းချိုမှုန့်များကို သုံးစွဲလျက်ရှိနေကြပါသည်။ အကြားအမြင်ဗဟုသုတနှင့် ပြည့်စုံပြီး ကျန်းမာရေးကို အလေးထားလိုက်စားသည့် အနည်းငယ်မျှသော မိသားစုအချို့တွင်သာ လျှင်အချိုမှုန့်နှင့် ဟင်းချိုမှုန့်များကို ရှောင်ရှားကြပြီး အများစုသော မိသားစုတို့သည် အချိုမှုန့်၏ သံသရာစက်ဝန်းအတွင်းမှ ရုန်းမထွက်နိုင်ဘဲ ရှိနေကြပါသည်။

အချိုမှုန့်နှင့်တကွ အချိုမှုန့်ထည့်သွင်းပြုလုပ်ထားသော အသားမှုန့်နှင့် ဟင်းခတ်မှုန့်များကို ထုတ်လုပ်သူတို့က သဘာဝပစ္စည်းတစ်မျိုးအဖြစ် ပုံဖော်ပေးလျက်ရှိပါသည်။ အချိုမှုန့် သို့တည်းမဟုတ် အချိုမှုန့်ထည့်သွင်း

သိပ္ပံစာရေးဆရာကိုကိုင်အောင်

ပြုလုပ်ထားသော ဟင်းခတ်မှုန့်အမျိုးမျိုးတို့၏ ဓာတုဗေဒအမည်မှာ မိုနိုဆိုဒီယမ်ဂလူတာမိတ် (Monosodium Glutamate) ဖြစ်ပြီး ဂလူတာမစ်အက်စစ် (Glutamic Acid) မှတစ်ဆင့် ဓာတ်ခွဲခန်း နည်းပညာဖြင့် ဖန်တီးဖော်ထုတ်ထားခြင်းဖြစ်ပါသည်။

ဂလူတာမစ်အက်စစ်သည် ပရိုတင်းကြွယ်ဝသော အစားအစာများတွင် သဘာဝအလျောက် ပါဝင်နေသည့် အမိုင်နိုအက်စစ်တစ်မျိုးဖြစ်ပြီး ယင်းပစ္စည်းကို ပီလောပီနို၊ ပြောင်းဖူး၊ သကာရည် စသည်တို့မှလည်း ထုတ်လုပ်ရယူနိုင်ပါသည်။ ဂလူတာမစ်အက်စစ်သည် သဘာဝပစ္စည်းဖြစ်သော်လည်း မိုနိုဆိုဒီယမ် ဂလူတာမိတ်ကမူ ယင်းမှတစ်ဆင့် ဓာတ်ခွဲခန်းတွင် ဖန်တီးရယူထုတ်လုပ်သော သဘာဝလွန် ဓာတုပစ္စည်းတစ်မျိုးသာ ဖြစ်ပါသည်။

“အချိုမှုန့်သည် ဟင်းလျာများကို အရသာထူးထူးကဲကဲစေသော်လည်း အချိုမှုန့်ကြောင့် ရရှိခံစားကြရမည့် ဘေးအန္တရာယ်တို့ကမူ ကြောက်မနန်းလိလိ ထိတ်လန့်ဖွယ်ကောင်းလွန်းသည့်အတွက် အကြားအမြင်ဗဟုသုတနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့က အချိုမှုန့်ကို “ချိုမြိန်သောအဆိပ်” ဟုပင် တင်စားသုံးနှုန်းလေ့ရှိကြ”

ထို့ကြောင့်ပင် အချိုမှုန့်နှင့် ဟင်းချိုမှုန့်အမျိုးမျိုးတို့ကို ဟင်းလျာများ ချက်ပြုတ်ရာတွင် ထည့်သွင်းသုံးစွဲမှုကာလ ကြာရှည်လာသည့်အခါ၊ ရင်ဘတ်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျံ့ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပန်းနာရင်ကျပ်ခြင်း၊ ထုံကျဉ်ခြင်းစသော ဝေဒနာများ ဖြစ်ပွားလာနိုင်ကြောင်း ဆေးသိပ္ပံပညာရှင်တို့က သတိပေးထားကြပါသည်။

အလွန်ဆာလောင်မွတ်သိပ်နေချိန်မျိုး၌ တစ်နည်းအားဖြင့် အစာအိမ်အတွင်း အစာမရှိသည့်အခြေအနေမျိုး၌ အချိုမှုန့်နှင့် ဟင်းချိုမှုန့်များကို လွန်ကဲစွာခတ်ထားသော စွပ်ပြုတ်၊ ဆန်ပြုတ်၊ ဟင်းချို၊ ကြေးအိုး စသော အစားအစာများကို စားသောက်မိပါက အချိုမှုန့်၏ ဓာတ်တုံ့ပြန်မှုသည် ပိုမိုမြန်ဆန်ပြီး ဖော်ပြပါ ရောဂါလက္ခဏာများကို ကြုံတွေ့ကြရနိုင်ပါသည်။

တစ်ခါတစ်ရံ ခန္ဓာကိုယ်၏ တစ်နေရာရာ၌ မပြောပလောက်သော နာကျင်မှုများသည် ပေါ်လိုက်၊ ပျောက်လိုက်ဖြင့် မကြာခဏဖြစ်လေ့ရှိကြခြင်းမျိုးသည်လည်း အချိုမှုန့်စားသုံးမှု ပမာဏအများပြားလာခြင်း၏ လက္ခဏာတစ်ရပ်ပင်ဖြစ်ပါသည်။ အချိုမှုန့်ပမာဏ အများအပြားခတ်ထားသော စားသောက်ဖွယ်ရာများကို အားပါးတဖြင့် များများစားသုံးသည့်အခါမျိုး၌လည်း ဖျံ့အန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ နှလုံးခုန်မြန်ခြင်းများကို ခံစားကြရလေ့ရှိပါသည်။

မိုနိုဆိုဒီယမ်ဂလူတာမိတ်ခေါ် အချိုမှုန့်ကို ရေရှည်စားသုံးသူများတွင် အဖြစ်များလေ့ရှိသော ရောဂါတစ်မျိုးမှာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်ပြီး အကယ်၍ အချိုမှုန့်စားသုံးမှုကို လျှော့ချခြင်းမပြုပါက မကြာခဏဆိုသလို ခေါင်းတစ်ခြမ်းကိုက်တတ်သည့် ဝေဒနာမှာ နာတာရှည်ရောဂါမျိုးကဲ့သို့ စွဲကပ်သွားနိုင်ပါသည်။ အလားတူပင် မောပန်းလွယ်ခြင်း၊ ထိုင်းမိုင်းခြင်း၊ စိတ်ဓာတ်ကျခြင်းစသော ရောဂါဝေဒနာများလည်း ဖြစ်ပွားလာနိုင်ပါသည်။

အလျှအတန်းကဲ့သို့သော လူအများအပြားစားသုံးရန် ချက်ပြုတ်သည့် အခါမျိုး၌လည်း အချိုမှုန့်နှင့် အချိုမှုန့်ပါဝင်သော အသားမှုန့်များ၊ ဟင်းအနှစ်မှုန့်များကို ပမာဏအများများသုံးစွဲချက်ပြုတ်ပါက စားသုံးသူများအား အော့အန်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ချညှန်ခြင်း စသည်တို့ကို ခံစားကြရစေနိုင်ပါသည်။ အလျှအတန်းများ၌ စိစဉ်ချက်ပြုတ်ရသော ဟင်းလျာအမည်(မယ်)တို့မှာ များပြားရုံမျှမက ဟင်းအမည်(မယ်) တစ်မျိုးချင်းစီကလည်း

ပမာဏအများပြားသည့်အားလျော်စွာ၊ ဟင်းလျာချိုမြိန်စေရန်နှင့် စီမံချက်ပြုတ်ချိန် မြန်ဆန်စေရေးအတွက် အချိုမှုန့်ပမာဏအများအပြားကို သုံးစွဲလေ့ရှိကြပါသည်။

အချိုမှုန့်၏ သဘောသဘာဝမှာ မိမိကိုယ်တိုင်က အရသာအားဖြင့် အနည်းငယ်မျှသာရှိသော်လည်း ဟင်းလျာများထဲသို့ ခတ်လိုက်သည့်အခါ ထိုဟင်းလျာများကို ထူးထူးကဲကဲအရသာရှိသွားစေသည်။ ထို့ကြောင့် အချိုမှုန့် သီးသန့်ကို သုံးစွဲသည်ဖြစ်စေ၊ အချိုမှုန့်ထည့်သွင်းပြုလုပ်ထားသော အသားမှုန့်များ၊ ဟင်းချိုမှုန့်များ၊ ဟင်းချိုမှုန့်များ၊ ဟင်းခတ်အနှစ်မှုန့်များ စသည်တို့ကို သုံးစွဲသည်ဖြစ်စေ၊ ဟင်းလျာများကို ထူးကဲစွာအရသာရှိသွားစေသလို၊ မူလပင်ရင်းဓာတုပစ္စည်းဖြစ်သည့် အချိုမှုန့်၏ အာနိသင်နှင့် ဆက်စပ်ဆိုးကျိုးများကိုလည်း ခံစားရစေနိုင်ပါသည်။

နောက်ဆုံး သုတေသနပြုထားချက်များအရ အချိုမှုန့်ခေါ် မိုနိုဆိုဒီယမ်ဂလူတာမိတ်သည် ဦးနှောက်ဆဲလ်များကို ပျက်စီးစေနိုင်သော အဆိပ်အတောက်တစ်မျိုးဖြစ်ကြောင်း တွေ့ရှိရပါသည်။ အချိုမှုန့်ကို ကာလကြာရှည်စွာ သုံးစွဲစားသုံးသွားမည်ဆိုပါက မှတ်ဉာဏ်ချို့ယွင်းသည့် ဝေဒနာကို ခံစားရနိုင်ကြောင်း ဆေးသိပ္ပံပညာရှင်တို့က သတိပေးထားကြပါသည်။

မိုနိုဆိုဒီယမ်ဂလူတာမိတ်သည် ကာစီနိုဂျင်ခေါ် ကင်ဆာဖြစ်စေသည့် ဝတ္ထုပစ္စည်းတစ်မျိုးဖြစ်သောကြောင့် အချိုမှုန့်ပမာဏ အများအပြားပါဝင်သည့် ဟင်းလျာများ၊ ဝက်ပေါင်ခြောက်များ၊ ကြက်သားပြားများ၊ အသားချောင်းနှင့်အတူ အသားလုံးများ၊ ဝက်အူချောင်းများနှင့် ကြက်အူချောင်းများ၊ တို့ဟူးခြောက်ကြော်၊ အာလူးချောင်းကြော်၊ ငါးမုန့်ကြော်နှင့် အသင့်စားအသားကင်များ စသည်တို့ကို ရေရှည်စားသုံးသွားမည်ဆိုပါက ကင်ဆာရောဂါဝေဒနာများကို ခံစားကြရနိုင်ပါသည်။

ယခုအခါ မိုနိုဆိုဒီယမ်ဂလူတာမိတ်ကို ထည့်သွင်းထားသော နို့နှင့် နို့ထွက်ပစ္စည်းများသည်လည်း စားသုံးသူတို့၏ လက်တစ်ကမ်းသို့ ရောက်ရှိလာနေပြီဖြစ်ပါသည်။ သဘာဝနွားနို့အနည်းငယ်မျှသာပါဝင်ပြီး မိုနိုဆိုဒီယမ်ဂလူတာမိတ်နှင့် မယ်လမင်းအမှုန့်များကို ထည့်သွင်းပြုလုပ်ထားသည့် အသင့်သောက်သုံးနိုင်သော နို့ဘူးများ၊ နို့ခဲများ၊ နို့မှုန့်များ၊ အာဟာရဖြည့်စွက်အစားအစာများ စသည်တို့သည် ကြော်ငြာအားကောင်းကောင်းဖြင့် အများပြုသုတို့ကို ဆွဲဆောင်လျက်ရှိနေကြပါသည်။

ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို မဆိုထားဘိ။ ဖွံ့ဖြိုးပြီး နိုင်ငံများ၌ပင် နို့နှင့် နို့ထွက်ပစ္စည်းအတူများကို တွင်တွင်ကျယ်ကျယ် ဈေးကွက်တင်ရောင်းချလျက်ရှိနေကြပါသည်။ ထို့ကြောင့်ပင်လျှင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၌ မိုနိုဆိုဒီယမ်ဂလူတာမိတ်နှင့် မယ်လမင်းအမှုန့်များကို ရောစပ်ထည့်သွင်းပြုလုပ်ထားသည့် နို့နှင့် နို့ထွက်ပစ္စည်းအတူများကို အများပြုသုအတွင်း ပျံ့နှံ့မသွားစေရန်အတွက် ရှာဖွေဖော်ထုတ်အရေးယူပြီး ဖျက်ဆီးပစ်သည့် သတင်းများကို နိုင်ငံတကာသတင်းမျက်နှာစာများပေါ်၌ မကြာခဏဆိုသလို တွေ့မြင်နေကြရခြင်း ဖြစ်ပါသည်။

သဘာဝလွန် ဓာတုပစ္စည်းဖြစ်သော မိုနိုဆိုဒီယမ်ဂလူတာမိတ်ကို အခြေပြု၍ထုတ်လုပ်ထားသည့် အချိုမှုန့်၊ ဟင်းခတ်မှုန့်၊ အသားမှုန့်နှင့် ဟင်းအနှစ်မှုန့်များကို လူအများက စွဲလမ်းနှစ်ခြိုက်စွာ သုံးစွဲနေကြသော်လည်း ယင်းတို့ကို ထုတ်လုပ်နေသူများကမူ လုံးဝစားသုံးခြင်း မပြုကြပေ။ အဘယ်ကြောင့်ဆိုသော် မိုနိုဆိုဒီယမ်ဂလူတာမိတ် ထုတ်ကုန်ပစ္စည်းဖြစ်သော အချိုမှုန့်အပါအဝင် အရသာအမျိုးမျိုးတို့၏ ဘေးထွက်ဆိုးကျိုးနှင့် ကျန်းမာရေး အန္တရာယ်များကို ထုတ်လုပ်သူတို့က ကောင်းစွာသိရှိထားကြသောကြောင့်ပင်ဖြစ်ပါသည်။

အမြင်လှသောအဖြူရောင် ပုံဆောင်ခဲကလေးများဖြစ်သည့် အချိုမှုန့်သည်ဟင်းလျာများကို အရသာထူးထူးကဲကဲစေသော်လည်း အချိုမှုန့်ကြောင့် ရရှိခံစားကြရမည့် ဘေးအန္တရာယ်တို့ကမူ ကြောက်မနန်းလိလိထိတ်လန့်ဖွယ်ကောင်းလွန်းသည့်အတွက် အကြားအမြင်ဗဟုသုတနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့က အချိုမှုန့်ကို “ချိုမြိန်သောအဆိပ်” ဟုပင် တင်စားသုံးနှုန်းလေ့ရှိကြပါသည်။

ထို့ကြောင့်ပင် ထုတ်လုပ်သူတို့ကိုယ်တိုင်က စားသုံးခြင်းမပြုသော အချိုမှုန့်နှင့် ဟင်းချိုမှုန့်များကို သုံးစွဲနေကြမည့်အစား ဟင်းလျာများချက်ပြုတ်ရာတွင် သဘာဝသကြားညို (Brown Sugar)၊ ဆား၊ အသား၊ ငါးနှင့် ဟင်းခတ်အသီးအရွက်တို့ကိုသာ သုံးစွဲချက်ပြုတ်စားသောက်သွားကြခြင်းအားဖြင့် ကျန်းမာပျော်ရွှင်သော လူမှုဘဝကို တည်ဆောက်သွားသင့်ကြပေသည်။

မြဝတီမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ခြင်ဆေးခွေထွန်းရာမှ မီးလောင်မှုဖြစ်ပွား

မြဝတီ အောက်တိုဘာ ၉
အောက်တိုဘာ ၉ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းမကြီး ဘေးရှိ ဆိတ်ချီးခါး စားသောက်ဆိုင် တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုကို သတင်းရလျှင်ရချင်း မီးလောင်ရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး အောင်မြင့်၊ မြို့နယ်ရဲမှူး အောင်ငွေ၊ ဒုရဲအုပ်မြတ်စိုးလင်းနှင့် တပ်ဖွဲ့ဝင် ၁၀ ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းခင်မောင်ဦး၊ အရန်မီးသတ် ၅၀၊ မီးသတ်ယာဉ်လေးစီး၊ ရေသယ်ယာဉ် ငါးစီး၊ ရပ်ကွက်

အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက် နေပြည်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွား

ရောက်၍ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။ နံနက် ၁၁ နာရီ မိနစ် ၄၀ ၌ မီးညွန့် အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွား ကျိုးခဲ့ပြီး နံနက် ၁၁ နာရီ ၄၅ မိနစ် ရခြင်းမှာ ဆိတ်ချီးခါး စားသောက်



ဆိုင်မန်နေဂျာဖြစ်သူ နေဇာထွန်းသည် နေမကောင်းသဖြင့် အိမ်ခန်းအတွင်း ခြင်ဆေးခွေထွန်း၍ အိပ်ပျော်သွားရာမှ ဝါးထရံကာကို မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးကူးစက်လောင်ဆိုင်ခန်း သက်ငယ်မိုး၊ ဝါးထရံကာများ မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ ဆိုင်မန်နေဂျာ ဆိတ်ချီးခါး နေဇာထွန်း (၃၂ နှစ်) ဆိုင်မန်နေဂျာ ဆိတ်ချီးခါး မြဝတီမြို့နေသူကို ဒုရဲအုပ်မြတ်စိုးလင်းက တရားလိုပြုလုပ်၍ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သက်ကြီး ခြင်းပညာရှင်များအား ပူဇော်ကန်တော့ပွဲကျင်းပ
မန္တလေး အောက်တိုဘာ ၉
စတုတ္ထအကြိမ်မြောက် သက်ကြီးခြင်းပညာရှင်များ သက်ကြီးပူဇော်ပွဲကို အောက်တိုဘာ ၅ ရက် နံနက် ၈ နာရီက မန္တလေး ချမ်းအေးသာစံမြို့နယ် သီရိပေမာအရှေ့ရပ်ကွက်ရှိ မဟာလောကရံသီအိမ်တော်ရာ မြတ်စွာဘုရားပရိလူကံအတွင်းရှိ အိမ်တော်ရာ ခြင်းခတ်ရုံ၌ ကျင်းပရာ အခမ်းအနား တက်ရောက်လာကြသူများက သက်ကြီး ခြင်းပညာရှင် ၁၆ ဦးတို့ကို ကန်တော့ပစ္စည်းများနှင့်ကန်တော့ကြရာ သက်ကြီး ခြင်းပညာရှင်များ ကိုယ်စား ဦးကျော်မြင့်(မန်းတောင်ရိပ်ခွဲ) က ဆုံးမစကားပြောကြားခဲ့ကြောင်း သိရသည်။ တင်မောင်(မန်းကိုယ်ပွား)

ပြည်ထွင်းသတင်း

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာပရာယုဒ်ချန်အိုချာနှင့် ဇနီးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

နေပြည်တော် အောက်တိုဘာ ၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာပရာယုဒ်ချန်အိုချာနှင့် ဇနီး တွဲဖက်ပါမောက္ခ နာရာပွန်ချန်အိုချာတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ ၃ နာရီ မိနစ် ၂၀ တွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိကြသည်။



နေပြည်တော် ဝန်ကြီးချုပ်နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့်ဇနီး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E.Mr.Pisanu Suwanajata နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ (ဝဲပုံ) ညပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် နှင့် ဇနီးတို့သည် နေပြည်တော်ရှိ ဥပျာတသန္တီစေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြောင်း နှင့် နေပြည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ ဂေါပက အဖွဲ့ထံ အလှူငွေကျပ် ငါးသိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ (အပေါ်ပုံ) (သတင်းစဉ်)

ကျောပုံးမှ

အိမ်ရှင်မြန်မာအသင်း၏ ပွဲဦး ထွက်ပွဲစဉ်မှာ နိုင်ပွဲပျောက်ဆုံးခဲ့ပြီး သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရ သည်။ မြန်မာအသင်း၏ ကစားပုံမှာ အကောင်းဆုံးအနေအထား မရှိခဲ့ သလို၊ အမာခံတိုက်စစ်မျိုး အောင်သူ ပုံမှန်ခြေစွမ်းပျောက်နေခြင်း၊ ယိမင် အသင်း၏ ခံစစ်ကစားပုံ မကျော ခြင်းတို့ကြောင့် သွင်းဂိုးမရရှိဘဲ သရေ တစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာအသင်းမှာ ပွဲဦး ထွက် သရေတစ်မှတ်သာရရှိခဲ့သော ကြောင့် နောက်တစ်ဆင့်တက်ရန် ရုန်း ကန်ရတော့မည်ဖြစ်ပြီး ဒုတိယပွဲတွင် ထိုင်းအသင်းကို မဖြစ်မနေ အနိုင် ကစားရတော့မည်ဖြစ်သည်။

မြင့်တင်ရန်အတွက် မောင်မောင်စိုး အစား ရှိုင်းသူရ၊ ရန်နိုင်ဦးအစား သန်းပိုင်တို့ကိုထည့်ကာ တိုက်စစ်အား မြှင့်ခဲ့သည်။ သို့သော် မြန်မာအသင်း၏ တိုက်စစ်မှာ တက်မလာဘဲ ယိမင် နောက်တန်းကို မကျော်နိုင်သဖြင့် အနိုင်ရိုးရရှိအောင် မစွမ်းဆောင် နိုင်ခဲ့ပေ။ မြန်မာအသင်းမှာ အုပ်စု ဒုတိယ ပွဲအဖြစ် အောက်တိုဘာ ၁၁ ရက်တွင် ထိုင်းအသင်းနှင့် ကစားရမည် ဖြစ်သည်။

သုဝဏ္ဏကွင်း၌ ကစားသော ပထမပွဲတွင် ထိုင်းအသင်းက အိန်ဒို အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိသွားသည်။ အိန်ဒိုအသင်းမှာ ပထမပိုင်းတွင် တစ်ဂိုးအသာဖြင့် ဦး ဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်း တွင် နှစ်ဂိုးပြန်ပေးရကာ နှိမ့်ခံခဲ့ခြင်း ဖြစ်သည်။ ၁၅ မိနစ်တွင် ဝိဟာမက် က အိန်ဒိုအသင်းအတွက် ဂိုးစတင် သွင်းယူခဲ့သော်လည်း ထိုင်းအသင်းက ၇၅ မိနစ်တွင် တာနာဆတ်က ချေပဂိုး ၈၃ မိနစ်တွင် ချန်ဂိုက အနိုင် ဂိုးတို့ကို သွင်းယူခဲ့သည်။

(၁၄၀) ပြည့်နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၉
၂၀၁၄ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ကျရောက်သော (၁၄၀) ပြည့်နှစ်မြောက် ကမ္ဘာ့စာပို့တိုက် နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် (၄၃)ကြိမ်မြောက် နိုင်ငံတကာ လူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည် တွင်းအဆင့်)တွင် ထူးချွန်ဆုရရှိ သော ကျောင်းသား ကျောင်းသူ

များနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် စွမ်းဆောင်ရည်အကောင်း ဆုံးစာပို့တိုက်ရုံးများကို ဆုချီးမြှင့် ခြင်းနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဆက် သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးရုံး အစည်းအဝေး

ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ဆက်သွယ် ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက အမှာစကားပြောကြားပြီး ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးသန်းထွန်းအောင်က ကမ္ဘာ့စာပို့တိုက်သမဂ္ဂ ညွှန်ကြားရေး

မှူးချုပ် Mr.Bishar A.Hussein ထံမှ ဖွဲ့စည်းသော သဝဏ်လွှာကို ဖတ်ကြားသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက (၄၃)ကြိမ် မြောက် နိုင်ငံတကာပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်)တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု သုံးဆုနှင့် အထူးဆုသုံးဆု ရရှိကြ သည့် ကျောင်းသား ကျောင်းသူများ ကို ဆုများပေးအပ်ခဲ့ပြီး တိုင်းဒေသ ကြီး၊ ပြည်နယ်အလိုက် စွမ်းဆောင် ရည်အကောင်းဆုံး စာပို့တိုက်ရုံးများကို လည်း ဂုဏ်ပြုလွှာပေးအပ်ခဲ့သည်။



အခမ်းအနားအပြီးတွင် ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ ဆုရ ကျောင်း သား ကျောင်းသူများ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးပြီး (၁၄၀)ပြည့် နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ နှင့် ပြက္ခတိများကို ကြည့်ရှုအားပေး ကြသည်။ (ဝဲပုံ) (သတင်းစဉ်)

ကျောပုံးမှ

မိသားစုကို ဆက်သွယ်ပြီး သူတို့ သဘောဆန္ဒအရရန်ကုန်ကို ပြန်လည် ယူဆောင်မယ်ဆိုလည်း လုပ်ဆောင် ပေးသွားမှာပါ။ ကျွန်တော်တို့ ကယ် ဆယ်ရေးအဖွဲ့ဝင်တွေက အချိန် မဆိုင်းဘဲ သတင်းရတာနဲ့ ရှာဖွေရေး ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ရဟတ်ယာဉ်ပေါ်က ဆင်းသက်စဉ် ရရှိထားတဲ့ ဒဏ်ရာကြောင့်ရော၊ ရာသီဥတုအခြေအနေကြောင့်ရော၊ အစာအာဟာရအခြေအနေကြောင့် ရော ဖြစ်နိုင်ပေမယ့် သေဆုံးရခြင်းကို တိတိကျကျ မသိရှိရသေးပါဘူး” ဟု ကိုဖြိုးကိုကိုသက်က ပြောကြားသည်။ ရဟတ်ယာဉ်မှူး ဦးအောင်မြတ် တိုးမှာ ပျံသန်းချိန် နာရီ ၂၀၀၀ ကျော် အတွေ့အကြုံရှိ ဝါရင့်ပညာရှင်ဖြစ်ကာ အသက် ၄၃ နှစ်သာရှိသေးကြောင်း၊

တပ်မတော်တွင် လေယာဉ်မောင်း နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် Air Myanmar Aviation Services Co., Ltd. မှ လေယာဉ်မှူးကြီး ဖြစ်သည့်အပြင် Navigator တစ်ဦးအနေဖြင့် ဘီပိုး ရဟတ်ယာဉ်တွင် လိုက်ပါသွားခဲ့သူ ဖြစ်သည်။ အောက်တိုဘာ ၈ ရက်က ပြန် လည်တွေ့ရှိခဲ့သူ ထိုင်းနိုင်ငံသား ရဟတ်ယာဉ်မှူးမှာ အအေးမိခြင်းနှင့် အားနည်းခြင်းတို့ကို ခံစားရသော် လည်း အခြေအနေတိုးတက် တောင်းမွန်လျက်ရှိကြောင်း၊ မိသားစု ဝင်များနှင့် အတူရှိနေပြီး ဝိတိုရိယ ဆေးရုံတွင် ဆေးကုသလျက်ရှိသည့် အပြင် မိသားစုဝင်များနှင့် လူနာက ဆန္ဒရှိပါက ဗန်ကောက်ဆေးရုံများသို့ ပြောင်းရွှေ့နိုင်ရန် ထူးဖောင်ဒေးရှင်းမှ

စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ Advance Aviation ကုမ္ပဏီမှ ငှားရမ်းထားသည့် ဘီပိုး ရဟတ်ယာဉ်မှာ စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် တောင်တက်သမားများရှာဖွေသည့် ကယ်ဆယ်ရေးစခန်းအတွက် ရိက္ခာ နှင့် တောင်တက်ကယ်ဆယ်ရေးပစ္စည်း များကို တင်ဆောင်ရင်း တဟွန်းဒမ်းသို့ ထွက်ခွာခဲ့ကြရာ နောင်မွန်းမြို့ကို ဖြတ်သန်းစဉ် မိုးရွာသွန်းပြီး ရာသီဥတု အခြေအနေ ဆိုးရွားလာသဖြင့် အမြင့် ပေ ၆၀၀၀ ကျော်မှ ပျံသန်းခဲ့ကြောင်း၊ ဆီလုံလောက်စွာ ပါဝင်ကြောင်းကို ပူတာအိုလေကြောင်း ထိန်းချုပ်ရေး တာဝန်ရှိသူများက သိရှိခဲ့ပြီး တာဝါသို့ မွန်းလွဲ ၂ နာရီ ၃၉ မိနစ် တွင် ဆက်သွယ်ပြောကြားခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ ခြင်းဖြစ်သည်။

“ကျွန်တော်တို့အတွက် အလွန် ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါတယ်။ ထူးချွန် တဲ့ မြန်မာနိုင်ငံသား အတတ်ပညာ ရှင် တစ်ဦးဖြစ်ပါတယ်။ အထူးသဖြင့် တောင်တက်သမားတွေကို ရှာဖွေ ကယ်ဆယ်ရေး လုပ်ဆောင်ပေးရင်း သူ့ရဲ့အသက် ပေးဆပ်လိုက်ရပါ တယ်။ တောင်ရဲ့မာယာက အလွန် ကြောက်မက်ဖွယ် ကောင်းပါတယ်။ ရှာဖွေရေးအဖွဲ့ဝင်တွေအနေနဲ့ မထင် မှတ်တဲ့မြင်ကွင်းကြောင့် ဝမ်းနည်း ကြေကွဲခဲ့ရပါတယ်” ဟု ထူးဖောင်ဒေး ရှင်းနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်း များကို သွားရောက်လုပ်ကိုင်နေသူ ဒေသခံတစ်ရပ်မှ တာဝန်ရှိသူတစ်ဦး က မြန်မာ့အလင်း၏ ဆက်သွယ် မေးမြန်းချက်ကို အောက်တိုဘာ ၉ ရက် ည ၈ နာရီက ပြန်လည်ဖြေကြား ပေးခဲ့သည်။ (မြန်မာ့အလင်း)

- ယနေ့ပွဲ (သုဝဏ္ဏကွင်း) ညနေ ၃ နာရီခွဲ
- ဥဒဘတ်ကစွတန် - အင်ဒိုနီးရှား
- ညနေ ၆ နာရီခွဲ
- ဩစတြေးလျ - ယူအေအီး
- (ဝဏ္ဏသိဒ္ဓိ) ညနေ ၃ နာရီခွဲ
- အီရတ် - အိုမန်
- ညနေ ၆ နာရီခွဲ
- မြောက်ကိုရီးယား - ကာတာ
- (မြန်မာ့အလင်း)

ပြည်တွင်းသတင်း



ရင်းရင်း နှိုင်းနှိုင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာအား ရင်းရင်းနှီးနှီးနှုတ်ဆက်စဉ်။ (သတင်းစဉ်)

ရင်းရင်း နှိုင်းနှိုင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာအား ရင်းရင်းနှီးနှီးနှုတ်ဆက်စဉ်။ (သတင်းစဉ်)



ရင်းရင်း နှိုင်းနှိုင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာ တို့ ရှေ့နောက်၌ ကိုင်းတိုမြို့နှင့် ချင်းမိုင်မြို့တို့ အကြား ည်အစီမံဖြို ဖျားတည်ထောင်ရေး နားလည်မှုစာချုပ် လက်မှတ်ရေးထိုးကြစဉ်။ (သတင်းစဉ်)

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဗြိတိန်နိုင်ငံညွှန်အဖွဲ့အား တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် လက်တွဲဆောင်ရွက် လျက်ရှိသော ဖျိုးပင်အစီအစဉ်မှ ဦးအောင်ကျော်သိန်း၊ စီမံကိန်းအဖွဲ့ အကြံပေးအရာရှိ နှင့် Mr.Patrick Burgess, ဥပဒေအကြံပေး (ဖျိုးပင်/ South East Asia Legal Aid Network-SEALAW) တို့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံခရီးစဉ်အောက် အမှတ် (1-1)၌ တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးတင်ဝင်းတို့က Legal Aid Law ပြဌာန်းနိုင်ရေးနှင့် အခြား ဆက်စပ်သည့် လုပ်ငန်းများတွင် ပြည်သူ့လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးတို့ ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)

မိုးလေဝသ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့အနီးတစ်ဝိုက်တွင် မနေ့ နေရာထွက်ကား မိုးထစ်ချွန်းရွာမည်။ မနက်ဖြန်အတွက် အခြေအနေ ခန့်မှန်းချက်မှာ တမ်းနိုးတန်းဒေသများတွင် မိုးထစ်ချွန်းရွာမည်။

ကြသည်။ ယင်းနောက် နှစ်နိုင်ငံ သဘော တူစာချုပ်များ လက်မှတ်ရေးထိုးပွဲ ကိုကျင်းပရာ နိုင်ငံတော်သမ္မတ နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့၏ ရှေ့မှောက်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကျိုင်းတုံမြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့အကြား ည်အစီမံဖြိုဖျား တည်ထောင်ရေး ဘွန်တစ်ရာတို့က လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် မြတ်မြို့နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အစီမံဖြိုဖျား တည်ထောင်ရေး အတွက် နားလည်မှုစာချုပ်လွှာကို တနင်္ဂနွေနေ့ထိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ပြည်နယ်အုပ်ချုပ် ရေးမှူး မစ္စတာပီရဆာရီဝ သာန



ရင်းရင်း နှိုင်းနှိုင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာက ထိုင်းနိုင်ငံပြည်သူ့ များ၏ ချစ်ကြည်ရေးလက်ဆောင်အဖြစ် ဖျိုးမနားမြို့နယ် သပြေလှကော့ရွာ အခြေခံပညာ မူလတန်းကျောင်း ဆောင်သစ်တည်ဆောက်ရန် ဘတ်ငွေသုံးသန်း လှူဒါန်းစဉ်။ (သတင်းစဉ်)

အတွက် နားလည်မှုစာချုပ်လွှာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစစ် အောင်မြတ်နှင့် ပြည်နယ်အုပ်ချုပ် ရေးမှူး မစ္စတာ ဆီရီရာ ပရာဆတ် ထရော့နွန်တို့ကလည်းကောင်း၊ ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရေခင်းမြို့တို့အကြား ည်အစီမံ ဖြိုဖျား တည်ထောင်ရေးအတွက် နားလည်မှုစာချုပ်လွှာကို တနင်္ဂနွေ နေ့ထိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ် ကိုနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ မိနစ် ဘွန်းလင်တို့က လည်း ကောင်း လက်မှတ်ရေးထိုးခဲ့ကြ သည်။ ထို့နောက် ထိုင်းနိုင်ငံဝန်ကြီး ချုပ်က မြန်မာနိုင်ငံပြည်သူများ အတွက် ထိုင်းနိုင်ငံပြည်သူများ၏ ချစ်ကြည်ရေးလက်ဆောင်အဖြစ် ဖျိုးမနားမြို့နယ် သပြေလှကော့ရွာ အခြေခံပညာ မူလတန်းကျောင်း ဆောင်သစ် တည်ဆောက်ရန် ဘတ်ငွေသုံးသန်းနှင့် ရန်ကုန်မြို့ အမျိုးသားသွေးလျှောက်အတွက် သွေးလှူဒါန်းရေး ယူနစ်မော်တော် ယာဉ်တို့ကို နိုင်ငံတော်သမ္မတထံ

များ ပြောကြားကြပြီး ဆုတောင်း ပတ္တနာမြတ်ကာ ညစာကို အတူ တကွ သုံးဆောင်ကြသည်။ ညစာမသုံးဆောင်မီနှင့် သုံး ဆောင်နေစဉ်အတွင်း ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက အဆိုအက များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ဂုဏ်ပြုညစာစားပွဲ အပြီးတွင် အနုပညာဦးစီးဌာနမှ အနုပညာရှင် များက မြန်မာ့နှိုးရာ အကပဒေသာ များဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက် ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် ဖျော် ဖြေတင်ဆက်ကြသော အနုပညာ ရှင်များအား လက်ဆောင်ပန်းခြင်း များပေးအပ်ကြပြီး အနုပညာရှင် များနှင့်အတူ စုပေါင်း၍ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။ ဂုဏ်ပြုညစာစားပွဲအခမ်းအနား နှင့်ပဒေသာကပွဲသို့ ဒုတိယသမ္မတ များဖြစ်ကြသည့် ဒေါက်တာခိုင်မောင်စိန်နှင့် ဦးညွှန်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့်တာဝန်ရှိသူများ တက် ရောက်ကြသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ သည် ၁၉၄၈ ခုနှစ်မှစ၍ သံတမန် ဆက်ဆံရေးစတင်ခဲ့ပြီး မြန်မာ- ထိုင်းနှစ်ဖက်ကုန်သွယ်မှု ပမာဏ အနေဖြင့် ၂၀၁၃-၂၀၁၄ ခုနှစ်တွင်



ရင်းရင်း နှိုင်းနှိုင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာတို့ ဂုဏ်ပြုညစာစားပွဲအပြီးတွင် အနုပညာရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်စဉ်။ (သတင်းစဉ်)

ရင်းရင်း နှိုင်းနှိုင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာတို့ တွေ့ဆုံဆွေးနွေးစဉ်။ (သတင်းစဉ်)

ရင်းရင်း နှိုင်းနှိုင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာတို့ တွေ့ဆုံဆွေးနွေးစဉ်။ (သတင်းစဉ်)

Large advertisement for 'Aungmye Arkan' (အစိုးရသစ်၏ မြန်မာ့နေ့ဦးနိဒါန်း) featuring a portrait of a man and text about government initiatives and public service.

ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များနှင့် အမျိုးအစားများသည် အပြန်အလှန်အကျိုးပြစ်ထွန်းနိုင်မည်မျှော်လင့်

ရင်းရင်း နှိုင်းနှိုင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာ တို့ ရှေ့နောက်၌ ကိုင်းတိုမြို့နှင့် ချင်းမိုင်မြို့တို့ အကြား ည်အစီမံဖြို ဖျားတည်ထောင်ရေး နားလည်မှုစာချုပ် လက်မှတ် ရေးထိုးကြစဉ်။ (သတင်းစဉ်)

ရင်းရင်း နှိုင်းနှိုင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာ တို့ ရှေ့နောက်၌ ကိုင်းတိုမြို့နှင့် ချင်းမိုင်မြို့တို့ အကြား ည်အစီမံဖြို ဖျားတည်ထောင်ရေး နားလည်မှုစာချုပ် လက်မှတ် ရေးထိုးကြစဉ်။ (သတင်းစဉ်)

ရင်းရင်း နှိုင်းနှိုင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာ တို့ ရှေ့နောက်၌ ကိုင်းတိုမြို့နှင့် ချင်းမိုင်မြို့တို့ အကြား ည်အစီမံဖြို ဖျားတည်ထောင်ရေး နားလည်မှုစာချုပ် လက်မှတ် ရေးထိုးကြစဉ်။ (သတင်းစဉ်)

ရင်းရင်း နှိုင်းနှိုင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာ တို့ ရှေ့နောက်၌ ကိုင်းတိုမြို့နှင့် ချင်းမိုင်မြို့တို့ အကြား ည်အစီမံဖြို ဖျားတည်ထောင်ရေး နားလည်မှုစာချုပ် လက်မှတ် ရေးထိုးကြစဉ်။ (သတင်းစဉ်)

ပြည်တွင်းသတင်း

သတ္တမအကြိမ် နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲပွင့်

နေပြည်တော် အောက်တိုဘာ ၉

၂၀၁၄ခုနှစ် သတ္တမအကြိမ် မြောက် နေပြည်တော်ဝန်ကြီးဌာန ပေါင်းစုံ အမျိုးသားဘော်လီဘော ပြိုင်ပွဲပွင့်ပွင့် အခမ်းအနားသို့ အောက် တိုဘာ ၇ ရက် နံနက် ၈နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား နယ်မြေရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား အားကစားကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးတင့်ဆန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် ဝန်ကြီးဌာန ပေါင်းစုံ အမျိုးသားဘော်လီဘော ပြိုင်ပွဲသည် သတ္တမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ ဗဟိုအာဏာ ပိုင်အဖွဲ့နှင့် ဝန်ကြီးဌာနအသင်း ၃၀ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲကို ကျင်းပခြင်းမှာ National Fitness တစ်မျိုးသားလုံး ကျန်း မာကြံ့ခိုင်ရေးအတွက် အထောက် အကူဖြစ်စေရေး၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ ပျော်ရွှင်စည်းလုံးချစ်ခင်



စေရေး၊ ဝန်ထမ်းများတက်ကြွ ရွှင်လန်းစွာနှင့် မိမိတို့တာဝန်များကို ပိုမို ထမ်းဆောင်နိုင်စေရန်တို့ ဖြစ် ကြောင်း၊ အားကစားသမားအချင်း ချင်း အားကစားစိတ်ဓာတ်ပြည့်ဝစွာ အသန်ရှင်းဆုံး ယှဉ်ပြိုင်ကစားသွား ကြရန် မှာကြားလိုကြောင်း၊ ကျန်းမာ

ကြံ့ခိုင်ပြီး အရည်အသွေး၊ အရည် အချင်း ထက်မြက်မြင့်မားသည့် ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ် အောင် ကြိုးစားသွားကြရန် ပြောကြား သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစား သမားများမှ အားကစားသတ္တ

အဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုပြီး ပြိုင်ပွဲကို ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနား တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်း နှင့်အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)

အသေးစားငွေရေးကြေးရေး(MoU) လက်မှတ်ရေးထိုးပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၉

သမဝါယမဝန်ကြီးဌာန အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နှင့် Pact Global Microfinance Fund(PGMF)တို့အကြား Addendum ရေးထိုးပွဲ အခမ်းအနားကို အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီက နေပြည်တော်သမဝါယမ ဝန်ကြီးဌာန အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ ရှေးဦးစွာ သမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းက ဆင်းရဲနွမ်းပါးသူများ သက်မွေးမှုဘဝမြှင့်တင်ရေးအတွက် ရေရှည်တည်တံ့သော Microfi-

nance လုပ်ငန်းစီမံကိန်းကို သမဝါယမ ဝန်ကြီးဌာန အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် UNDP တို့ ပူးပေါင်းပြီး ၁၉၉၇ ခုနှစ်မှာ မြို့နယ် (၁၀)မြို့နယ်နှင့် စတင်ဆောင်ရွက်ခဲ့ ရာတွင် ၂၀၁၄ ခုနှစ်မှာ မြို့နယ်ပေါင်း ၃၀ မြို့နယ်အထိ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဇွန်လတွင် UNDP နှင့် ဆောင် ရွက်ခဲ့သော မြို့နယ် ၃၀ အနက်မှ မြို့နယ် ၂၅ မြို့နယ်ကို PGMF သို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့အတူ Pact Global Microfi- nance Fund(PGMF) အဖွဲ့အစည်း သည် သမဝါယမဝန်ကြီးဌာန

အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် (MoU) ရေးထိုးပြီး မြို့နယ် ၁၉ မြို့နယ်တွင် အသေးစား ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း ကို ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ခြောက်သန်းနှင့် (၂၅-၁-၂၀၁၄) ရက်မှစတင် ဆောင်ရွက်လျက်ရှိရာ ကျေးရွာပေါင်း ၂၀၆၆ ရွာမှ အိမ် ထောင်စုပေါင်း ၁၅၆၃၃၆ ကို ချေးငွေ ကျပ်ဘီလျှံ(၇၆ ဒသမ ၆၅၄)ထုတ်ချေး ထားပြီး အသင်းသားများ၏စုဆောင်း ငွေမှာ ကျပ်ဘီလျှံ (၃ဒသမ ၅၆၅) အထိ ရှိနေပြီဖြစ်ပါကြောင်း၊ ယနေ့ထိ PGMF သည် အမှန်ထည့်ဝင်ငွေ U\$\$ သန်း(၃ ဒသမ ၇၄၈)သန်း

တွင် ချေးငွေရန်ပုံငွေနှင့် စီမံစရိတ် အချိုး (၈၁:၁၉) တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လက်ရှိဆောင်ရွက်နေ သော နှုန်းထားအတိုင်း လျော့မသွား အောင် ကြိုးစားထိန်းသိမ်းရင်းနှင့် ပြည်သူ့ကိုအကျိုးပြုကြဖို့ မေတ္တာရပ်ခံ လိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ Pact Global Microfinance Fund(PGMF)မှ President and Chief Operating Officer, Mr. Fahmid Karim Bhuiya နှင့် အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်(တာဝန်) ဦးမြသန်းတို့က Addendum ကို လက်မှတ်ရေးထိုး လဲလှယ်ကြကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)

မိုးထိမြင့်တက်လာသော အထပ်မြင့်အဆောက်အအုံများ

တောင်ကြီး အောက်တိုဘာ ၉

ရှမ်းပြည်နယ်မြို့တော် တောင် ကြီးသည် တစ်နေ့တခြား လူဦးရေ တိုးတက်များပြားလာသဖြင့် မြို့ စည်ပင်သာယာနယ်နိမိတ်ကို ၁၉၉၆ ခုနှစ်က အရှေ့ဘက်တွင် ဘုရားဖြူ အနောက်ဘက်တွင် အေးသာယာမြို့ သစ်နှင့် စက်မှုဇုန်၊ တောင်ဘက်တွင် ကံကြီးကျေးရွာ၊ မြောက်ဘက်တွင် ရွှေညောင်မြို့အထိတိုးချဲ့ပြီး ရပ်ကွက် ပေါင်း ၄၂ ခုဖြင့် ပြင်ဆင်ဖွဲ့စည်း ခဲ့ရသည်။ တောင်ကြီးမြို့ လူဦးရေမှာ သုံးသိန်းကျော်အထိ တိုးပွားလာ

သဖြင့် နှစ်စဉ်တိုးပွားလာသည့် လူဦးရေကို မျှော်တွေးပြီး အထပ်မြင့် အဆောက်အအုံများ၊ ကွန်ဒိုများ တည်ဆောက်လာသည်ကို တွေ့ရ သည်။ ယခုအခါ တောင်ကြီးမြို့ပေါ် တွင် မြေဈေးကွက်တန်ဖိုးမှာ နေရာ တောင်း မြို့လယ်အချက်အချာကျ နေရာတွင် သိန်းသောင်းဂဏန်းမျှ ဝေးနေရာမှာ ယခုကဲ့သို့ အထပ်မြင့် အဆောက်အအုံများတွင် သိန်း ထောင်ဂဏန်းဖြင့် အဆင့်အတန်း မြင့်နေထိုင်ရမည့် အခွင့်အရေးကို ရွေးချယ်လာကြသည်။ မြေနေရာ

တဖြည်းဖြည်း ကျဉ်းမြောင်းလာသည့် တောင်ပေါ်မြို့တွင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ပြီး နေစရာများဖန်တီးပေးခြင်း၊ ကားရပ် နားရန်နေရာများ စီစဉ်ပေးခြင်း အတွက် ကြိုဆိုရမည်ဖြစ်သော်လည်း နောင် အရှည်သဖြင့် တည်တံ့ခိုင်ရေး အတွက် ရေသုံးစွဲမှု၊ မိလ္လာစနစ်၊ အမှိုက်စွန့်ပစ်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မည့် အနေ အထားများကို ထည့်သွင်းတွက် ချက် ဆောင်ရွက်သွားရန် လိုအပ်နေ သည်။

နိုင်ငံထွန်း(TGI)

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပွဲကျင်းပ

သံဖြူဇရပ် အောက်တိုဘာ ၉

၂၀၁၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီ က သံဖြူဇရပ်မြို့ အထက (၁) ပညာ ဝိမာန်ခန်းမ၌ ကျင်းပသည်။ အခမ်း အနားတွင် အခြေခံပညာကျောင်းများ မှ ဆရာ ဆရာမများက (ရိုးရိုးတင် ကန်တော့ပန်းဆင်) သီချင်းဖြင့် ပူဇော် သီဆိုဖွင့်လှစ်ပေးပြီး မြို့နယ်ပညာ

ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်း၊ မြို့နယ်ပညာရေးမှူး ဦးတင်ဝင်းတို့က ကမ္ဘာ့ဆရာများနေ့ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။ ဆက်လက်၍ မော်လမြိုင်ခရိုင် ပညာရေးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးလှဝင်းက ယူနက်စကို ညွှန်ကြားရေးမှူးချုပ်က ပေးပို့သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် ကမ္ဘာ့ဆရာများနေ့အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရ သည့် ကျောင်းသား ကျောင်းသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ပညာရေးမှူးတို့က ဆုချီးမြှင့်သည်။ ဆက်လက်၍ မြို့နယ်အတွင်း ပညာရေးတာဝန် ထမ်းဆောင်ခဲ့ကြ သည့် အသက်(၆၅နှစ်)အထက် အငြိမ်းစား ဆရာ ဆရာမ ၁၂၀ တို့ အား ပညာရေးဝန်ထမ်း ဆရာ ဆရာမများက လက်ဆောင်ပစ္စည်း များဖြင့် ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။ ကျော်ဝင်း(သံဖြူဇရပ်)

သီတင်းကျွတ်လပြည့်ညတွင် မုံရွာမြို့၌ မီးလောင်မှုဖြစ်ပွား

မုံရွာ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သလ္လာနယ်မြေ (၄) နေသုခလမ်းတွင် အောက်တိုဘာ ၈ ရက် ည ၇ နာရီ မိနစ် ၂၀ က မီးလောင်မှုတစ်ခုဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာ ဓနသုခလမ်းနေ ဒေါ်နန်းရေးအိမ်မှ မီးစတင် လောင်ကျွမ်းခဲ့ပြီး ဒေါ်နန်းရေး၏ သုံးပင်နှစ်ခန်း ကပ်ကား၊ ကပ်မိုး၊ မြေစိုက်အဆောက်အအုံ တစ်လုံး၊ ဦးကျော်ဟန်၏ သုံးပင် နှစ်ခန်း၊ ကပ်ကား၊ သွပ်မိုးနှစ်ထပ်၊ ပျဉ်ခင်း အဆောက်အအုံတစ်လုံး စုစုပေါင်း နှစ်လုံးမီးလောင်ကျွမ်းခဲ့သည်။ ည ၇ နာရီ မိနစ် ၄၀ တွင် မီးညွှန်ကျိုးပြီး ည ၇ နာရီ ၄၅ မိနစ်တွင် မီးငြိမ်း သတ်နိုင်ခဲ့သည်။ အဆိုပါ မီးလောင် ကျွမ်းမှုကြောင့် မီးဘေးသင့်သူများ အား ယာယီနေရာချထားပေးခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာသို့ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် များ၊ ရပ်ကွက်နေပြည်သူများနှင့် မီးသတ်ယာဉ် ခုနစ်စီး၊ ရေသယ်ကား တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်နိုင် ခဲ့ကြောင်း သိရသည်။ အောင်ဆွေ

ရေကြောင်းသတိပေးချက်
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် မုတ္တမ ကမ်းလွန်လုပ်ကွက် အမှတ် M-3တွင် Appraisal wells တူးဖော်ခြင်း လုပ်ငန်းကို Drilling Rig, NAGA-5 ဖြင့် အောက်ဖော်ပြပါ Coordi- nates များတွင် ၁၄-၁၀-၂၀၁၄ ရက်မှ ၃၁-၈-၂၀၁၅ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်သည်-
Point Latitude Longitude
ASK-7 15' 26' 48.225" N 95' 13' 57.816" E
ASK-8 15' 24' 47.906" N 95' 18' 14.371" E
ASK-9 15' 25' 59.446" N 95' 14' 27.923" E
ASK-10 15' 27' 43.607" N 95' 13' 17.881" E
ASK-11 15' 25' 59.144" N 95' 30' 6.9993" E
ASK 12 15' 26' 52.643 N 95' 17' 41.138" E
အထက်ဖော်ပြပါ လုပ်ငန်းခွင်ဧရိယာ ၄ ကီလိုမီတာပတ်လည် အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘော များ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နား ခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရေး ရေကြောင်း သတိပေးချက် (Notice to Mariners)ထုတ်ပြန်ထားသည်။ (သတင်းစဉ်)

မူခင်းသတင်း

အမွေကိစ္စမကျေနပ်၍ ညီအစ်ကိုချင်း လူသတ်မှုဖြစ်ပွား

မင်းလှ အောက်တိုဘာ ၉

အမွေကိစ္စနှင့် ပတ်သက်ပြီး မကျေနပ်ရာက ညီအစ်ကိုချင်း ရန်ဖြစ်စကား များရာမှ ဓားဖြင့်ခုတ်၍ သေဆုံးခဲ့သော အမှုတစ်ခု ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် အောက်တိုဘာ ၆ ရက် နံနက် ၁၁ နာရီက ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ မင်းလှမြို့နယ် စိန်ပုကျေးရွာနေ ဦးတင်ရှိန် (၄၇ နှစ်)မှာ ရွာလမ်းအတိုင်း လမ်းလျှောက်လာစဉ် တောင်ပိုင်းလမ်းဆုံအရောက်တွင် တစ်ရွာတည်းနေ အစ်ကိုတော်သူ ဦးအောင်မြင့်ကြည် (၅၁ နှစ်)နှင့်တွေ့ဆုံစဉ် အမွေကိစ္စ ပြောရင်း စကားများခဲ့သည်။ ရန်ဖြစ်စကားများစဉ် ဦးအောင်မြင့်ကြည်က ၎င်းတွင် အသင့်ပါလာသည့် အရိုးအသွား နှစ်ပေခွဲခန့်ရှိ ကိုင်းခုတ်ဓားဖြင့် ခုတ်ခဲ့ရာ ညီဖြစ်သူ ဦးတင်ရှိန်မှာ ဒဏ်ရာရရှိသေဆုံးသွားခဲ့၍ မင်းလှမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ကိုလွင်(ခွာ)

ရေး-ထားဝယ်ကားလမ်းမပေါ်၌ ယာဉ်ပေါ်မှ ပြုတ်ကျသေဆုံး

ရေး အောက်တိုဘာ ၉

အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီမိနစ် ၅၀ က ရေးမြို့ အောင် မေတ္တာရပ်ကွက် ရန်ကုန်အမှတ်(၂)ဘုန်းတော်ကြီးကျောင်းမှ ဟံင်ကျေးရွာသို့ ယာဉ်မောင်းအောင်ထွန်းဝင်း (၂၇ နှစ်) မောင်းနှင်သော ထော်လာဂျီ အစိမ်းရောင် (စီစစ်ဆဲ)ယာဉ်ဖြင့် အောင်မေတ္တာရပ်ကွက်နေ ခရီးသည် ၂၀ ခန့် တင်ဆောင်တင်ဆောင်မောင်းနှင်၍ ရေးမြို့နယ် ကလေးကြီးကျေးရွာ အပိုင်း ရေး-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ်(၁၀၁/၁၀၂)အကြား၌ ဦးမောင်ကြည်နှင့် ဦးမောင်ရှိန်တို့နှစ်ဦး ယာဉ်ပေါ်မှပြုတ်ကျခဲ့ကြရာ ဦးမောင်ကြည် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားပြီး ဦးမောင်ရှိန်မှာ ဒဏ်ရာရရှိသဖြင့် ရေးမြို့ဆေးရုံသို့ ပို့ဆောင်၍ ကုသလျက်ရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ယာဉ်မောင်းအောင်ထွန်းဝင်းမှာ ယာဉ်နှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားလျက်ရှိရာ ရေးမြို့မရဲစခန်းက ယာဉ်မောင်းနှင့် ယာဉ်ကို အချိန်မီဖမ်းဆီးရမိရေး လိုက်လံစုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ နေမျိုးထွဋ်(ရေး)

ဖယောင်းတိုင်မီးထွန်းညှိပူဇော်ရာမှ မီးလောင်

ရန်ကုန် အောက်တိုဘာ ၉

လှိုင်သာယာမြို့နယ် ရှမ်းချောင်းကျေးရွာတွင် အောက်တိုဘာ ၇ ရက် ညပိုင်းက ဖယောင်းတိုင်မီးထွန်းညှိပူဇော်ရာမှ မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရှမ်းချောင်းကျေးရွာ ဆိပ်ကမ်းသာလမ်းနေ မမီးမီးဦး (၂၈နှစ်)၏နေအိမ်ရှိ ဘုရားစင်တွင် ဖယောင်းတိုင်မီး ထွန်းညှိပူဇော် ထားရာမှ ဘုရားစင်အားမီးစွဲလောင်ကာ နေအိမ်အတွင်းရှိ ဗိရိတစ်လုံးနှင့် အိပ်ရာသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်နှင့် မီးသတ်ယာဉ်များ ရောက်ရှိငြိမ်းသတ်ခဲ့သဖြင့် ည ၉ နာရီတွင် မီးငြိမ်း သွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် မမီးမီးဦးအား လှိုင်သာယာမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တင်လှမောင်

ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ အနေကဇာတင်

ရန်ကုန် အောက်တိုဘာ ၉
ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ
ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲ

အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်
ကောက်နုတ်ချက် ရွတ်ဖတ်ပူဇော်ပွဲ
နှင့် ဗုဒ္ဓဘာသာဝင်များထံ ပေးအပ်



လှူဒါန်းပွဲအခမ်းအနားကို အောက်
တိုဘာ ၈ ရက် (သီတင်းကျွတ်လပြည့်
နေ့)က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်
ညောင်တုန်းပါဠိတက္ကသိုလ် လှူဒါန်း
ကျောင်းတိုက်၌ ကျင်းပရာ ပထမကျော်၊
အဂ္ဂမဟာအကျော်၊ အဋ္ဌကထာပြန်
အကျော်၊ သ-စ-အ-ဓမ္မာစရိယ
ဝဋံသကာပါဠိပါရဂူအရှင် နာရဒါ
ဘိဝံသ (လှူဒါန်းဆရာတော်နှင့်
တကွ သံဃာတော် ၁၀၈ ပါး
ကြွရောက်၍ ရွတ်ဖတ်ပူဇော်ပေးကြ
သည်။

ဆက်ကပ်

ထို့နောက် ဗုဒ္ဓရုပ်ပွားဆင်းတု
တော်များ အလှူရှင် (SAME SKY)

ကုမ္ပဏီဥက္ကဋ္ဌဦးမျိုးအောင်မိသားစု
နှင့် ဒါယကာ ဒါယကာမများက
လှူဒါန်းပေး လှူဒါန်းပြီး
သံဃာတော် ၁၀၈ ပါးတို့ကို နံနက်
အရုဏ်ဆွမ်း ဆက်ကပ်သည်။

ယင်းနောက် အနေကဇာတင်
ပြီးသော ရွှေတိဂုံစေတီပန်းပေါင်းစုံ
ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၉၂၀၀ ဆူတို့
ကို ဘုရားအလှူရှင် ဦးမျိုးအောင်နှင့်
မိသားစုတို့က ရှမ်းပြည်နယ် လဲခွား
မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ
မြို့နယ်နှင့်စစ်ကိုင်းတောင်ဒေသ၊ မွန်
ပြည်နယ် မော်လမြိုင်မြို့နယ်၊ မကွေး
တိုင်းဒေသကြီး၊ မန္တလေးတိုင်း
ဒေသကြီးတို့နှင့် ကျေးလက်ဒေသ
ဖွံ့ဖြိုးရေး ဝန်ကြီးဌာနများသို့ ပေးပို့
လှူဒါန်းခဲ့သည်။

ခရမ်းစိုးမြင့်

ပြည်တွင်းသတင်းနှင့်ကြော်ငြာ



တွံတေးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး
တွင် အောက်တိုဘာ ၈ ရက် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)က
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားနေသည်ကို
တွေ့ရစဉ်။ မျိုးလှိုင် (iprd)

နမ့်ခမ်း အောက်တိုဘာ ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)
နမ့်ခမ်းမြို့နယ် မဟာစည်
သာသနာ့ရိပ်သာ ကမ္မဋ္ဌာန်းတောရ
ကျောင်း၌ ရိပ်သာ၏ တရားပြု
တရားစစ်ဆရာတော် သံဃာတော်
များနှင့် အသက် (၈၀နှစ်) အထက်
သက်ကြီးဘိုးဘွားများအား ပူဇော်ကန်
တော့ပွဲကို သီတင်းကျွတ်လပြည့်
အဘိဓမ္မာအခါတော်နေ့ အောက်တို
ဘာ ၈ ရက် မွန်းလွဲ ၁ နာရီက တောရ

ဆရာတော်သံဃာတော်များနှင့် သက်ကြီးဘိုးဘွားများအားပူဇော်

ကျောင်း၏ သုံးထပ်ဘုရားကျောင်း
ဆောင်ကြီးတွင် ကျင်းပသည်။
အဆိုပါပူဇော်ပွဲတွင် နမ့်ခမ်းမြို့
မဟာစည်ရိပ်သာ၏ ပဓာနနာယက
ဆရာတော်နိုင်ငံတော် ဗဟိုသံဃာ့
ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တသူရိယ
(အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) အပါ
အဝင် တရားပြု တရားစစ် ဆရာတော်
သံဃာတော် ၁၅ ပါးအား အလှူရှင်

များကိုယ်စား ဂေါပကဥက္ကဋ္ဌ
ဦးစိုင်းကျော်ဝင်းနှင့် ဂေါပကအဖွဲ့ဝင်
များက လှူဖွယ်ပစ္စည်းများနှင့် အလှူ
ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြ
သည်။

ကျင်းပခဲ့

ယင်းနောက် မဟာစည်ကမ္မဋ္ဌာန်း
ကျောင်းတွင် တရားစခန်းဝင်ဖူး

ကြသော အသက်(၈၀)အထက်
သက်ကြီးဘိုးဘွား ၉၂ ဦးကို
ကန်တော့ကြပြီး အလှူရှင်များက
အဘိုးအဘွား တစ်ဦးချင်းကို
အလှူပစ္စည်းများ၊ အလှူငွေများ
လှူဒါန်းကာပူဇော်ပွဲကို ကျင်းပခဲ့
ကြောင်း သိရသည်။

ဉာဏ်မင်း(နမ့်ခမ်း)

သီတင်းကျွတ်လပြည့်၌ ကနီဘုရားဖူးတွင် ဆီမီးပူဇော်သူများ စည်ကား

ကနီ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ ကနီခိုးကြီး
ဘုရားဖူးဖြစ်သော ရွှေမြင်းဖြူဘုရား၊ ကြိုပင်သာကပ်ကျော်ဘုရားနှင့် ရှင်ပင်
စစ်သားရွှေဘုရားတို့၌ သီတင်းကျွတ်လပြည့်ညက ဆီမီးပူဇော်ပွဲနှင့် ညီပူဇော်
ကြသူများနှင့် အလွန်စည်ကားလျက်ရှိသည်။
မြို့တွင်း လမ်းမတစ်လျှောက်နှင့်လမ်းများ၊ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊
ဆေးရုံများနှင့်အိမ်များပါမကျန် လျှပ်စစ်ရောင်စုံမီးပန်းများ၊ ဖယောင်းတိုင်များ၊
ဆီမီးခွက်များစသည်တို့ဖြင့် ထွန်းညှိခဲ့ကြကြောင်း သိရသည်။ ထို့အပြင် စတု
ဒိသာ အာဟာရဒါန ကျေးဇူးသူများ၊ လာရောက်စားသုံးသူများ၊ အိုးစည်၊
ဒိုးပတ်များနှင့် ကခုန်ကြသူများဖြင့် မြိမ်မြိမ်သံ စည်ကားလျက်ရှိကြောင်း
သိရသည်။ သန်းဌေးအောင်

ရေစကြို နဂါးရံဘုရားမှ မီးပုံးပျံ အလုံး ၂၀၀ ကျော် လွှတ်တင်

ရေစကြို အောက်တိုဘာ ၉

ပုဏ္ဏားခရိုင်/ရေစကြိုမြို့နယ် နဂါးရံရုပ်ကွက်တွင် နဂါးရံအနောက်
ကျောင်းထိုင်ဆရာတော် ကုသလဦးဆောင်သည့် နဂါးရံရုပ်ကွက်သူ ရုပ်ကွက်
သားများသည် တာဝတိံသာနတ်ပြည်မှ လှူပြည်သို့ ပြန်လည်ဆင်းသက်လာသော
ဗုဒ္ဓမြတ်စွာဘုရားအားရည်စူး၍ သီတင်းကျွတ်လပြည့်နေ့ နံနက် ၃ နာရီက
အဘိဓမ္မာ ခုနစ်ကျမ်းလာ ပါဠိတရားတော်များဖြင့် ရွတ်ဖတ်ပူဇော်ကြ၍
ညပိုင်းတွင် နဂါးရံဘုရားစေတီတော်ကြီးအား ဆီမီးတစ်ထောင်ဖြင့် ထွန်းညှိ
ပူဇော်ကာ တာဝတိံသာနတ်ပြည်တွင်ရှိသော စူဠာမဏိစေတီတော်မြတ်ကြီး
အား မီးပုံးပျံ ၂၀၀ ကျော် လွှတ်တင်ပူဇော်ခဲ့ကြသည်။
သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင်လည်း မီးပုံးပျံအလုံး ၂၅၀
ထပ်မံလွှတ်တင်ပူဇော်ခဲ့ကြောင်း သိရသည်။

အိမ်မွန်ဆွေ(ရေစကြို)



ဆွမ်းဆန်တော်လောင်းပွဲနှင့် ပဝါရဏာပြုပွဲ ကျင်းပ

မြဝတီ အောက်တိုဘာ ၉

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ် သံဃနာယကအဖွဲ့နှင့် ခရိုင်၊
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ဦးဆောင်ပြီး သံဃမဟာပဝါရဏာ
ပြုပွဲ၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများလောင်းလှူပွဲကို အောက်တိုဘာ
၈ ရက် နံနက် ၁၀ နာရီက မြို့ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်
ကြီး၌ ကျင်းပကြောင်း သိရသည်။
အဆိုပါပွဲတော်တွင် ခရိုင်အတွင်းရှိ ရပ်ဝေးကျောင်းတိုက်များမှ ဆရာ
တော် သံဃာတော်အရှင်သူမြတ်များအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး
အမှူးပြုသော ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက သာသနာ့ဟိတ
ကာရိယာတော်နှင့် နေ့ဆွမ်းဆက်ကပ်ပြီး မွန်းလွဲ ၁ နာရီတွင် ဘုရားကြီးကျောင်း
တိုက် ခဏ္ဍသိမ်တော်၌ ဝိဇ္ဇာပေါင်းစုံ သံဃမဟာပဝါရဏာကျင်းပခဲ့ကြောင်း
သိရသည်။ ဝေယံလင်း (iprd)

ဖားကန့်မြို့နယ်၌ မှုခင်းကျဆင်းရေးဟောပြော

ဖားကန့် အောက်တိုဘာ ၉

ဖားကန့်မြို့နယ် ဟောင်ပါး
ကျေးရွာ၊ တာမခန်ကျေးရွာ၊ ဆယ်ဇင်း
ကျေးရွာများရှိ ပြည်သူများကို မှုခင်း
ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများ အန္တရာယ်ဆန့်ကျင်တား
ဆီးကာကွယ်ရေးနှင့် မှုခင်းကျဆင်း
ရေးဟောပြောပွဲကို အောက်တိုဘာ
ပထမပတ်က ဟောင်ပါးကျေးရွာ
အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်

ဖွဲ့မှူး၊ ရဲမှူးမြင့်ဆွေက မှုခင်းဆေးဝါး
အန္တရာယ်၊ တာမခန် စခန်းမှူး၊ ရဲအုပ်
အေးနိုင်က မှုခင်းကျဆင်းရေး၊
ဟောင်ပါးအုပ်ချုပ်ရေးမှူး (ခေတ္တ)
ဦးဝင်းဖြူက မှုခင်းဆေးဝါး သုံးစွဲ
ခြင်းသည် လူငယ်များ လူညွှန်တုံးစေ
ကြောင်း၊ မြစ်ကြီးနားမှူးယစ်တပ်ဖွဲ့မှ
အရာခံ ထွန်းထွန်းခိုင်က ရဲနှင့်ပြည်သူ
ပူးပေါင်း မှုခင်းဆေးဝါးစင် စသည့်
ခေါင်းစဉ်များဖြင့် ပညာပေးဟော
ပြောကြသည်။ စိုးနိုင်ဦး(ဖားကန့်)

ပြန်ကြားရေးဝန်ကြီးဌာန
ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းအတွက်
ကုန်ကြမ်းစာရင်း၊ မင်၊ ဖလင်၊ ပလိပ်နှင့် ပုံနှိပ်ရေးပစ္စည်းများဝယ်ယူရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းအတွက် ကုန်ကြမ်း
ပစ္စည်းများဖြစ်သည့် စက္ကူ၊ မင်၊ ဖလင်၊ ပလိပ်နှင့် ပုံနှိပ်ရေးပစ္စည်းများကို နိုင်ငံခြား/ပြည်
တွင်းကျပ်ဖြင့် အောက်ပါအတိုင်း ဝယ်ယူလိုပါသည်-

(က) Newsprint Paper 30"(48.8 gsm)	
(ခ) Woodfree Paper(28 3/4", 40")	
(ဂ) Art Card 31"x43"(200 gsm)(500 Sht/Pkt)	
(ဃ) Others Papers	13 မျိုး
(င) Web Offset Ink(Black, Yellow, Magenta, Cyan)	4 မျိုး
(စ) Sheetfed Offset Ink(Green, Cyan)	2 မျိုး
(ဆ) ပုံနှိပ်ရေးပစ္စည်းများ	31 မျိုး

၂။ အိတ်ဖွင့်တင်ဒါများကို ၁၀-၁၀-၂၀၁၄ရက်မှ ၁၇-၁၀-၂၀၁၄ရက်အထိ ရုံးဖွင့်ရက်
များ၌ နေ့စဉ် ၉:၃၀နာရီမှ ၁၆:၃၀နာရီအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်
ထုတ်ဝေရေးလုပ်ငန်း၊ ရုံးအမှတ်(၇)၊ နေပြည်တော်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါများကို ၂၀-၁၀-၂၀၁၄ရက် ၉:၃၀နာရီမှ ၁၆:၃၀နာရီအတွင်း ပြန်ကြား
ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်ရှိ တင်ဒါအဖွဲ့ဝင်များရှေ့မှောက်၌ လာရောက်
ပေးသွင်းရန်ဖြစ်ပါသည်။ သတ်မှတ်ကာလထက် ကျော်လွန်သောတင်ဒါများကို ထည့်သွင်း
စဉ်းစားမည်မဟုတ်ပါ။
၄။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း-၀၆၇-
၄၂၂၇၄၊ ၀၆၇-၄၂၂၇၅တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်ရန်စီစဉ်ထားပါသည်။
တင်ဒါပုံစံများထုတ်ယူရန်လိမ္မာ
ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း
ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူ
ပြန်ကြားရေးဝန်ကြီးဌာန
ရုံးအမှတ်(၇)၊ နေပြည်တော်
ရုံးအမှတ်(၇)၊ နေပြည်တော်
ဖုန်း-၀၆၇-၄၂၂၇၄၊ ၀၆၇-၄၂၂၇၅
ဖုန်း-၀၆၇-၄၂၂၇၅

ခန္ဓာထူးလွှတ်
အောက်တိုဘာ ၉
ပြန်ကြားရေးဝန်ကြီးဌာန
ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းအတွက်
ကုန်ကြမ်းစာရင်း၊ မင်၊ ဖလင်၊ ပလိပ်နှင့် ပုံနှိပ်ရေးပစ္စည်းများဝယ်ယူရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းအတွက် ကုန်ကြမ်း
ပစ္စည်းများဖြစ်သည့် စက္ကူ၊ မင်၊ ဖလင်၊ ပလိပ်နှင့် ပုံနှိပ်ရေးပစ္စည်းများကို နိုင်ငံခြား/ပြည်
တွင်းကျပ်ဖြင့် အောက်ပါအတိုင်း ဝယ်ယူလိုပါသည်-

(က) Newsprint Paper 30"(48.8 gsm)	
(ခ) Woodfree Paper(28 3/4", 40")	
(ဂ) Art Card 31"x43"(200 gsm)(500 Sht/Pkt)	
(ဃ) Others Papers	13 မျိုး
(င) Web Offset Ink(Black, Yellow, Magenta, Cyan)	4 မျိုး
(စ) Sheetfed Offset Ink(Green, Cyan)	2 မျိုး
(ဆ) ပုံနှိပ်ရေးပစ္စည်းများ	31 မျိုး

၂။ အိတ်ဖွင့်တင်ဒါများကို ၁၀-၁၀-၂၀၁၄ရက်မှ ၁၇-၁၀-၂၀၁၄ရက်အထိ ရုံးဖွင့်ရက်
များ၌ နေ့စဉ် ၉:၃၀နာရီမှ ၁၆:၃၀နာရီအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်
ထုတ်ဝေရေးလုပ်ငန်း၊ ရုံးအမှတ်(၇)၊ နေပြည်တော်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါများကို ၂၀-၁၀-၂၀၁၄ရက် ၉:၃၀နာရီမှ ၁၆:၃၀နာရီအတွင်း ပြန်ကြား
ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်ရှိ တင်ဒါအဖွဲ့ဝင်များရှေ့မှောက်၌ လာရောက်
ပေးသွင်းရန်ဖြစ်ပါသည်။ သတ်မှတ်ကာလထက် ကျော်လွန်သောတင်ဒါများကို ထည့်သွင်း
စဉ်းစားမည်မဟုတ်ပါ။
၄။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း-၀၆၇-
၄၂၂၇၄၊ ၀၆၇-၄၂၂၇၅တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်ရန်စီစဉ်ထားပါသည်။
တင်ဒါပုံစံများထုတ်ယူရန်လိမ္မာ
ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း
ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူ
ပြန်ကြားရေးဝန်ကြီးဌာန
ရုံးအမှတ်(၇)၊ နေပြည်တော်
ရုံးအမှတ်(၇)၊ နေပြည်တော်
ဖုန်း-၀၆၇-၄၂၂၇၄၊ ၀၆၇-၄၂၂၇၅
ဖုန်း-၀၆၇-၄၂၂၇၅

နိုင်ငံခြားရေးဝန်ကြီးဌာန
စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
(မြန်မာကျပ်ဖြင့်သာ)

(၁) နိုင်ငံခြားရေးဝန်ကြီးဌာနမှ လိုအပ်လျက်ရှိသော မော်တော်ယာဉ်ငယ် အသစ် ၃၈စီး
ဝယ်ယူနိုင်ရန်အတွက် မြန်မာနိုင်ငံသားတရားဝင်အသိအမှတ်ပြု လိုင်စင်ရ ကုမ္ပဏီများအား
အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် စိတ်ဝင်စားအပ်ပါသည်။
(၂) တင်ဒါစတင်ဖွင့်လှစ်မည့်ရက် - ၁၀-၁၀-၂၀၁၄ရက်(သောကြာနေ့)
တင်ဒါပိတ်မည့်ရက် - ၉-၁၁-၂၀၁၄ရက်(တနင်္ဂနွေနေ့)
(၃) တင်ဒါလျှောက်လွှာနှင့်တင်ဒါစည်းကမ်းချက်များကို သတ်မှတ်ထားသည့် ရုံးချိန်အတွင်း
လာရောက်ရုံစမ်းနိုင်ပါသည်။
ဖုန်း-၀၆၇-၄၂၂၇၄၊ ၀၆၇-၄၂၂၇၅

ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန် ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (အပိုင်း-၅)၊
လှိုင်သာယာမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၉ ရှိ နှစ် ၆၀၀ရန်မြေကွက်သည် မြို့ရွာနှင့်
အိုးအိမ်ဖွဲ့ပြီးရေးဦးစီးဌာနရှိ မြေတရားရုံးတွင် ဦးမြင့်သိန်း(ဘ)အန်ချင်ကွန် ၁၂/၀မတ(နိုင်)
၀၂၇၈၂၄အမည်ဖြင့်တည်ရှိသော (အလှူပေး ၇၇၁ အန်ချင်ကွန်)၊ စရိယာ ၀ ဒသမ ၂၆၇၈၈
အကျယ်အဝန်းရှိသည့် နှစ် ၆၀၀ရန်မြေကွက်ဖြစ်ပါသည်။ အဆိုပါမြေကွက်ကို ယခုရောင်းချ
သူ ဦးမြင့်သိန်းသည် မိမိပိုင်ဆိုင်သည်ဟုပြောဆိုပြီး ပိုင်ဆိုင်မှု အရှုပ်အရှင်တစ်စုံတစ်ရာ
မရှိကြောင်းပြောဆို၍ ပြန်လည်ရောင်းချခြင်းဖြစ်သဖြင့် အဆိုပါမြေကွက်၏ ရောင်းဖိုးငွေ
တစ်စိတ်တစ်ဒေသကို ကျွန်မ၏မိတ်ဆွေမှဝယ်ယူမည်ဖြစ်၍ စရန်ငွေပေးချေပြီးဖြစ်ရာ အဆိုပါ
မြေကွက်နှင့်ပတ်သက်၍ ကန့်ကွက်လိုသူများသည် ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၄ ရက်
အတွင်း အထောက်အထား စာရွက်စာတမ်းမူရင်းခိုင်လုံစွာဖြင့် ကန့်ကွက်နိုင်ပါကြောင်း
ကြေညာအပ်ပါသည်။
ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ပြီးမြောက်အောင် ဥပဒေနှင့်အညီ ဆက်
လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။
ခေါ်ခင်ဥစ္စာ တရားထုတ်တော်ရေနေ
ဖုန်း-၀၉-၅၀၂၅၉၆၆

ဖခင် အမည်မှန် ရှားခဲ အထက်ကျောင်း တက္ကသိုလ်ဝင်တန်းမှ မစန္ဒာလင်း၏ဖခင်အမည် မှန်မှ ဦးအောင်ကျော်ဖြင့် ၁၄/၈နဖ(နိုင်)၁၃၉၆၂၃ ဖြစ်ပါသည်။ ဦးအောင်ကျော်ဖြင့် ၁၄/၈နဖ(နိုင်)၁၃၉၆၂၃

အမည်ပြည့်စွက် ခေါ်ပါရန် ရန်ကုန်မြို့၊ သပန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ဦးအောင်ကျော်စိုး၏ သမီး အထက်(၂) ဗဟန်း (Grade-9) မှ အိန္ဒြေရှင်အား မထက် အိန္ဒြေရှင်ဟု ပြည့်စွက်ခေါ်ပါရန်။ မထက်အိန္ဒြေရှင်

ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၉

၂၀၁၄ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ (WORLD SIGHT DAY) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က အမှာစကားပြောကြားရာ၌ အောက်တိုဘာ ၉ ရက် (ကြာသပတေးနေ့)ကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အဖြစ် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများအားလုံးမှာ နှစ်စဉ်ကျင်းပခဲ့ပါကြောင်း။

ယခုနှစ်၏ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်မှာ Universal Eye Health; No more Avoidable Blindness “ရှောင်လွှဲနိုင်သော မျက်မမြင်ဘဝ၊ ကာကွယ်စောင့်ရှောက်ကြ” ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ကမ္ဘာပေါ်တွင် အမြင်အာရုံချို့တဲ့သူပေါင်းနှင့် မျက်စိကွယ်သူပေါင်းမှာ ၂၈၅ သန်းခန့်ရှိပါကြောင်း၊ ၎င်းတို့၏ ၉၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြ၍ အမြင်ချို့တဲ့သူများ၏ ၈၀ ရာခိုင်နှုန်းသည် ကာကွယ်ကုသရနိုင်ကြောင်း သိရှိရကြောင်း၊ မျက်စိကွယ်ခြင်း၏ အဓိကအကြောင်းရင်းများမှာ အတွင်းတိမ်၊ ရေတိမ်၊ အသက်ကြီး၍ အမြင်လွှာထိခိုက်ခြင်းနှင့် မျက်ခမ်းစပ်ရောဂါ၏ နောက်ဆက်တွဲရောဂါဖြစ်သော မျက်တောင်စိုက်၊ မျက်မွှေးစူးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ မျက်စိကျန်းမာရေးကို မှန်မှန်စစ်ဆေးပေးကြရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအမြင်သန့်စွမ်းရေး (National Vision Twenty Twenty) ဖျော်မှန်းချက်အစီအစဉ်ကို ၂၀၀၀ ပြည့်နှစ်အောက်တိုဘာ ၁၀ ရက်တွင် စတင်ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ အစီ



အစဉ်၏ အဓိကရည်မှန်းချက်မှာ ၂၀၂၀ ပြည့်နှစ်တွင် ကာကွယ်ကုသ၍ ရသော မျက်စိကွယ်ခြင်းများ ကင်းစင်ပပျောက်ရန်နှင့် မျက်စိကွယ်လုံးကို ၀ ဒသမ ၅ ရာခိုင်နှုန်းအောက် လျော့ကျစေရန် ဖြစ်ပါကြောင်း။

မျက်စိကုသမှုအားလုံး မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး စီမံကိန်းဌာန၏ ကြိုးပမ်းချက်များဖြင့် ၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် အတွင်းတိမ် စုစုပေါင်း ၇၅၀၀၀ ကျော်အား အမြင်အာရုံ ပြန်လည်ရရှိအောင် ခွဲစိတ်ကုသပေးနိုင်ခဲ့ပါကြောင်း၊ ရန်ကုန်မြို့ မျက်စိအထူးကုဆေးရုံကြီးမှာ ကလေးသူငယ်မျက်စိကုသမှု (Children Friendly Care Unit) ကို ၂၀၁၀ ပြည့်နှစ် မတ်လတွင် စတင်ဖွင့်လှစ်ပြီး စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ထိုနည်းတူစွာ မန္တလေးမြို့ မျက်စိ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီးတွင်လည်း ကလေးသူငယ် မျက်စိကုသမှုဌာနတစ်ခု ထပ်မံဖွင့်လှစ်နိုင်ရန်အတွက် ပစ္စည်းကိရိယာများ တပ်ဆင်ပြီးဖြစ်ပါကြောင်း။

မျက်မမြင် ကာကွယ်ရေးဌာနအဖွဲ့များ၊ ကျောင်းကျန်းမာရေးအဖွဲ့များ ပူးပေါင်းလျက် မူလတန်းကျောင်း၊ အလယ်တန်းကျောင်းများမှာ မျက်ခမ်းစပ်ရောဂါနှင့် ကလေးသူငယ်မျက်စိရောဂါများကို ရှာဖွေကုသပေးနိုင်ရန် မျက်စိကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

မျက်စိကုသမှုများကို အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သူ မျက်စိဝေဒနာရှင်များကို မျက်စိအထူးကုဆရာဝန်ကြီးများမှ ကျေးရွာများအထိ ကွင်းဆင်းပြီး မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အတွင်းတိမ်၊ ရေတိမ် စသည့်မျက်စိရောဂါများကို ခွဲစိတ်ကုသပေးလျက်ရှိပါကြောင်း။

ကျန်းမာရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မျက်မမြင်ကာကွယ်ကုသရေးလုပ်ငန်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) နှင့် အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို မျက်မမြင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာန မျက်မမြင်ကာကွယ်ရေးစီမံကိန်းဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဆေးရုံကြီးများအားလုံး ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သော ကာကွယ်ကုသရေးအဖွဲ့များကို မျက်စိရောဂါများ လျော့နည်းပပျောက်အောင် ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ် Dr.Kron gthoun Thimasam က အရှေ့တောင်အာရှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပေးပို့သော သဝဏ်လွှာအားဖတ်ကြားပြီး Action Plan for Avoidable Blindness Video ပညာပေးရုပ်သံဇာတ်လမ်းကို ပြသသည်။ ယင်းနောက် ကမ္ဘာ့

မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှုကြသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

ပြည်တွင်းသတင်းနှင့် ကြော်ငြာ

(၆၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကော်မီဒီ ရွေးချယ်ရေးစာမေးပွဲကျင်းပမည်

နေပြည်တော် အောက်တိုဘာ ၉
သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော တိပိဋကဓရ တိပိဋကကော်မီဒီ ရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုနှင့် သဘောရေးဖြေပွဲကို ၁၃၇၆ ခုနှစ် ပြာသိုလဆန်း ၈ ရက် တနင်္ဂနွေနေ့မှ ၁၃၇၆ ခုနှစ် တပို့တွဲလဆန်း ၁၀ ရက် ကြာသပတေးနေ့အထိ(၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ) ကျင်းပမည်ဖြစ်သည်။

ဝင်ရောက်ဖြေဆိုမည့် သံဃာတော်များသည် ၁၃၇၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်(၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်)နောက်ဆုံးထား၍ ဝင်ခွင့်တောင်းခံလွှာများကို (ဓာတ်ပုံနှစ်ပုံနှင့်အတူ)ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေစာမေးပွဲဌာနခွဲ (တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ)သို့ ပေးပို့ရန်ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးတင်သွင်းပြီးနောက် အကြောင်းမညီညွတ်၍ ပြန်ဆိုဖြေဆိုရန် ပျက်ကွက်ပါက ပျက်ကွက်သည့်အကြောင်းကို ၁၃၇၆ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်(၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်)နောက်ဆုံးထား၍ အကြောင်းကြားရန်ဖြစ်ကြောင်း၊ စာမေးပွဲအတွက် ပြဋ္ဌာန်းချက်များမှာ ယခင်နှစ်များကအတိုင်းဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရှိရသည်။ (သတင်းစဉ်)

(၂၆)ကြိမ်မြောက် မျက်စိဆရာဝန်ညီလာခံ ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၉
မြန်မာနိုင်ငံဆရာဝန်များအသင်း မျက်စိဆရာဝန်အဖွဲ့က ကြီးပွားကျင်းပမည့် (၂၆)ကြိမ်မြောက်မျက်စိဆရာဝန်များ ညီလာခံအခမ်းအနားကို နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ အင်းလျားကန်တိုက် (Inya Lake Hotel) ၌ ကျင်းပမည်ဖြစ်ကြောင်းနှင့် တက်ရောက်လိုသူများသည် အောက်တိုဘာ ၃ ရက်မှစ၍ ရန်ကုန်မျက်စိဆေးရုံကြီး၌ ရုံးချိန်အတွင်း လာရောက်စာရင်းပေးသွင်းနိုင်ပါကြောင်း မျက်စိဆရာဝန်အဖွဲ့မှ သိရှိရသည်။ (မျက်စိဆရာဝန်အဖွဲ့)

အရှေ့တောင်အာရှ ကနူးလှေလှော်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအသင်းပြည်ပထွက်ခွာ

ရန်ကုန် အောက်တိုဘာ ၉
အောက်တိုဘာ ၈ ရက်မှ ၁၂ ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ ကနူးလှေလှော်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်နှင့် အောက်တိုဘာ ၁၀ ရက်တွင် ကျင်းပမည့် အရှေ့တောင်အာရှ ကနူးလှေလှော်အဖွဲ့ချုပ် ကွန်ဂရက်သို့ တက်ရောက်မည့် အုပ်ချုပ်/နည်းပြအားကစားသမားများ စုစုပေါင်း

၂၀ တို့ ယနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားကြသည်။

အရှေ့တောင်အာရှ ကနူးလှေလှော်ပြိုင်ပွဲတွင် အိမ်ရှင်စင်ကာပူ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှားတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇွန်လ

တွင် ကျင်းပမည့် (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် Canocing၊ Kayak၊ Rowing နှင့် Tradetional Boat Race စသည့် အားကစားနည်းများ ထည့်သွင်းကျင်းပနိုင်စေရေး ပေါင်းစပ်ညှိနှိုင်းရန် ကွန်ဂရက်သို့ တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

ဆိုင်ကလုန်းမုန်တိုင်း ပိုမိုအားကောင်းလာနိုင်၊ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ခြင်းမရှိ

နေပြည်တော် အောက်တိုဘာ ၉
ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဟွဒ်ဟွဒ်” (Hud Hud)သည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံကိုကူးကျွန်း၏ အနောက်ဘက် မိုင် ၂၈၀ ခန့်နှင့် အိန္ဒိယနိုင်ငံ ဝိဇာကတပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ပိုမိုအားကောင်းလာနိုင်ပြီး အနောက်-အနောက်မြောက်

ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနေခြင်းမရှိသည့်အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလှန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာန ကြားမှဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ (မိုး/ဇလ)

FOUR ONE OH

SHIRTS
TROUSERS
JACKETS &
SUITS
FOR MEN

DISTRIBUTORS WANTED FOR MYANMAR

FOUR ONE OH. A Renowned brand of Designer Ready to Wear Garments for Men from the house of D&J, Italy and created in a State of the Art factory at Bangalore, India. Crafted from some of the finest fabrics available, every Outfit has a hint of Design and Trims which make it truly Unique. We invite Capable & Experienced Distributors to become a part of FOUR ONE OH & share its Success.

INTERESTED DISTRIBUTORS CAN MEET US AT:
INTEXPO BURMA (Indian Textile Exhibition)
on Wednesday 15th October & Thursday 16th October

VENUE:
The Ballroom - PARK ROYAL HOTEL, 33 Alan Pya Pagoda St, Yangon.
မြန် . မြူး . ရောင်း . ချလို့ သူများ ဆက် သွယ် နိုင် ပါ သည်။
Ph no: 01-394947
Email : kfplindia@gmail.com
Email : zinmarmyintsms@gmail.com



Welcoming the closer relationship between Thailand and Myanmar



General Prayut Chan-o-cha

Prime Minister of the Kingdom of Thailand makes his first official visit to The Republic of the Union of Myanmar October 9-10, 2014

ပြည်ထွင်းသတင်းနှင့် ကြော်ငြာ

ဇီးတောကျေးရွာမှ ဂန္ဓမာပန်းစိုက်ပျိုးသူများ အရောင်းအဝယ်သွက်၍ ဝင်ငွေကောင်း

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာ ပင်ခရိုင် ယင်းမာပင်မြို့နယ်နှင့် ခြောက်မိုင်ခန့်အကွာ ဇီးတော- အမေရေယာဉ်- အလောင်းတော် ကသာပလမ်းဘေးတွင် တည်ရှိသော ဇီးတောကျေးရွာလေး၌ အိမ်ခြေ ၁၂၂ အိမ်၊ အိမ်ထောင်စု ၁၃၆ စု၊ လူဦးရေ ၆၈၀ ခန့် နေထိုင်လျက်ရှိပြီး အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လယ်ယာ စိုက်ပျိုးရေးမြို့ရေးနှင့် ဥယျာဉ်ခြံစိုက် ပျိုးလျက်ရှိသည်။ အဆိုပါ ကျေးရွာ လေး သည် မြောက်ယမားချောင်းဘေး တွင်တည်ရှိသော လယ်ယာမြေပိုင် ဆိုင်သည့် တောင်သူများအနေဖြင့် ဝမ်း၊ ဂျုံ၊ ပြောင်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဝါ၊ ကြက်သွန် စသည့်သီးနှံများအပြင် ကွမ်းခြံ၊ ပန်းခြံများနှင့် ငရုတ်၊ အာလူး၊ ခရမ်းချဉ်၊ ခရမ်း စသည့် အမျိုးပေါင်း စုံလင်စွာ စိုက်ပျိုးလုပ်ကိုင်ပြီး ဒေသ အတွက် ဖူလုံရုံသာမက ထွက်ကုန် သီးနှံများကို အချိန်တိုအတွင်းရောင်းချ နိုင်သဖြင့် အဆင်ပြေဝင်ငွေကောင်း လျက်ရှိသည်။ ထိုအပြင် ဒေသတွင်းရှိ အလုပ်သမားများ အနေဖြင့်လည်း နေ့စဉ်ပုံမှန် အလုပ်အကိုင်များရရှိပြီး ဝင်ငွေများစွာရရှိ၍ ပျော်ရွှင်လျက် ရှိကြောင်းသိရသည်။

တောင်သူများသည် ပြင်ဦးလွင်မြို့ မှ ဂန္ဓမာပန်းမျိုးကို အလွယ်တကူ မှာယူပြီး မိမိတို့မြေနေရာလေး များတွင် တစ်ပိုင်တစ်နိုင်အဆင့်မှ စီးပွားဖြစ်အဆင့်သို့ ရောက်ရှိ အောင် ရိုးသားကြိုးစားစိုက်ပျိုးခဲ့ ကြသောကြောင့် အောင်မြင်ဖြစ် ထွန်းပြီး အဆင်ပြေ ဝင်ငွေကောင်း လျက်ရှိကြောင်း သိရသည်။ “ကျွန်မတို့က တောင်သူကြီးတွေ မဟုတ်ပါဘူး။ ဒါပေမယ့် မိမိတို့ပိုင်တဲ့ ဧကဝက်လောက်မြေမှာ ယခုဂန္ဓမာ ပန်းကို ၂၀၁၁ ခုနှစ်ကတည်းက စိုက် ပျိုးလာတာပါ။ အရင်က စမ်းပြီးစိုက် တွန်းက အခက်အခဲတွေကြုံတွေ့ခဲ့ ရပါတယ်။ ဈေးကွက်ကလည်း မတည့် ငြိမ်ဘူးပေါ့။ လူကြိုက်လည်းနည်း သေးတယ်။ အမြတ်မကျန်ခဲ့ပေမယ့် အနွဲ့မရှိခဲ့ဘူး။ ယခုတော့ ဒီဂန္ဓမာပန်း ကို လူကြိုက်များပြီး စိတ်ပါဝင်စား လာပါတယ်။ စိုက်ပျိုးပုံကတော့ သွင်းအားစုအနေဖြင့် အာမိတ်ဖျန်း ပေး ရပါတယ်။ လေးပေအကျယ်၊ အလျား ၃၀ ပေရှိသော ဘောင်တစ်ခု ပေါ်မှာ အပင်အရေအတွက် ၇၀၀ လောက်စိုက်ပျိုးနိုင်ပါတယ်။ ပန်းပင်တော့ ရှင်သန်လာသည့် အထိ နေ့စဉ် ရေချိုကို ရေအေးအေး နှစ်ကြိမ်ပိုက်နဲ့ ဖျန်းပေးရပါတယ်။



အခု ပန်းပင်အရေအတွက်အနေနဲ့ ၂၀၀၀၀ ကျော်လောက် စိုက်ပျိုးထား ပါတယ်။ အရင်းအနှီးကတော့ ကုန်ကျ မှု စုစုပေါင်းငွေကျပ် ၁၀ သိန်းလောက် ရှိပါတယ်။ အခုဆွတ်ခူးရောင်းချနေ ရပါပြီ။ ခန့်မှန်းအကျိုးအမြတ်အနေ နဲ့ ၁၅ သိန်းရမယ်လို့ မျှော်လင့်ပါ တယ်။ ရွာက တောင်သူတွေအနေနဲ့ ယခုအချိန်ထိ ပန်းစိုက်ပျိုးသူ ၅၀ လောက်ရှိလာပါပြီ။ ကေများများစိုက်လေ ပိုင်ရှင် အတွက် အဆင်ပြေတဲ့အပြင် ရွာမှအလုပ်သမားများအတွက်လည်း အလုပ်အကိုင်ရပြီး နေ့စဉ်ဝင်ငွေရတဲ့ ပန်းမျိုးဖြစ်ပါတယ်။ ကျွန်မကပန်းတွေထဲမှာ ဒီဂန္ဓမာ ပန်းကိုပဲ အဓိကဦးစားပေးစိုက်ခဲ့ ပါတယ်။ ယခုပန်းကို နှစ်စဉ် ဇွန်လမှာ စိုက်ပျိုးပါတယ်။ လေးလကြာလို့ရင် ပန်းတွေကို အသင့်ရောင်းချနိုင်ပါ တယ်။ အောင်မြင်ဖြစ်ထွန်းတဲ့

ပန်းတွေကို အနည်းဆုံး ၁၅ ရက် ကြာ ခူးဆွတ်ရောင်းချရပါတယ်။ ယင်းမာ ပင်မြို့မဈေးနှင့် ရင်ပေါင် တိုင်ဈေးတို့ကို ဖောက်သယ်ယူကာ ရွာမှ ပန်းရောင်းသူများက အနည်းဆုံး ငွေကျပ် ၁၀၀၀၀ ဖိုး ဝယ်ယူကြပါ တယ်။ အခုဆို ဖောက်သယ်ဝယ်ယူသူ များပြားနေပါတယ်။ သူတို့အတွက် လည်း တစ်နေ့တာဝင်ငွေအဖြစ် သုံးလေးငါးထောင်လောက်ရကြလို့ ဝမ်းသာပီတိဖြစ်မိပါတယ်။ မိမိ အတွက်သာ အကျိုးဖြစ်ထွန်းရုံမကဘဲ အလုပ်သမားများအတွက်ပါ အကျိုး စီးပွားဖြစ်တဲ့အတွက် မိမိတို့ဒေသ တွင်သာမက ရာသီဥတုကောင်းမွန်ပြီး ရေအေးရရှိနိုင်တဲ့ ဒေသများမှာ စိုက်ပျိုးသင့်ပါတယ်”ဟု ဇီးတော ကျေးရွာမှ ဂန္ဓမာပန်း စတင်စိုက်ပျိုး ခဲ့သူ ဒေါ်ပေါမြေက ပြောသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

ကသာမြို့အကျဉ်းထောင်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့ရှိ အကျဉ်းထောင်မှ အကျဉ်း သား ၁၀ ဦး၊ အကျဉ်းသူ နှစ်ဦး စုစုပေါင်း ၁၂ ဦးကို အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က လွတ်ငြိမ်းချမ်းခွင့်ပြုပေးလိုက်ကြောင်း သတင်း ရရှိသည်။

ဌေးအိုး(ကသာ)

ပြည်မြို့အကျဉ်းထောင်

ပဲခူးတိုင်းဒေသကြီး ပြည်အကျဉ်းထောင်တွင် ပြစ်မှုမျိုးစုံနှင့် ပြစ်ဒဏ်ကျခံရသူ များအနက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား ၁၈ ဦးကို အောက်တိုဘာ ၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာသူများမှာ အမျိုးသား ၁၇ ဦး နှင့် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရသည်။

မင်းလွင်(ပြည်)

မြင်းခြံမြို့အကျဉ်းထောင်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အကျဉ်းဦးစီးဌာန လက်အောက်ရှိ အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/အကျဉ်းသူ များကို အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲမှ စတင်၍ စိစစ်လွတ်ငြိမ်းခွင့်ရာ ပြစ်ဒဏ်ကို အနည်းဆုံးတစ်နှစ်နှင့်အထက်ကျခံပြီး၍ ပြစ်ဒဏ်မှ လွတ်မြောက်ရန် ခြောက်လသာကျန်ရှိသော အမျိုးသားအကျဉ်းသား ၆၁ ဦးနှင့် အမျိုးသမီး အကျဉ်းသူ ၁၆ စုစုပေါင်း ၇၇ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပေးခဲ့သည်။ ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာသို့ မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့် သင်းအောင်၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အကျဉ်းဦးစီးဌာန မှ တာဝန်ရှိသူများလာရောက်ကြည့်ရှု၍ ကောင်းမွန်စွာနေထိုင်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

စော်မင်းနိုင်(မြင်းခြံ)



လူကုန်ကူးမှုတိုက်ဖျက်ရေး နှိပ်စွဲပါဝင်ကူညီပေး

ဆေးရုံသုံးပစ္စည်း ပြုစုကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၉ ဆေးရုံသုံးပစ္စည်းနှင့် ဆေးဘက် ဆိုင်ရာပြုစု(မြန်မာ)ကို အောက်တိုဘာ ၉ရက် မှ ၁၁ရက်အထိ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ရန်ကုန် မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ပြည်ထွင်းပြည်ပ ဆေးကုမ္ပဏီများက ပြခန်းများ ခင်းကျင်းပြသ ဖွင့်လှစ်ရောင်းချသွား မည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာ ရောက် ကြည့်ရှုလေ့လာဝယ်ယူနိုင် ကြောင်း သိရသည်။

တရုတ်ပြည်လေ့လာရေးခရီး အထက်မြန်မာပြည် သတင်းစာဆရာများ သွားရောက်မည်

ကောလင်း အောက်တိုဘာ ၉ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း၏ ဖိတ်ကြားချက်အရ အထက် မြန်မာပြည်သတင်းစာဆရာများ အသင်းဥက္ကဋ္ဌ ဦးဌေး အောင်၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ညို(မြန်မာ့အသင်း) နှင့် အဖွဲ့ဝင် ၁၀ ဦးတို့ကို အောက်တိုဘာလ တတိယပတ်မှ စတင်၍ တက်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံတို့အကြား ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်ရေး လေ့လာရေး ခရီး ထွက်ခွာမည်ဖြစ်သည်။ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း၊ မြန်မာ ကိုယ်စားလှယ်ရုံးသည် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်မှု ပိုမိုခိုင်မြဲတိုးတက်စေရေးအတွက်လည်းကောင်း၊ နှစ်နိုင်ငံ အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ယဉ်ကျေးမှုစသည့်ကဏ္ဍများ ပူးပေါင်းဖလှယ်မှုများ ဆောင် ရွက်နိုင်ရေး အထောက်အကူပြုနိုင်ရန်အတွက် လည်းကောင်း ဖွင့်လှစ်ထားရှိခြင်းဖြစ်သည်။ ယင်းခရီးစဉ်သည် အထက်မြန်မာပြည် သတင်းစာဆရာ များအသင်း၏ ပထမဆုံးအကြိမ် လေ့လာရေးခရီးစဉ်ဖြစ် ကြောင်း သိရသည်။

အောင်ကျော်စိုး (iprd)

(၆၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော် ဖြစ်မြောက်ရေးကော်မတီ (၆၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာ မနောပွဲတော်ကို ၂၀၁၅ခုနှစ် ဇန်နဝါရီ ၅ရက်မှ ၁၁ရက်အထိ ခုနစ်ရက်တိုင်တိုင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ ကချင်ရိုးရာ မနောကွင်း၌ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ပြည်ထောင်စု တိုင်းရင်းသား သွေးချင်းများ အတူယှဉ်တွဲပါဝင်ဆင်နွှဲကြပါရန် ဖိတ်ခေါ်အပ် ပါသည်။ မနောပွဲတော်ဖြစ်မြောက်ရေးကော်မတီ မြစ်ကြီးနားမြို့

တတိယအကြိမ် ပရိဝါသ်ဆောက်တည်ပွဲ ကုန်းနီကြယ် မြေပလ္လင်တောရ (တောင်ပုလုတိုက်ခွဲ) သလုံးသွေးကျေးရွာ၊ ချောက်မြို့နယ်၊ မကွေးတိုင်းဒေသကြီး ပရိဝါသ်ဆောက် တည်လှုံသောအရှင်သူမြတ်များဘုရား အထက်ပါတောရတိုင် နှစ်စဉ်ကျင်းပဖြစ်သော ၁၃၇၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၂ ရက်မှ နတ်တော်လဆန်း ၈ ရက်အထိ (၈-၁၁-၂၀၁၄ရက်မှ ၂၉-၁၁-၂၀၁၄ရက်) ဝိနည်းတော်နှင့်အညီ ပရိဝါသ်ဆောက် တည်ပွဲရှိပါမည် အရှင်ဘုရား။ ဆက်သွယ်ရန် ဦးသုမန ဖုန်း-၀၉-၃၃၀၀၅၃၃၆ ဦးပညာသီရိ ဖုန်း-၀၉-၄၀၁၅၆၂၆၅၆ ဦးနိုင်ထွန်း ဖုန်း-၀၉-၅၁၈၄၅၈၀

အမည်ဖြည့်စွက်ခြင်း ဦးသောင်းရွှေ၏သား အထက်(၃)၊ လားရှိုး၊ တက္ကသိုလ်ဝင်တန်း (B)တွင် ပညာသင်ကြားနေသော မောင်မိုးမြင့် သူအား မောင်မိုးမြင့်သူ (ခ) မောင်မိုး ကျော်သူဟု အမည်ဖြည့်စွက်ခေါ်ပါရန်။ မိုးမြင့်သူ(ခ)မိုးကျော်သူ

အမည်ပြောင်း ဦးဝင်းဗိုလ်၏သား ဟင်္သာတမြို့ ကြယ် တံခွန် ကိုယ်ပိုင်အထက်တန်းကျောင်း နဝမတန်း(B) မှ မောင်မင်းခန့်ဦးလ်၏ အမည်မှန်မှာ မောင်ခန့်ဘုဏ်းပြည့်ဟု ပြောင်းလဲခေါ်ပါရန်။ မောင်ခန့်ဘုဏ်းပြည့်

ဒုတိယအကြိမ် ရွှေမြင့်မိုရ် သက်ကြီးပူဇော်ပွဲနှင့် ဝါကျွတ်နိဗ္ဗာန်ဈေးပွဲတော် (၁၁-၁၀-၂၀၁၄) တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁)ကျောင်းတိုက်၊ ပါရမီလမ်း၊ (၅)ရပ်ကွက်၊ ရွှေမြင့်မိုရ် မိုးကုတ်ပိဿနာတွင် ဝါတွင်း(၃)လအတွင်း တရားအားထုတ်ခဲ့ကြသော (၇၅)နှစ်နှင့်အထက် ယောဂီအဘိုး၊ အဘွား (၆၀) တို့အား သက်ကြီးပူဇော်ပွဲနှင့် ရွှေမြင့်မိုရ်ယောဂီတို့၏ ဝါကျွတ်နိဗ္ဗာန်ဈေးပွဲတော်ကို ၁၁-၁၀-၂၀၁၄ရက် (စနေနေ့) နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ရွှေမြင့်မိုရ် ယောဂီအပေါင်းကြွရောက်ကြပါရန် လေးစားချစ်ခင်စွာ ဖိတ်ကြားအပ်ပါသည်။ ရွှေမြင့်မိုရ်အကျိုးဆောင်အဖွဲ့ ဖုန်း-၀၉-၅၀၅၀၀၀၀

လူပျောက်ကြော်ငြာ မြင်းခြံမြို့နယ်၊ ထနောင်းတိုင်းကျေးရွာအုပ်စု၊ ရွာသာကုန်းကျေးရွာမှ မောင်အောင်အောင်ဦး(၁၀) ဦးစောထွန်းနိုင် အသက်(၁၆)နှစ်နှင့် မောင်ထက် ပိုင်ဦး(၁၀)ကျားကောင်း (၁၁)ဦးလှမြိုင် အသက် (၁၄)နှစ်တို့ နှစ်ဦးသည် ၂၅-၉-၂၀၁၄ ရက်က နေအိမ်မှ ကျောင်းသို့ထွက်ခွာသွားခဲ့ပြီး ယနေ့ အချိန်အထိ ပျောက်ဆုံးနေပါသဖြင့် ကျေးဇူး မြှူ၍ တွေ့ရှိသူများအောက်ဖော်ပြပါ မိသားစု ဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြား ပေးပါရန်။ ဖုန်း- ၀၉-၄၀၁၆၈၁၉၅၊ ၀၉- ၃၃၇၄၂၈၀၁၊ ၀၉-၃၃၄၀၉၈၃၆၊ သတင်းပေး သူအား ကျေးဇူးအပ်ပါမည်။ ဦးလှမြိုင် (ရွာသာကုန်းကျေးရွာ၊ မြင်းခြံမြို့နယ်)

ဖောင်းကြွပျောက် လျှောက်ထားခြင်း ယာဉ်အမှတ် ၄၈/၁၂၀၃ (4B/1203)၏ ဖောင်းကြွပေါက်ပြားပျောက်ဆုံး၍ ထုတ်ပေးရန်လျှောက်ထား လာပါသဖြင့် ယခင်ဖောင်းကြွပေါက်ပြား ပျက်ပြယ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ကညန၊ ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း ယာဉ်အမှတ် ၂၂၀/၆၇၅၁၇ အမည်ပေါက် ဦးအောင်စိုးမိုး ၁၄/၂၂၀၃၄(နိုင်)၁၀၀၉၁၆၈(ကမ-၃) ပျောက်ဆုံး၍ မိတ္တူလျှောက်ထားလာပါသည်။ ကန့်ကွက်လို့ပါက နိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာပါသည့်ရက်မှ ၁၅ရက် အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး(မအူပင်)၊ (မအူပင်မြို့)

သီတင်းကျွတ်လပြည့်နေ့ သန်လျင်ကျိုက်ခေါက်စေတီ၌ စည်ကား

ရန်ကုန် အောက်တိုဘာ ၉

ရန်ကုန် (တောင်ပိုင်းခရိုင်) သန်လျင်မြို့ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက် စေတီတော်မြတ်၏ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)ကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက စေတီတော်ရှင်ပြင် သုဒ္ဓိယုဝတန်ဆောင်း၌ ကျင်းပရာ (၁၈) ကြိမ်မြောက် ဆရာတော်ကြီး များအား ဝါကျွတ်ပူဇော်ကန်တော့ပွဲ တွင် စေတီတော်ဩဝါဒါစရိယ ဓမ္မပါလ ဆရာတော်ကြီးများထံမှ ကိုးပါး သီလခံယူ ဆောက်တည်ကြပြီး ဂေါပကအဖွဲ့ဝင်များ ဦးမြတ်စိုးနှင့် အဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပခဲ့သည်။



သန်လျင်မြို့ သမိုင်းဝင် ဆံတော် ရှင် ကျိုက်ခေါက်စေတီ၌ သီတင်းကျွတ်

လပြည့်နေ့တွင် ဆီမီး၊ ပန်း၊ ရေချမ်း ဆက်ကပ်လှူဒါန်းသူများ၊ စတုဒိသာ

ကျွေးမွေးလှူဒါန်းပွဲများ၊ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားသိုက်မြိုက်

လှက်ရှိကြောင်း သိရသည်။ သန်းဝင်း(သန်လျင်)

သုံးခွမြို့၌ အရက်ဆွမ်းများလောင်းလှူ

သုံးခွ အောက်တိုဘာ ၉

ရန်ကုန် တောင်ပိုင်းခရိုင် သုံးခွမြို့တွင် သီတင်းသုံးလှက်ရှိသော သံဃာ တော်များ အရက်ဆွမ်းဟင်းအဆင်ပြေစေရန် ခုနစ်နေ့ မဟာသံဃိကသံဃာဒါန အရက်ဆွမ်းလောင်းအသင်းဓမ္မာရုံများကို မြန်မာသက္ကရာဇ် ၁၂၉၂ ခုနှစ်မှစ၍ ဖွဲ့စည်းတည်ထောင်ကာ နှစ်စဉ် အစဉ်အလာမပြတ် အရက်ဆွမ်းများ လောင်းလှူလာသည်မှာ ယခုနှစ်ဆိုလျှင် ၈၄ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ သုံးခွမြို့တွင် အရက်ဆွမ်းလောင်းအသင်းဓမ္မာရုံများကို(တနင်္ဂနွေမှ စနေ အထိ) (၁၊ ၂၊ ၄၊ ၆၊ ၁၂၊ ၉၊ ၅)ရက်ကွက်များတွင် ဖွဲ့စည်းတည်ထောင်ကာ နေ့စဉ်အလိုက် တစ်နှစ်ပတ်လုံး လောင်းလှူလျက်ရှိသည်။ သုံးခွမြို့ပေါ်တွင် ဘုန်းတော်ကြီးကျောင်း ၃၄ ကျောင်း၌ သံဃာတော်ပေါင်း ၄၀၀ကျော် သီတင်းသုံးလှက်ရှိပြီး သာသနာရေးတာဝန်များကို ထမ်းဆောင် လျက်ရှိသည်။ ခုနစ်နေ့ အရက်ဆွမ်းလောင်းအသင်း တစ်သင်းချင်းစီအား တိုက်ရိုက်ဖြစ်စေ၊ ခုနစ်နေ့အသင်းအားလုံးသို့ဖြစ်စေ လှူဒါန်းလိုပါက ခုနစ်နေ့ အသင်းကြီး ငွေပင်ငွေရင်းစုဆောင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း ၀၅၆၄၀၀၈၁၊ ဥက္ကဋ္ဌ ဦးဆိုင်ကျင် ၀၉-၄၂၀၀၅၃၈၃၄၊ အတွင်းရေးမှူး ဦးအုန်းခင် ၀၉-၄၁၆၀၀၈၃၄၊ ဘဏ္ဍာရေးမှူး ဦးသိန်းအောင် ၀၅၆၄၀၀၀၃ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

ကိုကျော်(သုံးခွ)

ဥက္ကဋ္ဌရသီရိမြို့၌ ဆွမ်းဆန်တော်လောင်းလှူ

နေပြည်တော် အောက်တိုဘာ ၉

နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်တွင် (၂၁) ကြိမ်မြောက် ရပ်ကွက်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲကို အောက်တိုဘာ ၆ ရက် မွန်းလွဲ ၁ နာရီက အဆိုပါရပ်ကွက်ရှိ စွယ်တော်(၁) လမ်းတွင် ကျင်းပရာ ဘုန်းတော်ကြီးကျောင်း(၁၉)ကျောင်းမှ သံဃာတော် ၁၆၈ ပါးနှင့် သီလရှင် ၂၆ ပါး စုစုပေါင်း ၂၉၄ ပါးတို့အား ရွှေနံ့သာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက စုပေါင်းဆွမ်းဆန်တော် လောင်းလှူခဲ့ကြောင်း သိရသည်။

(၄၀၆)

မော်လမြိုင်ကျွန်းတွင် မုခ်ဦးနှင့် အုတ်နတ်လမ်းဖွင့်

မော်လမြိုင် အောက်တိုဘာ ၉

မော်လမြိုင်ကျွန်းမြို့ ဘုရားကြီးတိုက် မဟာစည်ပရိယတ္တိစာသင်တိုက်မုခ်ဦး နှင့်အုတ်နတ်လမ်းဖွင့်ပွဲကို အောက်တိုဘာ ၈ ရက် နံနက် ၈နာရီက ဘုရားကြီး တိုက် မဟာစည်ပရိယတ္တိစာသင်တိုက် မုခ်ဦးရွှေ၌ ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုလွင်က မုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အလှူရှင် မိသားစုများက ဘုရားကြီးတိုက်မဟာစည်ပရိယတ္တိစာသင်တိုက်၌ သီတင်းသုံး နေထိုင်သော ဆရာတော် ဘဒ္ဒန္တကဝိနန္ဒကို သိက္ခာထပ်မံလာ ကျင်းပခြင်းနှင့် သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မော်ကျွန်းမြင့်အောင်

ရှေးဟောင်းမိုးကောင်းဆုတောင်းပြည့်စေတီတော် ပြန်လည်ပြုပြင်ရန် အလှူရှင်လိုအပ်နေ

နေပြည်တော် အောက်တိုဘာ ၉

သက်တမ်းနှစ် ၂၀၀ ကျော်ရှိပြီ ဖြစ်သော နေပြည်တော်ကောင်စီ နယ်မြေ တပ်ကုန်းမြို့နယ် ရွှေမြို့၊ ကျေးရွာအုပ်စု အနောက်တောင် ဘက်၌ တည်ထားကိုးကွယ်ထားသည့် မိုးကောင်း ဆုတောင်းပြည့်စေတီ တော်ကြီး အသစ်ပြန်လည်ပြုပြင်ရန် အလှူရှင်လိုအပ်လျက်ရှိကြောင်း သိရ သည်။ ရှေးဟောင်းစေတီတော် တစ်ဆူ ဖြစ်သည့် အဆိုပါ မိုးကောင်းစေတီကို နောင်လာ နောက်သားများ ဖူးမြော် ကြည့်ညိနိုင်းရန် ဒေသခံများနှင့် အလှူရှင်များ စုပေါင်း၍ အဆက် ဆက်ပိုင်းဝန်းပြုပြင်၍ ကိုးကွယ်လာ ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း သိရသည်။

“ဒီ မိုးကောင်းဆုတောင်းပြည့် စေတီတော်ကြီးက ရှေးဟောင်း စေတီတော်ကြီးတစ်ဆူ ဖြစ်ပါတယ်။ မှတ်တမ်းအထောက်အထား မတွေ့ရ တော့ သက်တမ်းကိုတော့ အတိအကျ မသိရတော့ဘူး။ သို့သော်လည်း နှစ်ပေါင်း ၂၀၀ ကျော် ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ရွှေမြို့ကျေးရွာ အပါအဝင်အနီးဝန်းကျင် ကျေးရွာ တွေကလည်း ဒီစေတီတော်ကြီးကို ကိုးကွယ်တာများကြပါတယ်။ ဘိုးဘွား တွေ အဆက်ဆက်ကတည်းက ပြုပြင် ကိုးကွယ်လာကြတယ်လို့ သိရတယ်။ စေတီတော်ကြီးက တန်ခိုးလည်းကြီး ပါတယ်။ ရောင်ခြည်တော်တွေ ကွန်မြူးတာ တွေ မြင်ကြရတယ်” ဟု ရွှေမြို့ကြီးဂိုဏ်းထောက်ကျောင်း

ဆရာတော်သဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တ ဉာဏိဿရိယက မိန့်ကြားသည်။ အဆိုပါ စေတီတော်ကြီးသည် လွန်ခဲ့သည့် ရှစ်နှစ်ခန့်က ရာသီဥတု ဒဏ်ကြောင့် ယခင်ပြုပြင်ထားသည့် အနေအထားများ စေတီတော်ကြီး၏ လုံးပတ်မှ အားလုံးကွာကျ ပျက်စီး သွားခဲ့ကြောင်း၊ အထက်ထီးတော် မှာလည်း ယိုင်လဲလျက်ရှိသောကြောင့် ပြန်လည်ပြုပြင်ရန်လိုအပ်နေကြောင်း သိရသည်။ “အချိန်ကာလ ကြာမြင့်လာတာ နဲ့အမျှ ရာသီဥတုဒဏ်ကြောင့် ပျက်စီးတယ်လို့ ယူဆပါတယ်။ ဒီ အတိုင်းပဲ ကိုးကွယ်လာတာ ရှစ်နှစ် လောက်ရှိပါပြီ။ စေတီတော်ကြီးကို အောက်ခြေ ပန်းတည့်ခုံကနေ အထက်ထီးတော်အထိ ပြုပြင်ရမယ်

ဆိုတော့ ဘုန်းဘုန်းတို့အနေနဲ့ ငွေကြေး အင်အားက မတတ်နိုင် ဘူးဖြစ်နေတယ်။ ဒါကြောင့် လှူဒါန်း နိုင်မယ့်အလှူရှင် လိုအပ်နေပါ တယ်” ဟု ဆရာတော်က ဆက်လက် ပြောကြားသည်။ မိုးကောင်း ဆုတောင်းပြည့် စေတီတော်မြတ်ကြီး နောင်လာ နောက်သားများ ဆက်လက် သပွယ်စွာ ဖူးမြော်နိုင်ရန်အတွက် ပြန်လည်ပြုပြင်ရန် သာသနာ့အနွယ် ဝင် အလှူရှင်လိုအပ်နေကြောင်း၊ လှူဒါန်းမည်ဆိုပါက ဖုန်း-၀၉-၂၅၀၆၉၀၀၅၅ နှင့် ၀၉-၄၂၈၁၂ ၆၈၇၀ သို့ ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သိရသည်။

မောင်လွင် (တပ်ကုန်း)

ကျွန်းမာရေးဝန်ကြီးဌာန
ကျွန်းမာရေးဦးစီးဌာန
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းမာရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ကျွန်းမာရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးကျွန်းမာရေးဦးစီးဌာန လက်အောက်ရှိ ဆေးရုံ/ ကျန်းမာရေးဌာန အဆောက်အအုံများတည်ဆောက်ရန်အတွက် တိုင်းရင်းသားဆောက်လုပ်ရေးကုမ္ပဏီများထံမှ အိတ်ဖွင့်တင်ဒါခေါ်ယူအပ်ပါသည်။

၂။ တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် - ၁၃-၁၀-၂၀၁၄ ရက်
 တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၄-၁၀-၂၀၁၄ ရက် (ညနေ ၄ နာရီ)

၃။ အသေးစိတ်သိရှိလိုပါက အောက်ပါလိပ်စာတွင် ရုံးချိန်အတွင်း လာရောက်စုံစမ်းနိုင်ပါသည်။
 တိုင်းဒေသကြီးကျွန်းမာရေးဦးစီးဌာနမှူးရုံး
 စစ်ကိုင်းတိုင်းဒေသကြီး-မုံရွာမြို့
 ဖုန်း-၀၇၁-၂၂၆၁၅၊ ၀၇၁-၂၂၇၁၅

အမှတ်(၂) သတ္တုတွင်းလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ပြည်နယ်/တိုင်းဒေသကြီးများရှိ စီမံကိန်းရုံးများတွင် အသုံးပြုရန်လိုအပ်သော အောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများကို (သက်ဆိုင်ရာဒေသ ရုံးခေါင်းအရာကတစ်ဆင့်) မြန်မာ့စွယ်စုံဖြင့် ဝယ်ယူလိုပါသည်။
 Transformer Oil (Shell Diala Oil) အထွေထွေလုပ်ငန်းသုံးပစ္စည်း၊ Printer/Copier/ Computer ဆက်စက်ပစ္စည်းများ၊ သတ္တုထည့်အိတ်ခွံ၊ ဆေးနှင့်ဆေးဝါးပစ္စည်းနှင့် စည်ရိပ်သာ သုံးပစ္စည်းများ

၂။ တင်ဒါပုံစံထုတ်ပေးမည့်ရက် - ၁၃-၁၀-၂၀၁၄ ရက်
 ၃။ တင်ဒါပိတ်မည့်ရက် - ၃၀-၁၀-၂၀၁၄ ရက်
 ၄။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါလိပ်စာတွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူရောင်းချရေးဌာနခွဲ
 အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ သတ္တုတွင်းဝန်ကြီးဌာန
 နေပြည်တော်၊ ဖုန်း-၀၆၇-၄၀၉၂၉၁

ပြန်ကြားရေးဝန်ကြီးဌာန
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(နေပြည်တော်၊ တပ်ကုန်း)ရှိ
လေအေးပေးစက်များပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (နေပြည်တော်၊ တပ်ကုန်း)ရှိ အောက်ဖော်ပြပါလေအေးပေးစက်များပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါများကို ပြည်တွင်းသုံးငွေ(ကျပ်)ဖြင့် တင်သွင်း ကြရန် စိတ်ဝင်ပါသည်။
 (က) Studio Complex ရှိ လေအေးပေးစက်များ
 (ခ) Radio Transmitter Complex ရှိ လေအေးပေးစက်များ
 (ဂ) Padauk Myay Radio Transmitter Complex ရှိ လေအေးပေးစက်များ

၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၈-၁၀-၂၀၁၄ ရက်မှ ၂၂-၁၀-၂၀၁၄ ရက်အထိ နေ့စဉ် နံနက် ၉:၃၀နာရီမှ ညနေ ၄:၃၀နာရီအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ နေပြည်တော်(တပ်ကုန်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါများကို ၂၂-၁၀-၂၀၁၄ ရက် နံနက် ၉:၃၀ နာရီမှ ညနေ ၄:၃၀နာရီအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ နေပြည်တော်(တပ်ကုန်း)ရှိ တင်ဒါ အဖွဲ့ဝင်များ ရှေ့မှောက်တွင် လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။ သတ်မှတ်ချိန် ကာလထက်ကျော်လွန်သောတင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၄။ အိတ်ဖွင့်တင်ဒါပုံစံစည်းကမ်းချက်များ၊ စက်ပစ္စည်းစာရင်းနှင့် အသေးစိတ် အချက်အလက်များကို အောက်ပါလိပ်စာတွင် စုံစမ်းထုတ်ယူနိုင်ပါသည်။

စက်ပစ္စည်းများဝယ်ယူရေးကော်မတီ
 မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နေပြည်တော်
 ပြန်ကြားရေးဝန်ကြီးဌာန
 ဖုန်း-၀၆၇-၇၉၄၈၁၀၆၇-၇၉၁၃၅၀၆၇-၇၉၄၁၁

ဖခင်
အမည်မှန်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ အထက(၂) တက္ကသိုလ်ဝင်တန်း(D)မှ မယုန်းရတီထွန်း၏ ဖခင်အမည်မှန်မှာ ဦးတင် ထွန်းအောင် ၉/ကပတ(နိုင်)၀၁၃၂၁၆ဖြစ်ပါသည်။ ဦးတင်ထွန်းအောင်

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံး
ပုသိမ်မြို့
အိတ်ပိတ်တင်ဒါခေါ်ယူခြင်း

၁။ ဧရာဝတီတိုင်းဒေသကြီး၊ လွှတ်တော်ရုံးသည် အောက်ဖော်ပြပါ ပစ္စည်းအမျိုးအစားများ ကို ဝယ်ယူမည်ဖြစ်၍ အိတ်ပိတ်တင်ဒါခေါ်ယူခြင်းဖြစ်ပါသည်။

စဉ်	ပစ္စည်းအမျိုးအစား	အရေအတွက်
(က)	အရာရှိစားပွဲ	၇ လုံး
(ခ)	ဌာနခွဲစာရေးကြီးစားပွဲ	၂ လုံး
(ဂ)	အကြီးတန်းစာရေးစားပွဲ	၇ လုံး
(ဃ)	အငယ်တန်းစာရေးစားပွဲ	၁၄ လုံး
(င)	လက်တင်ပါကုလားထိုင်	၉ လုံး
(စ)	လက်တင်မပါကုလားထိုင်	၂၁ လုံး
(ဆ)	စာတင်စင်	၄၀ လုံး
(ဇ)	ကွန်ပျူတာတင်စင်	၁၄ လုံး
(ဈ)	သံစီရို(Standard)	၂၆ လုံး
(ည)	Computer	၃ စုံ
(ဋ)	Lap-Top Computer	၂ လုံး
(ဌ)	U.P.S	၁ လုံး
(ဍ)	Printer	၃ လုံး

၂။ စက်ပိုင်းဆိုင်ရာ ပစ္စည်းအမျိုးအစားများနှင့်စပ်လျဉ်း၍ အသုံးပြုမည့်ပစ္စည်းများ၏ အသေးစိတ်အချက်အလက်ဖော်ပြပါရှိရမည်ဖြစ်ပြီး ၁၄-၁၀-၂၀၁၄ ရက် နံနက် ၉:၃၀နာရီ မှစ၍ အသေးစိတ်အချက်အလက်ဖော်ပြပါရှိရမည်ဖြစ်ပြီး တင်ဒါခေါ်ယူမည့်အဖွဲ့ထံ သတင်းပို့ရန်နှင့် နံနက် ၁၀:၀၀ နာရီတွင် တင်ဒါခေါ်ယူရေးအဖွဲ့ထံ ကိုယ်တိုင်တင်ပြ၍ တင်ဒါဖွင့်ဖောက်ပြီး တင်ဒါအောင်မြင်သူကို ကြေညာသွားမည်ဖြစ်ပါသည်။ (တင်ဒါပိတ်ရက်နှင့် သတ်မှတ်ချိန်ထက်နောက်ကျ၊ ကျော်လွန်ရောက်ရှိလာသော တင်ဒါ များအား လက်ခံစဉ်းစားမည်မဟုတ်ပါ။)

၃။ အသေးစိတ်သိရှိလိုပါက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး၊ တင်ဒါခေါ်ယူရေးအဖွဲ့၊ ဖုန်း-၀၄၂-၂၃၆၃၈၊ ၀၄၂-၂၃၇၁၅ တို့သို့ ရုံးချိန်အတွင်း ဆက်လက်စုံစမ်းနိုင်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်
 တင်ဒါခေါ်ယူရေးအဖွဲ့

ပြည်တွင်းသတင်းနှင့် ကြော်ငြာ

မူဆင်းသတင်းများ

အရက်မူးလာသည့်မောင်ဖြစ်သူနှင့် စကားများရာမှ လူသတ်မှုဖြစ်ပွား

အုတ်တွင်း အောက်တိုဘာ ၉

အရက်မူးလာပြီး အိမ်ကိုပြန်လာသည့် မောင်ဖြစ်သူက အစ်မကို ဟင်းမကောင်းရကောင်းလားဟုဆိုကာ လည်ပင်းညှစ်ပြီး မောင်းချခန်းနှင့် ထိုးမည်လုပ်ရာ မောင်နှမချင်းလုံးထွေးသတ်ပတ်ရင်း မောင်ဖြစ်သူမှာ ဓားဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သော အမှုတစ်ခု အောက်တိုဘာ ၆ ရက် နံနက် ၁ နာရီခွဲက ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ကြွယ်ဝကျေးရွာအုပ်စု နယ်လိနီကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းကျေးရွာနေ ထွန်းထွန်းနိုင် (၂၅ နှစ်)ဆိုသူသည် အခင်းဖြစ်ချိန်တွင် အရက်မူးကာ နေအိမ်ကိုပြန်ရောက်လာခဲ့ပြီး အစ်မဖြစ်သူ မမူ(၃၂နှစ်) နှင့် မစာညှိအားဆဲဆို၍ “ဘာဟင်းချက်လဲ”ဟုမေးရာ မမူက ကန်စွန်းရွက် ကြော်ထားကြောင်းပြောစဉ် ဟင်းမကောင်းသဖြင့် အစ်မဖြစ်သူကို “နင်တို့ ဘာမှ အသုံးမကျဘူး” ဟုဆိုကာ လည်ပင်းညှစ်ပြီး ခါးတွင်အသင့်ပါလာသော ဓားဒဏ်ရာများဖြင့် မောင်နှမချင်းဖြင့် သတ်ပစ်မယ်ဟု ပြောဆို ချိန်တွင် နှစ်ဦးသားလုံးထွေးကာ မောင်းချခန်းကို လူယူရင်း ထွန်းထွန်းနိုင် သည် ဒဏ်ရာများရရှိကာ နေအိမ်လှေကားအတက်အဆင်းတွင် လဲကျ သေဆုံးသွားခဲ့၍ မမူ (၃၂ နှစ်)ကို အုတ်တွင်းမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ဆင်ပေါင်ဝဲတွင် ဓားထိုးမှုဖြစ်ပွား

ဆင်ပေါင်ဝဲ အောက်တိုဘာ ၉

ဆင်ပေါင်ဝဲမြို့နယ် ကြာအင်းကျေးရွာနေ မလင်မာဌေးသည် အောက်တို ဘာ ၅ ရက် နံနက် ၁၁ နာရီက မြစ်အတွင်းရေချိုးပြီး နေအိမ်သို့ပြန်လာ ခဲ့စဉ် နေအိမ်အနီးအရောက် ဖခင်ဖြစ်သူ ဦးကြည်ဝင်း (၅၂နှစ်)သည် လမ်းပေါ်သို့ ပြေးထွက်လာကာ လမ်းယာဘက်ဘေး လဲကျသွားခဲ့သဖြင့် သွားရောက်ပြီးပွေ့ထူကြည့်ခဲ့ကြောင်း၊ ဖခင်ဖြစ်သူ၏ ဝဲဘက်နံရံနဲ့ တစ်လက်မ ခန့်တွင် ထိုးသွင်းဒဏ်ရာဖြင့် သွေးထွက်နေသည်ကို တွေ့ရပြီး အိမ်နီးချင်းနေ မစမ်းစမ်းဝေအား ယခင်နေက ကလေးများကို ဆူပူရိုက်နှက်ခြင်း၊ မွေးများကို ရိုက်နှက်နေခြင်းကြောင့် အိပ်ရေးပျက်ကြောင်း သွားရောက်ပြောကြားသည် ကို မကျေနပ်သဖြင့် မစမ်းစမ်းဝေက အရိုးအသွား ၁၀ လက်မခန့်ရှိ စတီးဓား ဖြင့်ထိုးခဲ့ကြောင်း ပြောပြသိရှိရသဖြင့် မစမ်းစမ်းဝေကို အရေးယူပေးရန် မလင်မာဌေးက တိုင်တန်းသဖြင့် ဆင်ပေါင်ဝဲမြို့နယ် မြို့မရဲစခန်းက အမှုဖွင့် ထားကြောင်း သိရသည်။

မိုင်းပေါက်ကွဲပြီး ကားမီးလောင်

မောက်မယ် အောက်တိုဘာ ၉

ရမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ် ဟိုနမ့် ကျေးရွာအုပ်စု ထိဟိန္ဒီကျေးရွာမှ ဟိုနမ့်ကျေးရွာသို့လာရာ နမ့်ယမ်းကျေးရွာ၏ တောင်ဘက် တစ်မိုင် လေးဖာလုံခန့်အကွာတွင် အောက်တိုဘာ ၆ ရက် နံနက် ၈ နာရီခွဲက ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပြီး ယာဉ် မောင်းပါလေးဦးလိုက်ပါလာသည့် ၄x၄ ဖုံးဝါးကားအစိမ်းရောင် မီးလောင် မှုဖြစ်ပွားခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် ထိဟိန္ဒီကျေးရွာနေ ခရီးသည် ခွန်မောင်မြင့် (၃၀နှစ်) ယာဉ်နှင့်အတူ မီးလောင်ပြီး သေဆုံးခဲ့ပြီး မောင်ချွန်း (၂၂ နှစ်)၊ မောင်ကျော် (၂၁ နှစ်)၊ ယာဉ်မောင်း မောင်ဘိ(၂၁နှစ်)သည် ဒဏ်ရာများ ရရှိခဲ့ရာ ဟိုနမ့်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း တိုက်နယ်ဆေးရုံဆရာဝန်၏ ပြောကြားချက်အရ သိရသည်။ (၁၄၂)

နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ (၂၃)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပွဲကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၉

၂၀၁၄ ခုနှစ် နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့ (INTERNATIONAL WHITE CANE DAY) အထိမ်းအမှတ် (၂၃)ကြိမ်မြောက် ရန်ကုန်မြို့ တော်ဝန်ဖလား မျက်မမြင်လမ်း လျှောက်ပွဲကို အောက်တိုဘာ ၁၅ ရက် နံနက် ၆ နာရီခွဲက မြို့တော် ခန်းမရှေ့၌ ကျင်းပသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရ သည်။

အဆိုပါ မျက်မမြင်လမ်း လျှောက်ပွဲတွင် မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ မျက်မမြင်ကျောင်းများမှ အများအပြား ပါဝင်လမ်းလျှောက် ကြမည်ဖြစ်ပြီး နံနက် ၆ နာရီခွဲတွင် မြို့တော်ခန်းမရှေ့မှ စတင်လမ်း လျှောက်ကြမည်ဖြစ်သည်။ နိုင်ငံတကာ မျက်မမြင်လမ်း လျှောက်တုတ်နေ့မှာ ပြင်ပွဲအနေဖြင့် ကျင်းပခြင်းမျိုး မဟုတ်ဘဲ အထိမ်း အမှတ်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ရာ နိုင်ငံတကာတွင် ကျင်းပသကဲ့သို့ပင်



မြန်မာနိုင်ငံ၌လည်း နှစ်စဉ်ကျင်းပ နေခြင်းဖြစ်သည်။ ရန်ကုန်မြို့တော်ဝန် ဖလား မျက်မမြင် လမ်းလျှောက်ပွဲအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက နှစ်စဉ်ကောက်ခံရရှိ သော အလှူငွေများကို မျက်မမြင် ကျောင်းများအတွက် ခွဲဝေပေး ကြောင်း သိရသည်။ ထို့အပြင် ၂၀၁၄ခုနှစ်နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့

အထိမ်းအမှတ် (၂၃) ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပွဲကျင်းပရေး အလှူ ငွေပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော် ခန်းမ၌ ကျင်းပခဲ့ပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ရှိ ဌာနများနှင့်တကွ အလှူရှင်များက အလှူငွေ သိန်း ၁၆၀ပေးအပ်လှူဒါန်း

ခဲ့ကြသည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်က (၂၂) ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပွဲကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မျက်မမြင် ကျောင်း ၁၂ ကျောင်းမှ မျက်မမြင် ၇၀၀ ကျော် ပါဝင်လမ်းလျှောက်ခဲ့ကြ ကြောင်း သိရသည်။ သတင်းနှင့်စာတတ်ပုံ- တင်လှမောင်

ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေခြင်း၊ ထုတ်လုပ်ခြင်းနှင့်သန့်စင်ခြင်းဆိုင်ရာ ပြုစုကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၉

စီးပွားရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအတွက် ရည်ရွယ်ပြသသွားမည့် ပထမ အကြိမ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေခြင်း၊ ထုတ်လုပ်ခြင်းနှင့် သန့်စင်ခြင်းဆိုင်ရာပြပွဲ (Oil & Gas Myanmar 2014) ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြသသွားမည် ဟု သိရသည်။ အဆိုပါပြပွဲတွင် ဂျပန်၊ ဂျာမနီ၊ အီတလီ၊ အင်္ဂလန်၊ ပြင်သစ်၊ စင်ကာ ပူ၊ ကိုရီးယား၊ ဒိန်းမတ် အစရှိသည့်

နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် စီမံကိန်းများကို မြန်မာနိုင်ငံတွင် လာရောက်မိတ်ဆက် ရည်ရွယ်ပြသသွားမည့် ပထမ အကြိမ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေခြင်း၊ ထုတ်လုပ်ခြင်းနှင့် သန့်စင်ခြင်းဆိုင်ရာပြပွဲ အပေါင်း ၁၃၀ ကျော် ပါဝင်ပြသသွား မည်ဟု သိရသည်။ အဆိုပါပြပွဲ၌ နိုင်ငံတကာ ရေနံနှင့် ဓာတ်ငွေ့တူးဖော်ခြင်း ဆိုင်ရာနည်းပညာများ၊ ဝန်ဆောင်မှု လုပ်ငန်းများအကြောင်းကို ပညာရှင် များက ဟောပြောမည်ဟု သိရ သည်။ “ဒီပြပွဲက မြန်မာနိုင်ငံကို နိုင်ငံ တကာ ကုမ္ပဏီများဝင်ရောက်လာစေ

ဖို့ ဖန်တီးရုံသာမက လက်ရှိရှိမိမိအင် ကုမ္ပဏီများပါဝင်လာစေဖို့ ဖြစ်ပါ တယ်။ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းဟာ လျင်မြန်စွာဖွံ့ဖြိုးတိုးတက် ဖို့လမ်းကြောင်းတစ်ခုကို ဦးတည်နေ ပြီး ဒီကဏ္ဍအနေနဲ့ ရှင်သန်အောင် မြင်ဖို့က အထောက်အပံ့ဆောင်မှု များနဲ့ ထောက်ပံ့ပေးသွင်းသူများ အမှန်တကယ် လိုအပ်လာပါလိမ့်မယ်။ ဒါကြောင့်ပြည်တွင်းက စိတ်ဝင်စားတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေ လာ ရောက် လေ့လာစေချင်ပါတယ်”ဟု မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ် ငွေ့ ဝန်ဆောင်မှုအဖွဲ့ (MOGSS) ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က ပြော ကြားသည်။ မြတ်စန္ဒာသင်းဇော်

ကင်းထောက်နည်းပြ ဆင့်ပွားသင်တန်းဖွင့်

မိုးကောင်း အောက်တိုဘာ ၉ မြို့နယ်အဆင့် ကင်းထောက်နည်း ပြဆင့်ပွားသင်တန်းဖွင့်ပွဲကို အောက် တိုဘာ ၁ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ် မိုးကောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းရတနာခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နောင် ဖြူနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းဦးတို့က အမှာစကားပြောကြား ကြသည်။ အဆိုပါသင်တန်းကို အောက်တို ဘာ ၁ ရက်မှ ၆ ရက်အထိ သင်တန်း ကာလ ခြောက်ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံ ပညာ ကျောင်းများမှ ဆရာ ဆရာမ ၈၀ တက်ရောက်ခဲ့သည်။ ဝင်းအောင်

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ရန်ကုန်မြို့ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ၁။ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)တွင် အသုံးပြုရန်အတွက် ၅၀၀ ကေစီအစီးစက်တစ်လုံးအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူမည်ဖြစ်ပါ၍ လိုင်စင်ရို ကုမ္ပဏီများထံမှ အိတ်ဖွင့်တင်ဒါများ ပေးသွင်းရန် ခေါ်ယူအပ်ပါသည်။ ၂။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ - ၁၅-၁၀-၂၀၁၄ ရက် စတင်ရောင်းချမည့်နေ့ရက် (ဗုဒ္ဓဟူးနေ့) တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၂-၁၀-၂၀၁၄ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄:၀၀နာရီ ၃။ တင်ဒါစည်းမျဉ်းစည်းကမ်းချက်များနှင့် ဝယ်ယူလိုသည့် စီးစက်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါလိပ်စာအတိုင်း ရုံးချိန်အတွင်း လာရောက်စုံစမ်းနိုင်ပါသည်။ တင်ဒါစိစစ်ရေးချယ်ရေးကော်မတီ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ရန်ကုန်တိုင်းဒေသကြီး ဖုန်း-၀၁-၂၂၀၀၁၂၊ ၀၁-၂၂၀၀၀၄-၈၀၆(လှိုင်းခွဲ-၃၃၃၃)

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ၁။ ၁၃၇၆ ခုနှစ် ၂၀၁၄ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကြီးတွင် အောက်ဖော် ပြပါလုပ်ငန်းများအတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လုပ်ကိုင်လိုသူ များက အိတ်ဖွင့်တင်ဒါလျှောက်လွှာများ တင်သွင်းနိုင်ကြောင်း ကြေညာလိုက်ပါသည်။ ၂။ အိတ်ဖွင့်တင်ဒါဖြင့် အဆိုပြုရန်လုပ်ငန်းများ စဉ် လုပ်ငန်းအမည် (၁) ကုမ္ပဏီအပါအဝင်စားသောက်ကုန်၊ အလှကုန်၊ အိမ်အသုံးအဆောင်၊ ယမကဆိုင်ခန်းလုပ်ငန်း (၂) ယာဉ်ရပ်နားစခန်းလုပ်ငန်း (၃) ပျံကျဈေးကောက်လုပ်ငန်း (၄) အရောင်းပြခန်းကြော်ငြာလုပ်ငန်း (LED ဘုတ်အပါအဝင်) (၅) ချားရလာတံနှင့် ၁၂ ပွဲဈေးလုပ်ငန်း (၆) ရေချိုးခန်း၊ သန့်စင်ခန်းလုပ်ငန်း တင်ဒါပိတ်မည့်ရက် - ၁၀-၁၀-၂၀၁၄ ရက် တင်ဒါပိတ်မည့်ရက် - ၁၅-၁၀-၂၀၁၄ ရက် တင်ဒါပိတ်မည့်အချိန် - ၁၆:၀၀ နာရီ ၃။ တင်ဒါလျှောက်လွှာပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို အတွင်းရေးမှူး တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီတွင် ရုံးချိန် အတွင်း ဝယ်ယူစုံစမ်းနိုင်ပါသည်။ ဘဏ္ဍာရေးကော်မတီ

အိတ်ဖွင့်တင်ဒါဈေးနှုန်းလွှာတင်သွင်းရန်ပိတ်ခေါ်ခြင်း ၁။ ပုသိမ်တက္ကသိုလ် (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား(ခန်းမတွင်း) ဓာတ်ပုံ ရိုက်ကူးရန်လုပ်ငန်းနှင့် ၂၀၁၅ ခုနှစ်အတွက် ပုသိမ်တက္ကသိုလ်ပရဝဏ်အတွင်း ဓာတ်ပုံ ရိုက်ကူးရန်လုပ်ငန်းများအတွက် လုပ်ငန်းဆောင်ရွက်လိုသူ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ ထံမှ အိတ်ဖွင့်ဈေးနှုန်းလွှာများတင်သွင်းနိုင်ကြောင်း မိတ်ခေါ်အပ်ပါသည်။ ၂။ အိတ်ဖွင့်ဈေးနှုန်းလွှာတင်သွင်းရန် လျှောက်လွှာပုံစံများကို ၁၀-၁၀-၂၀၁၄ ရက် (သောကြာနေ့)မှစ၍ ရုံးဖွင့်ရက်ချိန်အတွင်း တစ်စုံလျှင် ၁၀၀၀/- (ကျပ်တစ်ထောင်တိတိ) ဖြင့် ပုသိမ်တက္ကသိုလ်ဌာနမှူး(စီမံ/ဘဏ္ဍာ)ရုံးခန်း၌ ဓာတ်ပုံလုပ်ငန်းလိုင်စင် မူရင်းပြသ၍ ဝယ်ယူပြီး ၁၀-၁၁-၂၀၁၄ရက် (တနင်္လာနေ့) နံနက် ၁၀:၀၀ နာရီ နောက်ဆုံးထားလျက် လုပ်ငန်းတစ်ခုချင်းအလိုက် ဈေးနှုန်းလွှာတစ်စောင်စီကို လုပ်ငန်းဆောင်ရွက်လိုသူကိုယ်တိုင် ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအပေါ်ထပ် အစည်းအဝေးခန်းမ၌ တင်ဒါစိစစ်ရေးချယ် ရေးအဖွဲ့ထံသို့ လာရောက်တင်သွင်းရမည်။ ၃။ တင်ဒါခေါ်ယူရေးအဖွဲ့မှ ဈေးနှုန်းလွှာများကို စိစစ်၍ ချက်ချင်းရွေးချယ်မည်ဖြစ်ပါသည်။ ၄။ အသေးစိတ်သိလိုပါက ဌာနမှူး(စီမံ/ဘဏ္ဍာ) ဖုန်း-၀၄၂-၂၄၃၁၅၃ ဆက်သွယ်စုံစမ်း နိုင်ပါသည်။ ဓာတ်ပုံလုပ်ငန်းတင်ဒါခေါ်ယူရေးအဖွဲ့ ပုသိမ်တက္ကသိုလ်

လူပျောက်ကြော်ငြာ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သံပရာကန် ကျေးရွာနေ ဦးသိန်းဦး-ဒေါ်ဝင်းမာတို့၏သမီး အထက်ပါ ဓာတ်ပုံရိုက် မအေးမြိမ်းသူ အသက် ၁၅ နှစ်သည် ၂၅-၄-၂၀၁၄ ရက်တွင် နေအိမ်မှပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက အကြောင်း ကြားပေးပါရန်။ (ကျေးဇူးဆပ်ပါမည်) (သမီး အပြစ်အားလုံးခွင့်လွှတ်သည် အမြန်ပြန်လာပါ။) ဦးသိန်းဦး-ဒေါ်ဝင်းမာ၊ ဖုန်း-၀၉-၄၇၀၀၂၆၇၆

ကန့်ကွက်နိုင်ပါသည် ယာဉ်အမှတ် ၂၆၀/၆၃၇၇ Suzuki Best ယာဉ်လက်ဝယ်ရှိသူ ဒေါ်အေးမိုးထွန်း ၁၃/၀၈၀၆(နိုင်)၀၆၄၃၆၄ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက် ထားလာပါသဖြင့် ကန့်ကွက်လိုပါက ခိုင်လုံ သော သက်သေအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက် ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့် ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး(တာချီလိတ်)

ကန့်ကွက်နိုင်ပါသည် ယာဉ်အမှတ် ကတ/၃၉၂၃၇ Honda Wave N/F 100 R ယာဉ်လက်ဝယ်ရှိသူ ဦးထွန်းအောင်ဝင်း ၁၃/၀၈၀၆(နိုင်)၀၇၀၄၂၈ က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုပါက ခိုင်လုံ နိုင်လှသော သက်သေအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက် ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့် ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး(တာချီလိတ်)

ကန့်ကွက်နိုင်ပါသည် ယာဉ်အမှတ် ၁၅၀/၈၅၁၄၃ Honda Dream ယာဉ်လက်ဝယ်ရှိသူ ဒေါ်ခင်ခင်ဦး ၁၃/၀၈၀၆(နိုင်)၀၀၁၂၆ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုပါက ခိုင်လုံ သော သက်သေအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက် ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့် ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး(တာချီလိတ်)

ယာဉ်ပိုင်ဆိုင်စာအုပ်မိတ္တူလျှောက်ထားခြင်း ယာဉ်အမှတ် ၁၂၀/၂၆၆၈၉ ယာဉ် လက်ဝယ်ရှိသူ ဦးစိုးထိုက်နောင် ၉/၀၈၀၆ (ပြ)၀၀၀၀၈၄ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါ သည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာသည့် ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါ ရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက် နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး (ရမည်းသင်း)

မြန်အောင်မြို့ရှိ လယ်မြေများအတွင်း မြေအောက်ရေရရှိရေးဆောင်ရွက်

မြန်အောင် အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကွင်းကြီးဒေသအုပ်စု ကွင်းအမှတ် (၂၀၀) ညောင်ကုန်းကွင်း လယ်ယာမြေတွင် မြေအောက်ရေ ရရှိရေးအတွက် ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို အောက်တိုဘာ ၇ ရက်မှစတင်၍ ဆောင်ရွက်လျက် ရှိကြောင်း ကွင်းကြီးဒေသအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ပြောပြသည်။

ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနမှ ဦးစီးမှု၊ ဦးထိန်လင်းက “ကျွန်တော်တို့ ကွင်းကြီးဒေသအုပ်စု ထဲမှာ သုံးလက်မအစိစိတွင်း လေးတွင်းတူးပေးသွားမှာပါ” ဟု ဆိုသည်။

ဆက်လက်ပြီး မြန်အောင်မြို့နယ်သည် အညာဆန်သည့်ဒေသ ဖြစ်သဖြင့် စိုက်ပျိုးရေးရရှိနိုင်အောင် ရေရရှိရေးဆောင်ရွက်ရာတွင် မြေအောက်ပေ ၁၅၀ အထိ တူးပါမှ ရရှိနိုင်မည်ဟုခန့်မှန်းကြောင်း၊ စိုက်ပျိုးရေးအသုံးပြုနိုင်သည့် ရေတွင်းသည် တစ်နာရီလျှင် ရေဂါလန် ၅၀၀၀ ထွက်ရမည်ဖြစ်ကြောင်း၊ ယခု ရေတွင်းတူးပေးခြင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုနှစ်အတွက် အသုံးပြုရန် အချိန်မီမီသည့်တိုင်အောင် ဌာနအနေဖြင့် နောင်နှစ်များတွင်



အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြန်အောင်မြို့နယ်တွင် လာမည့်နှစ်၌ တင်ပြထားသည့် ရေတွင်း ၃၈ တွင်း ဆက်

လက်တူးပေးရန် လျာထားချက်ရှိကြောင်း ပြောကြားသည်။ ယခုကဲ့သို့ မြေအောက်ရေတူးရာတွင် ဒေသခံများကလည်းတွင်းတူး

ပြည်တွင်းသတင်းနှင့် ကြော်ငြာ

အရန်သားဖွားဆရာမသင်တန်း (၁/၂၀၁၄) ဖွင့်လှစ် သားဖွားပံ့ပိုးပေးအပ်

ချောင်းဦး အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကော်မတီရန်ပုံငွေဖြင့် ဖွင့်လှစ်သော အရန်သားဖွားဆရာမသင်တန်း (၁/၂၀၁၄) ဖွင့်ပွဲကို ဗိုလ်ချုပ်ချစ်ဆိုင် ချောင်းဦး မြို့ ပြည်သူ့ဆေးရုံခန်းမ၌ အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီက ကျင်းပသည်။

ယခုဖွင့်လှစ်သော အရန်သားဖွားဆရာမသင်တန်း (၁/၂၀၁၄) သင်တန်းကာလမှာ စာတွေ့သုံးလ၊ လက်တွေ့သုံးလ စုစုပေါင်းခြောက်လ ဖြစ်ပြီး ပထမသုတ်အဖြစ် ၁၀ ဦး တက်ရောက်ကြောင်း သိရသည်။ ယုယုဝင်း

မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း သီပေါ၌ဖွင့်

သီပေါ အောက်တိုဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲကို အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီက မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်မီးဘေးတားဆီးရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင်ဇော်က အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ နွေမှာအသင့်ရှိရေးဆိုသည့် ဆောင်ပုဒ်အတိုင်း ဥတုသုံးရာသီတွင် အစဉ်လုပ်ရှားဆောင်ရွက်နေကြ

ရကြောင်း၊ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆိုသည့် ဦးတည်တက်လှမ်းနေချိန်တွင်လိုအပ်သော ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်နေသကဲ့သို့ မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကိုလည်း ပြည့်သူ့လူထုအတွက်ပိုမိုပြည့်စုံထိရောက်မှုရှိသော ရည်မှန်းချက် တာဝန်လေးရပ်အဖြစ်

ပြောင်းလဲသတ်မှတ်ပေးခဲ့ကြောင်း၊ ရည်မှန်းချက်တာဝန် လေးရပ်တွင် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတို့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ၂၀၁၃ ခုနှစ်၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် မီးလောင်မှုအကြိမ်ပေါင်း ၈၀၀ ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် သန်း ၁၆၀၀ ဆုံးရှုံးခဲ့ကြောင်း၊ ထို့ကြောင့် မီးလောင်မှုလျော့နည်းရန်အတွက် မီးသတ်တပ်ဖွဲ့၏ စွမ်းပကားသည် အဓိကအရေးကြီးကြောင်း၊ သို့ဖြစ်၍ ယခုကဲ့သို့ မွမ်းမံသင်တန်းများဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်းဖြင့် ပြောကြားသွားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကြည်ထွန်းက သင်တန်းစီမံချက်နှင့် သင်တန်းတွင် ဆောင်ရန်၊ ရှောင်ရန်ကိစ္စရပ်များကို မှာကြားခဲ့သည်။


အဆိုပါ မွမ်းမံသင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်း(သီပေါ)

(၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် လူရွေးပွဲကျင်းပ

ပြင်ဦးလွင် အောက်တိုဘာ ၉

ရှေးနှစ်ပေါင်းများစွာက မြန်မာ့ယဉ်ကျေးမှု အနုသုခုမပညာရပ်များသည် ခက်ခဲနက်နဲသိမ်မွေ့သည့်အတွက် အနုပညာစစ်စစ်ကို အားပေးသူများအနေဖြင့် စဉ်ဆက်မပြတ် အားပေးချီးမြှင့်မှုသာ ထာဝစဉ် ရှင်သန်ဖွံ့ဖြိုးစေမည်ကို ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် လူရွေးပွဲကို အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အထက(၁) ဧရာဝတီခန်းမဆောင်၌ ကျင်းပသည်။



ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ပြိုင်ပွဲကို မြို့နယ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ (၄၃)



နှစ်(၃၀)ပြည့် ပုလဲရတုမင်္ဂလာဆုတောင်း

၁၀-၁၀-၂၀၁၄ ရက်တွင် ကျရောက်သော ဖေဖေဒုတိယရဲမှူးဌေးလှ (တပ်ဖွဲ့စုမှူး၊ သတင်းရဲတပ်ဖွဲ့၊ ကော့သောင်းမြို့)နှင့် မေမေဒေါ်သန်းသန်းအေးတို့၏ နှစ်(၃၀)ပြည့်ပုလဲရတုမင်္ဂလာဆုတောင်း အခမ်းအနားကို ရွှေလက်ခိုင်ခိုင်တွဲ၍ သာသနာ့အကျိုး၊ ဘာသာအကျိုးများကို ပျော်ရွှင်ချမ်းမြေ့စွာ သယ်ပိုးရင်းကျော်ဖြတ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်-

သမီး-မေမေဌေး
သား-မောင်သက်ဇောင်ဌေး

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်ရုံးမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အတွင်း အောက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်လိုပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်ကုမ္ပဏီများအား သတ်မှတ်ချက်နှင့်အညီ အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) မြဝတီမြို့နယ်၊ ဖလူးကြီးကျေးရွာ (သက်သတ်လွတ်ဘုန်းကြီးကျောင်းအနီး) ကမ်းမြို့ ကာကွယ်ရေးလုပ်ငန်း။

(ခ) မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့၊ အမှတ်(၁)ရပ်ကွက် အနီးကမ်းမြို့ကာကွယ်ရေးလုပ်ငန်း။

(ဂ) ကမမောင်းမြို့၊ ကမ်းမြို့ကာကွယ်ရေးလုပ်ငန်း။

(ဃ) လှိုင်းဘွဲ့မြို့၊ မြို့မရေစခန်း၊ မြို့လယ်တံတား၊ တိုက်နယ်ဆေးရုံကမ်းမြို့ကာကွယ်ရေးလုပ်ငန်း။

၂။ တင်ဒါပုံစံရောင်းချမည့်နေရာ - ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသခွဲ(၁၀)၊ ဘားအံမြို့

၃။ တင်ဒါလျှောက်လွှာရောင်းချမည့်ရက် - ၇-၁၀-၂၀၁၄ ရက်

၄။ တင်ဒါလျှောက်လွှာပို့မည့်ရက်/အချိန် - ၂၁-၁၀-၂၀၁၄ ရက်၊ ၁၂:၀၀နာရီ

၅။ တင်ဒါဖွင့်လှစ်မည့်ရက်/အချိန် - ၂၁-၁၀-၂၀၁၄ ရက်၊ ၁၃:၀၀နာရီ

၆။ တင်ဒါဖွင့်လှစ်မည့်နေရာ - ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသခွဲ(၁၀)၊ ဘားအံမြို့

အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံ၊ တင်ဒါစည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသခွဲ ၁၀၊ ဘားအံမြို့နယ်ရုံး၊ ဖုန်း-၀၅၅-၂၂၇၅၂ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါဖိစိစစ်ရွေးချယ်ရေးအဖွဲ့

မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီပွဲ ဝဋ်ရန်

မိတ်ကြားစာ

(၆၀) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ရန်ကင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပချီးမြှင့်ရန်အတွက် တွင်းပေးဆုတောင်းပေးလိုက်၍ မအောင်အောင်ပြုပါ အခမ်းအနားပေးခြင်း ကျင်းပပွဲဝဋ်ရန်ဖြစ်ပါ၍ မွန်အမျိုးသား အမျိုးသမီးများ ကြွမရောက်ပါဝင်ကြပါရန် မလေးစားစွာ မိတ်ကြားအပ်ပါသည်။

နေ့ရက် - ၁၂-၁၀-၂၀၁၄ (တနင်္ဂနွေနေ့)

အချိန် - မြန်မာ့ (၁၂:၀၀) နာရီ

နေရာ - မွန်ဗွေရာ၊ တွင်းပွဲတိုက်၊ ဝဋ်ရန်မြို့နယ်။

အကျဉ်းချုပ်အစည်းအဝေး

(၆၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ရန်ကင်း)

မြန်မာ့စီးပွားရေးဦးစီးဌာန

ကယားပြည်နယ်သတ္တုထုတ်လုပ်ရေးကုမ္ပဏီလီမိတက်

ချုပ်ပိတ်တင်ဒါခေါ်ယူခြင်း

ကယားပြည်နယ်သတ္တုထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်မှ အောက်ဖော်ပြပါ မော်ဒယ် ခဲမဖြူ-အဖြိုက်နှင့် ရောရာသတ္တုရိုင်းများ ရောင်းချရန်ရှိပါသဖြင့် ချုပ်ပိတ်တင်ဒါ တင်သွင်းကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

၁။ ပစ္စည်းအမျိုးအမည်နှင့်တန်ဖိုးခန့်

- TIN, TUNGSTEN, MIXED CONCENTRATES MAWCHI MIXED ORE (123.024) Mts

၂။ DELIVERY - AT YANGON SITE

၃။ PRICING - PRICING TO BE QUOTED IN EURO ONLY

၄။ PAYMENT - (T.T) NOT LATER THAN (30)DAYS, AFTER ACCEPTANCE OF THE OFFER.

၅။ တင်ဒါပိတ်ရက်နှင့်အချိန် - ၂၀-၁၀-၂၀၁၄ ရက် ၁၂:၀၀နာရီ

၆။ တင်ဒါတင်ပေးသွင်းရမည့်နေရာ - ကယားပြည်နယ်သတ္တုထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်၊ အမှတ် ၂၂၊ ပြည်လမ်း(၇)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကင်းမြို့။

၇။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ကယားပြည်နယ်သတ္တုထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် ဖုန်း-၀၁-၆၅၆၅၀၈(လှိုင်းခွဲ-၂၀၀)၊ ဖက်စ် ၀၁-၆၅၆၅၇၉ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မိခင်အမည်မှန်

ကျောက်ရိတ်မြို့၊ အထက(၁) တက္ကသိုလ် ဝင်တန်း(D)မှ မနီနီဝင်းကျော်၏ မိခင် အမည်မှန်မှာ ဒေါ်တင်တင်အေး ၃/ကကရ (နိုင်)၀၀၉၃၉၁ ဖြစ်ပါကြောင်း။

ဖခင်အမည်မှန်

ကျောက်ရိတ်မြို့၊ ချောင်းတောင် တက္ကသိုလ်ဝင်တန်း(B)မှ မရှားဒါထူး၏ ဖခင်အမည်မှန်မှာ ဦးဖုတလယ် ဖြစ်ပါကြောင်း။

ပျောက်ဆုံးကြောင်း

ကျွန်တော် မောင်ရာဆင်း (MME-၆၅၉၄၂၄)၏ နိုင်ငံကူးလက်မှတ် (မမှတ်မီပါ) ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါရန် ကျေးဇူးဆပ်ပါမည်။

အမည်မှန်

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်မြို့နယ်၊ အထက၊ သတ္တမတန်း(B)မှ မစုမြတ်နှင်း၏ဖခင်အမည်မှန်မှာ ဦးထွန်းရွှေ ၈/အပဝ(နိုင်)၀၅၉၀၄၈ ဖြစ်ပါကြောင်း။

ဦးထွန်းရွှေ

ပြည်တွင်းသတင်းနှင့်ကြော်ငြာ

ပုလဲမြို့ သမိုင်းဝင်ဆင်မြတ်ရှင်ဘုရား ပုဒ္ဒပူဇော် မဟာဒုက္ခပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ပုလဲ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့တွင် (၈၅)ကြိမ်မြောက် သမိုင်းဝင် ဆင်မြတ်ရှင်ဘုရား ပုဒ္ဒပူဇော် မဟာဒုက္ခပွဲတော်ကို ၁၃၇၆ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၃ ရက်မှ ၅ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပုလဲမြို့၏ (၈၅)ကြိမ်မြောက် သမိုင်းဝင် ဆင်မြတ်ရှင်ဘုရား ပုဒ္ဒပူဇော် မဟာဒုက္ခပွဲတော်တွင် သီတင်းကျွတ်လပြည့်ကျော် ၃ ရက်နေ့ညမှစတင်၍ မြို့ပေါ်ရပ်ကွက်များတွင် မြန်မာ့ဆိုင်းတော်မင်္ဂလာနှင့် တွဲဖက်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှပဒေသဖြင့် ဧည့်ခံဖျော်ဖြေမှု သီတင်းကျွတ်လပြည့်ကျော် ၄ ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏ ဆွမ်းသပိတ်လုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၏ ဆွမ်းသပိတ်လုံး၊ ပုဂ္ဂလိက ဆွမ်းသပိတ်လုံးများ၊ လှူဖွယ်ပစ္စည်းများ၊ ပဒေသာပင်များဖြင့် စိတန်းလှည့်လည်ကာ ဆင်မြတ်ရှင်ဘုရား ရင်ပြင်တော်တွင် စုစည်းကြပြီး နံနက် ၁၀ နာရီတွင် ပင်သံယာအပါး ၅၀ ကျော်နှင့် ဆင်မြတ်ရှင်ဘုရား၏ မြသပိတ်တော်ကို စာရေး

တံမဲဖောက် လှူဒါန်းမည်ဖြစ်သည်။ ညပိုင်းတွင် ဘုရားပွဲလာဧည့်ပရိသတ်များအား မန္တလေးဇာတိဖြင့် ဧည့်ခံဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။ “သမိုင်းဝင် ဆင်မြတ်ရှင်ဘုရားရဲ့ ပုဒ္ဒပူဇော် မဟာဒုက္ခပွဲတော်ကို ၁၂၉၁ ခုနှစ်လောက်က စတင်ကျင်းပခဲ့တာ အခုနှစ်အထိဆိုရင် (၈၅) ကြိမ်မြောက် ရှိခဲ့ပါပြီ။ ဆရာ/ ဒကာ ညီညွတ်စွာ ဆောင်ရွက်ခဲ့တာကြောင့် ဘုရားစေတီ တန်ဆောင်း၊ လှူပစ္စည်း၊ ဆလိုက်မီးတို့နဲ့ ပုလဲမြို့ ကျက်သရေ တက်နေအလား အခက်ပေးပြီး မြို့ရဲ့ ဂုဏ်ဆောင် နေရာလရောင် ပမာထွန်းပြောင်လာခဲ့ပါတယ်။ ယခင်

နှစ်က ဌာနဆိုင်ရာ ဆွမ်းသပိတ်လုံး ၁၉ လုံး၊ မြို့ပေါ်ရပ်ကွက်များက ၁၂ လုံး၊ ပုဂ္ဂလိက အလှူရှင်များက ခုနစ်လုံး၊ ကျေးရွာများမှ ရှစ်လုံး စုစုပေါင်း ၄၆ လုံး ရှိခဲ့ပါတယ်။ အဲဒီ ဆွမ်းသပိတ်လုံးများမှ လှူဒါန်းတဲ့ ပုဒ္ဒပူဇော် အလှူငွေများကို ဘုရားလောင်းပလလဲတောအုပ်တွင် ဆင်မင်းဘဝနေထိုင်စဉ်က သမိုင်းမှတ်တမ်းပန်းချီကားများ၊ ဆင်ဖြူတော်ရုပ်တုနဲ့ ဇရပ်၊ သာသနိက အဆောက်အအုံများ၊ ဘုရားရင်ပြင် ကြွေပြားခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခါအခွင့်သင့်လို့ ပုလဲမြို့ကို ရောက်ခဲ့ရင် သမိုင်းဝင် ဆင်မြတ်ရှင်ဘုရားကို လာရောက်ဖူးမြော်ကြပါလို့ ဖိတ်ခေါ်ပါတယ်” ဟု ဆင်မြတ်ရှင်ဘုရားဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး ဦးတင်ဝင်းက ပြောကြားခဲ့သည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်

ယင်းမာပင် အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ဘန်ဘွားကျေးရွာအုပ်စု၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၇ ရက် ညနေ ၃ နာရီက ယင်းမာပင်မြို့နယ် ဘန်ဘွားကျေးရွာအုပ်စု ထန်းဇင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။ ရှေးဦးစွာ ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစိုးအရာရှိ ဦးအောင်ဇော်က သင်တန်းဖွင့်လှစ်ခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထွန်းကိုကို(ယင်းမာပင်)

ကင်းထောက်လူငယ် ဖွဲ့စည်းဆောင်ရွက်ရေးသင်တန်းဖွင့်

မန္တလေး အောက်တိုဘာ ၉
ကင်းထောက်လူငယ် အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၇ ရက် နံနက် ၈ နာရီက ချမ်းမြသာစည်မြို့နယ် ၈၃ x ၈၄ လမ်းကြား၊ ၄၁ လမ်းရှိ စံတိန်းပညာရေး ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပရာ အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်း ကင်းထောက်ကျောင်းသား ကျောင်းသူများက ပြည်သူ့အတွက် အဆင်သင့် ကင်းထောက်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ဝင်းလှိုင်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ယာယီကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးအေးကြိုင်က



ကင်းထောက်လူငယ်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကင်းထောက်ကျောင်းသား ကျောင်းသူများက ကင်းထောက်များရဲ့ ရှေ့သို့ ခြေလှမ်းသီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့သည်။ အဆိုပါ ကင်းထောက်သင်တန်းသို့ စံတိန်းပညာရေး ကိုယ်ပိုင် အထက်တန်းကျောင်းမှ အသက် ၁၂ နှစ်မှ ၁၅ နှစ်အတွင်း ဆဋ္ဌမတန်းရှိ ဖွဲ့စည်းထားသော ကင်းထောက်

ဘားအံ အောက်တိုဘာ ၉

ကရင်ပြည်နယ် ဘားအံမြို့နယ် နှစ်ခြားကျေးရွာ၌ ဘားအံမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၄)သင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၇ ရက် နံနက် ၈ နာရီက ကျင်းပသည်။ သင်တန်းဖွင့်ပွဲတွင် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အေးက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ကရင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးအေးသန်းက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းမှူး သင်တန်းနည်းပြဆရာများနှင့် သင်တန်းတက်ရောက်မည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များကို မိတ်ဆက်ပေးကာ သင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းတွင် နှစ်ခြားကျေးရွာနှင့် ရသေ့ပျံကျေးရွာတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား စုစုပေါင်း ၅၀ တက်ရောက်ကာ သင်တန်းကာလလေးပတ်ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထွန်းထွန်းထွန်း (ဘားအံ)

မြင်းမူ အောက်တိုဘာ ၉

မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၁၄) ဖွင့်ပွဲကို အောက်တိုဘာ ၆ ရက်က မြင်းမူမြို့၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားတွင် မြင်းမူမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးက အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဝေမင်းထွန်းက သင်တန်းဖွင့်လှစ်ခြင်းနှင့် လက်တွေ့သင်ကြားပေးမည့် မီးသတ်ပညာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ အောင်စိုးဇော်(iprd)

စီမံခန့်ခွဲရေး ရက်တိုသင်တန်းဖွင့်

ပြည် အောက်တိုဘာ ၉။ ၂၀၁၄ ခုနှစ် ပြည်တက္ကသိုလ်ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ရက်တိုသင်တန်းကို စက်တင်ဘာ ၃၀ ရက် နံနက်က ပြည်တက္ကသိုလ်စာသင်ခန်းမ၌ တစ်ပတ်ကြာ ဖွင့်လှစ်ရာ ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမောက္ခချုပ် ဒေါက်တာညွန့်စိုးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။ သင်တန်းတွင် စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ဝန်ထမ်းရေးရာဆိုင်ရာပညာရပ်များကို ဦးတင်ထွန်း(ဌာနမှူးစီမံ/ဘဏ္ဍာ-ငြိမ်း) ရန်ကုန်တက္ကသိုလ်နှင့် ဦးကြည်ယုံ (ညွှန်ကြားရေးမှူး၊ ဘဏ္ဍာ-ငြိမ်း) အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာပြည်တို့မှ သင်ကြားပို့ချပေးကြောင်း သိရသည်။ မင်းလွင် (ပြည်)

<p>ဖိတ်ကြားလွှာ</p> <p>ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ပုဒ္ဓသာသနာပြုတက္ကသိုလ် Ph-D သင်တန်းသူ Rev.Dieu Hieu (ဗီယက်နမ်ဆရာလေးသူပေတ္တေယျာ)နှင့် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ ထေရဝါဒ ဒါယကာ၊ ဒါယိကာမများက စုပေါင်း၍ နဝမမြောက် မင်းကွန်းရွှေစင်တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ တည်ထောင်ဖွင့်လှစ်တော်မူသော မဟာအတုလဝေယံဘုံသာ တိပိဋကရွှေပါရမီ ကျောင်းတော်ကြီးအတွင်း၌</p> <p>ပုရိမဝါမှ ထတော်မူကြကုန်သော စာချ၊ စာသင်သံဃာတော် အရှင်သူမြတ် (၆၇)ပါးနှင့် ပင်သံဃာတော်အရှင်သူမြတ် (၄၄) ပါး စုစုပေါင်းသံဃာ (၁၁၁)ပါးတို့အား ကထိန်သင်တန်း ဆက်ကပ်လှူဒါန်းခြင်းကုသိုလ်ကောင်းမှုမင်္ဂလာပွဲ ဆင်ယင် ကျင်းပရာ၌ ဓမ္မမိတ်ဆွေများလည်း ကျွန်တော်၊ ကျွန်မတို့နှင့် အတူ ရေစက်ချအနုမောဒနာတရားနာယူကြည့်ညီပူဇော်နိုင်ပါ</p>	<p>ပျဉ်းမနားမြို့နယ်အသင်း(ရန်ကုန်) (၁၉)ကြိမ်မြောက် စုပေါင်းကထိန်သင်တန်းကပ်လှူပွဲဖိတ်ကြားလွှာ</p> <p>(၁၉)ကြိမ်မြောက် စုပေါင်းကထိန်သင်တန်းကပ်လှူပွဲကို အသင်းသူအသင်းသားများက တောင်ဥက္ကလာမြို့နယ်၊ (၁)ပိုင်း၊ ပျဉ်းမနားကျောင်းတိုက်တွင် ၁၈-၁၀-၂၀၁၄ ရက် (စနေနေ့) နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အသင်းဝင်သူဖြစ်စေ၊ အသင်းမဝင်သူဖြစ်စေ၊ ပျဉ်းမနားသူ၊ ပျဉ်းမနားသားများ ကြွရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ မိမိတို့လှူဒါန်းလိုသောပစ္စည်းများကို ပျဉ်းမနားမြို့နယ်အသင်း(ရန်ကုန်) ဖုန်း-၀၉-၃၂၀၅၅၂၇၀၊ ဥက္ကဋ္ဌ ဒေါက်တာဦးအောင်မြင့် ဖုန်း-၀၉-၂၅၀၆၇၇၉၁၊ ဒု-ဥက္ကဋ္ဌ ပျဉ်းမနားမြင့်လှိုင် ဖုန်း-၀၉-၄၉၃၂၃၂၃၊ အတွင်းရေးမှူး ဦးတင်ဆန်း ဖုန်း-၀၉-၅၀၅၁၀၃ တို့ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။</p> <p>အလုပ်အမှုဆောင်အဖွဲ့</p>	<p>အလိုရှိသည်</p> <p>ရွှေစက်ကြိုးထိုးစက် ကျွမ်းကျင်ဆရာ အလိုရှိသည်။ လစာညှိနှိုင်းပေးမည်။</p> <p>ဖုန်း-၀၉-၃၃၈၈၈၈၃၄</p>
<p>ရန် လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။</p> <p>နေ့ရက် - သာသနာသက္ကရာဇ် ၂၅၅၈ခုနှစ်၊ ၁၃၇၆ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၆ ရက် ၁၄-၁၀-၂၀၁၄ရက် (အင်္ဂါနေ့)</p> <p>အချိန် - နံနက် ၈:၃၀နာရီ</p> <p>နေရာ - မဟာအတုလဝေယံဘုံသာ တိပိဋကရွှေပါရမီ ကျောင်းတော် ရန်ကုန်-ပြည်လမ်း၊ ရှမ်းစုရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။</p> <p>ထေရဝါဒ ဒါယကာ၊ ဒါယိကာမများ ဟိုချီမင်းမြို့၊ ဗီယက်နမ်နိုင်ငံ</p>	<p>အမည်မှန်</p> <p>ဦးရှားရယ်၏သမီး လှိုင်ကော်မြို့၊ အထက်(၃) တက္ကသိုလ်ဝင်တန်း(ခ)မ ဗျာမယ်အား ယနေ့မှစ၍ မဘဲမယ်ဟု ပြောင်းလဲခေါ်ပါရန်။</p> <p>မဘဲမယ်</p> <p>အမည်ပြည့်စွက်ခေါ်ပါရန်</p> <p>ဦးကူးလဲဗဟာဒူး၏သမီး ပင်းတယ်မြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ မိုင်းအင်ကျေးရွာနေ မစီသာဒေဝီအား မစီသာဒေဝီ (ခ)မအိမွန်ဟု ဖြည့်စွက်ခေါ်ပါရန်။</p> <p>မစီသာဒေဝီ(ခ)မအိမွန်</p> <p>ကန့်ကွက်နိုင်ပါကြောင်း</p> <p>အေးသာယာမြို့၊ အကွက်အမှတ် ၂၄၊ ကွင်း/အကွက်အမည်-သစ်ပင် ထောင်အနောက်တောင်၊ ဦးပိုင်အမှတ် ၂၀၊ ဧရိယာ ၀ ဒသမ ၁၄၁၈၈၈၈ ဗိုလ်ကြီး ခင်မောင်ကျော်အမည်ပေါက် မြေငှားဂရန် ပျောက်ဆုံးသွားပါသဖြင့် အသစ်ပြန်လည် လျှောက်ထားမည်ဖြစ်ပါ၍ ကန့်ကွက်လိုသူများရှိပါက ၁၅ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ပါကြောင်း။</p> <p>ဗိုလ်ကြီးခင်မောင်ကျော်</p>	

ရေပူဆေးနှင့် စီးပွားရေးကြော်ငြာ

ယာဉ်မှတ်ပုံတင်စာအုပ်
မိတ္တူလျှောက်ထားခြင်း
ယာဉ်အမှတ် 6B/5857, Nissan Diesel
Dump Truck ယာဉ်လက်ဝယ်ရှိသူ ဦးကို
ကိုနိုင်လင်း ၁၂/၀၈၀၇(နိုင်)၀၃၀၅၇၇ က
(ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန်
လျှောက်ထားလာပါသည်။

စာအုပ်စာပေ
လူ့မိတ်ဆွေ

အထူးကျေးဇူးတင်ရှိခြင်း
ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်းဒါယကာမကြီး
ဒေါ်သိန်းညွန့်
အသက်(၈၂)နှစ်
၁-၁၀-၂၀၁၄ရက်(ပုဒ္ဒဟူးနေ့) ညနေ ၄:၃၅နာရီတွင် ကွယ်လွန်သွားခဲ့သော မိခင်ကြီး
ဒေါ်သိန်းညွန့်၏ နာရေးကိစ္စအဝဝတွင် စိတ်ရောကိုယ်ပါ မိသားစုစိတ်ဓာတ်အပြည့်ဖြင့်
ပိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများ၊ ကိုယ်တိုင်လာရောက်မေးမြန်းကြသူများ၊ စစ်ဘက်၊
နယ်ဘက်၊ အရပ်ဘက်ပုဂ္ဂိုလ်များ၊ ဖုန်း၊ အီးမေးလ်တို့ဖြင့် ဆက်သွယ်မေးမြန်း အားပေး
ကြသူများ၊ သင်္ကန်းလှူဖွယ်ဝတ္ထုပစ္စည်းများ ပေးပို့လှူဒါန်းကြသည့် ဆွေမျိုးမိတ်သင်္ဂဟများ၊
နောက်ဆုံးခရီးအထိလိုက်ပါ ပို့ဆောင်အားပေးကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိ
ပါသည်။ ကျန်ရစ်သူမိသားစု

အထူးကျေးဇူးတင်ရှိခြင်း
(၁-၁၀-၂၀၁၄) ရက်နေ့ (ပုဒ္ဒဟူးနေ့) ညနေ ၄:၃၅နာရီတွင် ကွယ်လွန်သွားခဲ့သော မိခင်ကြီး
ဒေါ်သိန်းညွန့်၏ နာရေးကိစ္စအဝဝတွင် စိတ်ရောကိုယ်ပါ မိသားစုစိတ်ဓာတ်အပြည့်ဖြင့်
ပိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများ၊ ကိုယ်တိုင်လာရောက်မေးမြန်းကြသူများ၊ စစ်ဘက်၊
နယ်ဘက်၊ အရပ်ဘက်ပုဂ္ဂိုလ်များ၊ ဖုန်း၊ အီးမေးလ်တို့ဖြင့် ဆက်သွယ်မေးမြန်း အားပေး
ကြသူများ၊ သင်္ကန်းလှူဖွယ်ဝတ္ထုပစ္စည်းများ ပေးပို့လှူဒါန်းကြသည့် ဆွေမျိုးမိတ်သင်္ဂဟများ၊
နောက်ဆုံးခရီးအထိလိုက်ပါ ပို့ဆောင်အားပေးကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိ
ပါသည်။ ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း
ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး
ဦးချောင်ဝင်ကျား (ခ) ဦးလှဝင်း (ခ) ဦးသိန်းအောင်
အသက် (၇၇)နှစ်
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဆရာစံလမ်းနှင့် စက်မှု(၁)လမ်းထောင့်၊
ရန်ကင်းစင်တာ ခြောက်လွှာ၊ အခန်းအမှတ် 6-A6 နေ ဦးကီဝီ(CEO-
UMG Myanmar Co.,Ltd.)-ဒေါ်မာလာ ဝင်း(MD-UMG Myanmar
Co.,Ltd.)တို့၏ ချစ်လှစွာသော ကျေးဇူးရှင်ဖခင်ကြီး ဦးချောင်ဝင်ကျား
(ခ) ဦးလှဝင်း(ခ) ဦးသိန်းအောင် အသက် (၇၇)နှစ်သည် ၇-၁၀-၂၀၁၄ရက်
(အင်္ဂါနေ့) နံနက် ၈:၂၈ နာရီတွင် ကွယ်လွန်သွားပါကြောင်း သိရှိရပါသဖြင့်
မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း။
ဦးနေလင်းအောင်-ဒေါ်ယုယုဌေး
သား- ကောင်းဇေယျာလင်း
ချမ်းမြေသာကုမ္ပဏီ

အထူးဝမ်းနည်းကြေကွဲခြင်း
ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး
ဦးချောင်ဝင်ကျား (ခ) ဦးလှဝင်း (ခ) ဦးသိန်းအောင်
အသက် (၇၇)နှစ်
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဆရာစံလမ်းနှင့် စက်မှု(၁)
လမ်းထောင့်၊ ရန်ကင်းစင်တာ ခြောက်လွှာ၊ အခန်းအမှတ် 6-A6
နေ ဦးကီဝီ(CEO-UMG Myanmar Co.,Ltd.)-ဒေါ်မာလာ
ဝင်း(MD-UMG Myanmar Co.,Ltd.)တို့၏ ချစ်လှစွာသော
ကျေးဇူးရှင်ဖခင်ကြီး ဦးချောင်ဝင်ကျား (ခ) ဦးလှဝင်း(ခ) ဦးသိန်း
အောင် အသက် (၇၇)နှစ်သည် ၇-၁၀-၂၀၁၄ ရက် (အင်္ဂါနေ့)
နံနက် ၈:၂၈ နာရီတွင် ကွယ်လွန်သွားပါကြောင်း သိရှိရပါသဖြင့်
မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း။
ဦးဝေစိုး-ဒေါ်နန်းလိတ်
ဖြူစင်ကုမ္ပဏီလီမိတက်

အထူးဝမ်းနည်းကြေကွဲခြင်း
ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး
ဦးချောင်ဝင်ကျား (ခ) ဦးလှဝင်း (ခ) ဦးသိန်းအောင်
အသက် (၇၇)နှစ်
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဆရာစံလမ်းနှင့် စက်မှု(၁)လမ်းထောင့်၊
ရန်ကင်းစင်တာ ခြောက်လွှာ၊ အခန်းအမှတ် 6-A6 နေ ဦးကီဝီ(CEO-
UMG Myanmar Co.,Ltd.)-ဒေါ်မာလာဝင်း(MD-UMG Myanmar
Co.,Ltd.)တို့၏ ချစ်လှစွာသော ကျေးဇူးရှင်ဖခင်ကြီး ဦးချောင်ဝင်ကျား
(ခ) ဦးလှဝင်း(ခ) ဦးသိန်းအောင် အသက် (၇၇)နှစ်သည် ၇-၁၀-၂၀၁၄ရက်
(အင်္ဂါနေ့) နံနက် ၈:၂၈ နာရီတွင် ကွယ်လွန်သွားပါကြောင်း သိရှိရပါသဖြင့်
မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း။
မသီတာခိုင်(Diamond & Plus)
မယု(CMT)
မသင်း(COTTOS)
မလေးလေးမြင့်(Diamond & Plus)
မOkey

ရောင်းရန်ကြော်ငြာစာ
(တရားမကျင့်ထုံးဥပဒေအမိန့်-၂၀၊ နည်းဥပဒေ-၆၆)
ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး
၂၀၁၁ ခုနှစ် တရားမဓာရီမူအမှတ်-၁၅၀
ဦးတင်ရွှေ နှင့် ဒေါ်ခင်ခင်စိ(ကိုယ်တိုင်နှင့် ကွယ်လွန်သူ
ဒေါ်ခင်ညွန့်၏ တရားဝင်ကိုယ်စားလှယ်)
တရားရုံး တရားရုံး
ရန်ကုန်တိုင်းဒေသကြီးတရားရုံး၊ ၂၀၀၈ ခုနှစ် တရားမကြီးမှုအမှတ် ၆၈၁ တွင် ၁၀-
၁၂-၂၀၁၀ ရက်က ချမှတ်ခဲ့သော ဒီကရီအရ ပေးဆပ်ရမည့်ဒီကရီကျင့်အတွက် အောက်တွင်
ဖော်ပြထားသောပစ္စည်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီတွင် ၎င်းပစ္စည်း
တည်ရှိရာအရပ်၌ လေလံတင်ရောင်းချလိမ့်မည်။
လေလံတင်ရောင်းချမည့်ပစ္စည်းစာရင်း
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၂၆/၂၊ မြို့မအနောက်၊
မြေကွက်အမှတ် ၂၉၅၊ အကျယ်အဝန်း အလျားပေ၅၀xအနံ ၂၆ပေ/၂၅ပေပေလက်မရှိ ဂရန်
မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အမှတ် ၄၅၊ ၈ လမ်း၊ (၃)ရပ်ကွက်၊ လမ်းမတော်မြို့နယ်ဟု
ခေါ်တွင်သော နှစ်ခန်းတွဲ၊ နှစ်ထပ်တိုက်အဆောက်အအုံ၏ ငှားရမ်းခအကုန်ခံစားခွင့်အရပ်
အပါအဝင် အားလုံးတို့ဖြစ်ပါသည်။ (ယင်းအဆောက်အအုံတွင် အိမ်ငှားလေးဦးနေထိုင်လျက်ရှိရာ
အိမ်ငှားများအပါအဝင်ဖြစ်ပါသည်။)
ကြမ်းခင်းဈေး ကျပ်သိန်း ၃၆၀၀ တိတိ။
လေလံတင်ရောင်းချမည့်ပစ္စည်းကမ်းချက်များ

၁။ ပစ္စည်းစာရင်းတွင် ဖော်ပြထားသော အချက်အလက်များမှာ တရားရုံးသို့
တင်ပြချက်အရ သိရသမျှဖြစ်ပါသည်။ မှားယွင်းခြင်း၊ ကြွင်းကျန်ခြင်း တစ်ခုခုပေါ်ပေါက်ပါက
တရားရုံးက တာဝန်ယူမည်မဟုတ်ပါ။
၂။ လေလံတင်ရောင်းချမည့်ပစ္စည်းစာရင်းကို ရောင်းချသည့်အရာရှိက သတ်မှတ်ထားသည့်အတိုင်း
ရောင်းချမည်ဖြစ်ပါသည်။
၃။ လေလံဆွဲဝယ်ယူသူများသည် ရောင်းချသည့်အရာရှိက သတ်မှတ်ထားသည့်စပေါ်ငွေကို
တင်သွင်းမှသာ လေလံဆွဲဝယ်ယူခွင့်ရှိရမည်။
၄။ ဈေးနှုန်းအမြင့်ဆုံးပေးဝယ်သူအား လေလံဆွဲဝယ်ယူသူအဖြစ် သတ်မှတ်မည်။ သို့သော်
အမြင့်ဆုံးပေးသည့်ဈေးနှုန်းမှာ ရောင်းချသည့်ပစ္စည်းအတွက် လက်ခံရန်မသင့်ကြောင်း
ရောင်းချသူအရာရှိက ထင်မြင်ယူဆ လက်ခံခံဘဲ ငြင်းပယ်ပိုင်ခွင့်ရှိပါသည်။
၅။ လေလံတင်ရောင်းချပြီး ထိုပစ္စည်းပြောင်းနိုင်သည့်ပစ္စည်းအတွက် လေလံဆွဲဝယ်ယူသူက
လေလံဆွဲဝယ်ယူသည့် တန်ဖိုးငွေကျပ် ၁၀၀ လျှင် ၂၅ကျပ်နှုန်းကို လေလံဆွဲဝယ်ယူပြီးသည့်နံ့
တစ်ပြိုင်နက် နေ့ချင်းပေးသွင်းရမည်။ ထိုသို့ ပေးသွင်းခြင်းမပြုလျှင် တစ်ဖန်ပြန်၍ လေလံတင်
ရောင်းချလိမ့်မည်။
၆။ လေလံဆွဲဝယ်ယူရရှိသူသည် ၂၅ ရာခိုင်နှုန်း နေ့ချင်းပေးသွင်းပြီးနောက် ကျန်ငွေများကို
လေလံတင်ရောင်းချသည့်ရက်ကိုယ်၌ ၁၅ရက်မြောက်နေ့သည်ရုံးပိတ်ရက်ဖြစ်လျှင် ပထမဆုံး
ရုံးဖွင့်လှစ်သည့်ရက်တွင် အပြေအကျေးပေးသွင်းရမည်။
၇။ လေလံကျန်ငွေများကို အထက်ပါနေ့ရက်များတွင် ပေးဆောင်ရန်ပျက်ကွက်ပါက ပစ္စည်း
ကို တစ်ဖန်လေလံတင်ရောင်းချလိမ့်မည်။ ပေးသွင်းထားသည့်လေလံငွေများကို ဘဏ္ဍာအဖြစ်
သိမ်းဆည်းခြင်းခံရမည်။
၂၀၁၄ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုး
ထုတ်ပေးလိုက်သည်။
(ခင်သစ်ဆွေ)
ဒုတိယခရိုင်တရားသူကြီး(၇)
ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး

သမီးအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း
မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်(၆)နေ (ဦးမန်းနီး)-ဒေါ်ခါဂျာ
(ခ)ဒေါ်အေးရီ CZN-၁၀၇၁၆၈ တို့၏သမီးထွေး မခင်ထွေးလွင်(ခ)အသေးလေး CZN-
၁၆၀၀၉၈ သည် မိခင်နှင့်မောင်နှမများကို စိတ်ဆင်းရဲအောင်ပြုမူဆောင်ရွက်ပြီး မိခင်နှင့်
မောင်နှမများနှင့် မလွတ်နိုင်သည့်ကိစ္စကို မိမိသဘောဆန္ဒအတိုင်းပြုလုပ်၍ မိခင်၏အိမ်မှ
ဆင်းသွားပါသဖြင့် ယနေ့မှစ၍ သမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပါသည်။ နောက်နောင်
မခင်ထွေးလွင်နှင့်ပတ်သက်သည့် အမှုကိစ္စမှန်သမျှကို လုံးဝ(လုံးဝ)တာဝန်ယူဖြေရှင်းပေးမည်
မဟုတ်ကြောင်း ကြေညာအပ်ပါသည်။ (စုံစမ်းမေးမြန်းခြင်းသည်ခံပါ။)
မိခင်-ဒေါ်ခါဂျာ(ခ)ဒေါ်အေးရီ
ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်၊ ချောင်းဆုံမြို့၊ မွန်ပြည်နယ်

သားအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဆင်မန်အုပ်စု၊ ဆင်မန်ကျေးရွာနေ (ဘ)
ဦးလှအောင် ၇/လပတ(နိုင်)၀၅၅၉၀၂ (မိခင်)ဒေါ်စန်းဌေး ၇/လပတ(နိုင်)၀၅၅၉၀၁ တို့၏
သား မောင်ကျော်ဇေယျာ ၇/လပတ(နိုင်)၁၀၇၁၀၆ သည် မိဘများနှင့်မလွတ်နိုင်သည့်
ကိစ္စများပြုလုပ်သွားပါသဖြင့် သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပါသည်။ ကြော်ငြာ
ပါသည့်ရက်မှစ၍ ၎င်းနှင့်ပတ်သက်သော ကိစ္စများတာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါ။
စုံစမ်းမေးမြန်းခြင်း လုံးဝ(လုံးဝ)သည်ခံပါ။
အုပ်ထိန်းသူ
ဦးလှအောင်-ဒေါ်စန်းဌေး

ဒီကရီအတည်ပြုလုပ်ရန် အမိန့်မထုတ်သင့်ကြောင်း ထုချေစေရန်
အကြောင်းကြားစာ
(တရားမကျင့်ထုံးကိုဥပဒေပုဒ်မ-၂၀၊ နည်းဥပဒေ-၂၂)
သယံဇာတကွန်မြီနယ် တရားမရုံးတော်၌
၂၀၁၄ခုနှစ်၊ တရားမကြီးမှုအမှတ်-၂၁ နှင့်ဆက်သွယ်သည့်
၂၀၁၄ခုနှစ်၊ တရားမဓာရီမူအမှတ်-၂၀
ဦးကျော်ကျော်ဦး နှင့် ဦးသိန်းဇော်
တရားရုံး အမှတ် (၈၀၄/ခ)၊ ဇေလ ၄လမ်း၊ (၁၆/၁)ရပ်ကွက်၊ သယံဇာတကွန်မြီနယ်နေ
ဦးသိန်းဇော် သိစေရမည်။
၂၀၁၄ ခုနှစ် တရားမကြီးမှုအမှတ်-၂၁တွင် ကျွန်ုပ်တို့ ဒီကရီအတည်ပြုလုပ်ရန်
ဤရုံးတော်တွင် တရားရုံး ဦးကျော်ကျော်ဦးက လျှောက်ထားသည်ဖြစ်၍ မည်သည့်
အကြောင်းကြောင့် အတည်ပြုလုပ်စေရန် အမိန့်မထုတ်သင့်ကြောင်း၊ အကြောင်းတစ်ခုခုရှိလျှင်
ပြု၍ချေဆိုရန် သင်ကိုယ်တိုင်ဖြစ်စေ၊ ရုံးတော်အခွင့်အမိန့်အရရှေ့နေဖြစ်စေ၊ အကြောင်းပြ
ချေဆိုနိုင်သူအခွင့်ရကိုယ်စားလှယ်ဖြစ်စေ ၂၀၁၄ခုနှစ် အောက်တိုဘာ ၃၁ရက် (၁၃၇၆ခုနှစ်
တန်ဆောင်မုန်းလဆန်း ၉ရက်) မွန်းမတည့်မီ ၁၀နာရီတွင် ဤရုံးတော်ရှေ့လာရောက်စေ။
၂၀၁၄ခုနှစ် စက်တင်ဘာ ၃၀ရက်တွင် ဤရုံးတော်ဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်
ရေးထိုး ထုတ်ပေးလိုက်သည်။ နေထွန်းအောင် (တ/၃၀၁၂)
ဒုတိယမြို့နယ်တရားသူကြီး(၁)၊ သယံဇာတကွန်မြီနယ်တရားရုံး

ဒီကရီအတည်ပြုလုပ်ရန် အမိန့်မထုတ်သင့်ကြောင်း ထုချေစေရန်
အကြောင်းကြားစာ
(တရားမကျင့်ထုံးကိုဥပဒေပုဒ်မ-၂၀၊ နည်းဥပဒေ-၂၂)
ရွှေဘိုမြို့နယ်တရားရုံး
၂၀၁၂ခုနှစ် တရားမကြီးမှုအမှတ်-၇၃နှင့်ဆက်သွယ်သည့်
၂၀၁၄ခုနှစ် တရားမဓာရီမူအမှတ်-၃၃
ဗိုလ်မှူးသိန်းထွဋ်(ငြိမ်း) ပါ-၂ နှင့် ၁။ ဦးကြည်လွင်သိန်း
၂။ ဒေါ်မူမူမြင့်
တရားရုံးများ တရားရုံးများ
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းတိုက်တန်း၊ တိုက်အမှတ် (၂၅၈)၊ အခန်း
(၁)နေ တရားရုံး(၁) ဦးကြည်လွင်သိန်း၊ (၂) ဒေါ်မူမူမြင့် (ယခုနေရပ်လိပ်စာမသိ)
သိစေရမည်။
၂၀၁၂ ခုနှစ် တရားမမှုအမှတ်-၇၃တွင် ကျွန်ုပ်တို့ ဒီကရီအတည်ပြုလုပ်ရန်
ဤရုံးတော်တွင် တရားရုံးက လျှောက်ထားသည်ဖြစ်၍ မည်သည့်အကြောင်းကြောင့်
အတည်ပြုလုပ်စေရန် အမိန့်မထုတ်သင့်ကြောင်း၊ အကြောင်းတစ်ခုခုရှိလျှင် ထုချေဆို
ရန် သင်ကိုယ်တိုင်ဖြစ်စေ၊ ရုံးတော်အခွင့်အမိန့်အရရှေ့နေဖြစ်စေ၊ အကြောင်းပြ
ချေဆိုနိုင်သူ အခွင့်ရကိုယ်စားလှယ်ဖြစ်စေ ၂၀၁၄ခုနှစ် အောက်တိုဘာ ၁၄ရက်
(၁၃၇၆ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၆ရက်) မွန်းမတည့်မီ ၁၀ နာရီတွင်
ဤရုံးတော်ရှေ့လာရောက်စေ။
၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၅ရက်တွင် ဤရုံးတော်ဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်
လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။ (ထက်ဝေဖြိုးနိုင်)
ဒုတိယမြို့နယ်တရားသူကြီး
ရွှေဘိုမြို့နယ်တရားရုံး

ကန့်ကွက်နိုင်ပါကြောင်း
မြောက်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၁)၊ မြေကွက်အမှတ် ၁၁၁၉/က၊
မြေကွက်တည်နေရာအမှတ် (၁၁၁၉/က)၊ ရော (၁၉)လမ်း ဒေါ်ခင်အေးမူ ၁၂/၉ကမ(နိုင်)
၀၅၈၀၅၂ အမည်ပေါက် နှစ် ၆၀၈ရန်မြေအား အမည်ပေါက် ဒေါ်ခင်အေးမူက ဂရန်ပျောက်ဆုံး
ကြောင်း ကျွမ်းကျွန်လွှာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းထောက်ခံချက်နှင့် ကိုယ်တိုင်ဝန်ခံ
ချက်တင်ပြ၍ ဂရန်မိတ္တူလျှောက်ထားလာရာ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ပါကြောင်း
မြောက်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်
အမှတ် (၁၁)၊ မြေကွက်အမှတ် (၅၈၂)၊ မြေ
ကွက်တည်နေရာအမှတ်(၅၈၂)၊ မေဆင်လမ်း၊
ဒေါ်ညွန့် အိုင်အက်စ်အန် -၀၈၁၆၃ အမည်
ပေါက် နှစ် ၆၀၈ရန်မြေအား အမည်ပေါက်
မိခင် ဒေါ်ညွန့်၊ ဖခင်ဦးရွှေ(ခ)ဦးမောင်ရွှေ
ကွယ်လွန်သဖြင့် ဦးကြည်လွင်(၁၂/၉ကမ(နိုင်)
၁၁၅၈၀၅၊ ဒေါ်ဌေးဌေးဝင်း ၁၂/၉ကမ(နိုင်)
၁၁၅၈၀၅၊ ဒေါ်မြင့်မြင့်မော် ၁၂/၉ကမ(နိုင်)
၁၀၅၈၀၅၊ ဒေါ်သင်းသင်းကြူ ၁၂/၉ကမ
(နိုင်)၁၁၅၈၀၅၊ ဦးအောင်မိုးလွင် ၁၂/၉ကမ
(နိုင်)၁၁၅၈၀၅ တို့က သားသမီးများတော်စပ်
ကြောင်း ကျွမ်းကျွန်လွှာ၊ သေစာရင်းတင်ပြ၍
၎င်းတို့ထံမှအမွေထွက်ကိုယ်စားလှယ်လွှဲစာ
အမှတ် (၁၇၃၅၀/၆-၆-၂၀၁၄)၊ (၁၇၃၅၀/
၆-၆-၂၀၁၄)တို့ဖြင့် ရရှိသူ ဦးသက်ဝင်းထွဋ်
၇/တနင်(နိုင်)၀၅၅၉၀၂ကမှ ပါဝါပေးသွင်းရန်
ထင်ရှားရှိကြောင်းနှင့် ပါဝါမရပေးသည့်ကြောင်း
ကျွမ်းကျွန်လွှာတင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း
ရက်အတွင်း အထူးပင်ကျေးဇူးတင်ရှိ
သည့်။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ပါကြောင်း
တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်း
ရပ်ကွက်အမှတ်(၆)၊ မြေကွက်အမှတ်(၉၀)၊
မြေကွက်တည်နေရာအမှတ်(၉၀)၊ ဟံသာ
ဝတီ ၂၁ လမ်း ၆ ရပ်ကွက်၊ တောင်ဥက္ကလာပ
မြို့နယ် (ဒေါ်တင်စန်း-ဦးကျော်ဝင်း)
အမည်ပေါက် နှစ် ၆၀၈ရန်မြေအား အမည်
ပေါက်တစ်ဦးဖြစ်သူ ခင်ပွန်း(ဦးကျော်ဝင်း)
ကွယ်လွန်သဖြင့် ကျန်အမည်ပေါက်တစ်ဦး
ဖြစ်သူ ဒေါ်တင်စန်း ၁၂/ဗဟန(နိုင်)
၀၃၂၁၀၆ က တစ်ဦးတည်းသောဇနီး
တော်စပ်ကြောင်း ကျွမ်းကျွန်လွှာနှင့် သေ
စာရင်းတင်ပြ၍ အမွေဆက်ခံပိုင်ဆိုင်ခွင့်
ကြောင်းနှင့် အရောင်းအဝယ်စာချုပ်
ချုပ်ဆိုရန် မြေပုံကူးလျှောက်ထားလာရာ
ခိုင်လုံသောအထောက်အထားများဖြင့် ခုနစ်
ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အထူးကျေးဇူးတင်ရှိခြင်း
၂၈-၉-၂၀၁၄ ရက် (တနင်္ဂနွေနေ့)တွင် ကွယ်လွန်ခဲ့သော ဖခင်ကြီး ဦးမြင့်ဆွေ
အသက် (၆၇)နှစ် (ထွေ/အုပ် ဦးစီးမှူး-ငြိမ်း) နာမကျန်းဖြစ်ခဲ့စဉ်တွင် ဂရုစိုက်ပြုစု
ပေးခဲ့ကြသော Bangkok Bumrumgrad Hospital ကင်ဆာဌာနမှ အထူးကုဆရာဝန်
ကြီးများ၊ Right ဆေးခန်းမှ ဆရာဝန်ကြီး ပါမောက္ခဦးစိုးအောင်နှင့် ဆရာဝန် ဆရာမ
ဝန်ထမ်းများ၊ ရွှေတိုင်ဆေးရုံကြီးမှ ပါမောက္ခဦးစိုးအောင်နှင့် ဆရာဝန် ဆရာမ
များနှင့်တကွ ဆရာဝန် ဆရာမများ၊ ဝန်ထမ်းများအားလုံးအားလည်းကောင်း၊ နာရေး
တွင် ကားဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း လိုက်ပါကူညီ
ပို့ဆောင်ပေးခဲ့ကြသော ထွေ/အုပ်ဝန်ထမ်းများနှင့် အပတ်စဉ် (၈)မှ သူငယ်ချင်းများနှင့်
ဆွေမျိုးမိတ်သင်္ဂဟများအားလည်းကောင်း၊ နာရေးတွင် လိုက်ပါပို့ဆောင်ပေးခဲ့ကြသော
ရပ်ကွက်မှ ဝတ်ရွတ်အဖွဲ့အားလည်းကောင်း၊ ရပ်ဝေးရပ်ခန်းမှ ဖုန်းဖြင့်သတင်းပေးခဲ့ကြ
သောတပည့်များနှင့် ဆွေမျိုးမိတ်သင်္ဂဟများအားလုံးအား အထူးပင်ကျေးဇူးတင်ရှိ
ပါသည်။ ကျန်ရစ်သူမိသားစု

အောက်တိုဘာ(၈)မှ(၁၂)ရက်ထိ ရောင်းမည်

ရုံးခန်း၊ ဘဏ်၊

အထူးသင့်တော်သောနေရာ

iGREEN နှ

(၃)၊ (၄)၊ (၅) နှစ်အရစ်ကျရောင်း

ပါရမီလမ်း မြေညီပါ (၈၆၁၂) Ft²

သဗ္ဗာလမ်း မြေညီပါ (၇၈၂၀) Ft²

ကမာရွတ်
ဗဟိုလမ်းအနီး မြေညီပါ (၁၃၂၉၁) Ft²

i GREEN SHOW ROOM

၁။ အမှတ်(၃၀)၊ ဘုရင့်နောင်လမ်း၊ လှိုင်၊ ချောင်းဝဘုန်းကြီးကျောင်းအနီး။

၂။ အမှတ်(၁၁၅)၊ ပါရမီလမ်းနှင့် အောက်ဗဟိုလမ်းထောင့်၊ လှိုင်မြို့နယ်။

ဆောက်လုပ်ပြီးစုံခန်းအသင့်ပွင့်နိုင်သည့်



လှိုင်၊ ပါရမီလမ်းနှင့် ဗဟိုလမ်းထောင့် (၅)ထပ် (၁၀၈၀၀)သိန်း၊ ဂရန်မြေ

(၄၅)ပေx(၆၀)ပေ မြေပိုင်မြေ၊ ပိုင်ဆိုင်မှုနှင့် မြေအောက်ထပ်ပါ (၄.၅)ထပ် အဆောက်အအုံ(၂၇၀၀၀)သိန်း၊ ကမာရွတ်၊ နာနတ်တောလမ်း၊ ရွှေကောင်းဟော့ပေါ့ရှေ့


မြို့နယ်	လမ်း	ကွန်ဒိုအမည်	Sqft	Type	Price (သိန်း)	(36)ကြိမ် ငွေချေစနစ် (၁)လပေးရမည့် ပမာဏ (သိန်း)	ပြီးစီးမှု
ရန်ကင်း	သစ္စာလမ်း	9 Thit Sar	834	1MBR, 1BR	1710	47	Start Dec-2014
စမ်းချောင်း	ကံ့ကော်	4 Kan Kaw	1250	1MBR, 1BR	1578	(12) ကြိမ် 130	(90)% Finish
စမ်းချောင်း	ခမ္ဘီကဝတီ	24 Dami Kawaddy	1250	1MBR, 1BR	1584	43.5	Start Dec-2014
ကမာရွတ်	နဝရတ်	Nawarat	1170	1MBR, 1BR	2106	58	Foudation
လှိုင်	ပါရမီ	123 Parami	1870	2MBR, 2BR	3042	84	Foudation
လှိုင်	မဟာဆွေ	3 Maha Swe	1088	1MBR, 1BR	1422	39	Foudation
လှိုင်	ပါရမီ	7 Parami	1250	1MBR, 1BR	1890	52	Start Dec-2014
လှိုင်	လွတ်လပ်ရေး	G4	1481	1MBR, 1BR	1602	44	Foudation

DEVELOPED BY - iGREEN Construction

ကြော်ငြာကဏ္ဍ

ကြော်ငြာကဏ္ဍ

ကြော်ငြာကဏ္ဍ



မိုးလေကင်းလွတ် သီတင်းကျွတ်အခါ၊
ဆိုလာသုံးဖို့ အကောင်းဆုံးပါ

Solarises System Co., Ltd. ကုမ္ပဏီရုံးချုပ်ပြောင်းရွှေ့ပွင့်လှစ်ခြင်း

Solarises System Co., Ltd.

Bldg: (16-501), (14-303/305), Myanmar ICT Park, Universities' Hlaing Campus,
Hlaing Township Yangon, Myanmar

Tel: 95-1 2305207 95-1 2305192, 95-1 2305194 95-9 73114980,
95-9-73112149, 95-9-421155381

Fax 95-1 2305207

အထက်ပါလိပ်စာအတိုင်း ဆက်သွယ်၍ ဝယ်ယူအားပေးနိုင်ပါကြောင်း

မိတ်ဆက်ပေးခြင်းမပြုဘဲ အသိပေးအပ်ပါသည်။

www.solarisesys.com

Aspect Management Security (Myanmar) Co., Ltd
 ဝန်ထမ်းအပြန်အလှန်အဖွဲ့ (ပြည်တွင်းနှင့်အခြေစိုက်ရေးအဖွဲ့)
 ၁။ ရန်ကင်းမြို့တွင် လုံခြုံရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ကျား(၃၀)ဦး
 * အကျင့်စေရိတ္တမကောင်းမှုရှိပြီး မြန်မာနိုင်ငံသားများ * စကားအခြေအခိုင်မရှိခြင်းမကောင်းမှုရှိမည် *
 * အသက် ၂၀ မှ ၃၀ အတွင်း ဖြစ်ရမည်။ ကျွမ်းကျင်မှုနှင့်အညီ ဆရာဝန်တစ်ဆယ့်ခုနစ်ဦး
 * ဝင်ရောက်အလုပ်အကိုင်အတွင်း အလုပ်ထမ်းနိုင်ပါသည်။
 * စစ်မှုထမ်းမဟုတ်။ စစ်မှုထမ်းမဟုတ်မီမှာ ဦးကောင်းပြီး အသက်အရွယ်မညီစွာမဟုတ်မည်။
 * အများ(အသက်)အသက်အရွယ်မှာ လုံးဝ(လုံးဝ) လက်ခံနိုင်စေမည်မဟုတ်ပါ။
 * ပညာအဆင့်အဆင့်၊ အသက်တန်း၊ အသက်တန်း၊ ဘွဲ့အရပ် အလုပ်ထမ်းနိုင်ပါသည်။
 * ပညာအဆင့်အရပ်အရပ် လက်ခံကောင်းကောင်းမဟုတ်မည်။
 * နယ်စပ်ဒေသ ဝန်ထမ်းအဖွဲ့အတွက် အဆောင်(အခန်း)ခံနိုင်စေမည်။
 * ကျန်းမာမှု သင်တန်း(အခမဲ့) အကြောင်းရှိမည်။
 (၂၀-၁၀-၂၀၁၄) မှီ လာရောက်အလုပ်ထမ်းနိုင်ပါသည်။ လာရောက်အလုပ်ထမ်းပေးမည်။
 မိတ်ဆက်ပေးမှုအတွက် အပူပေးဆောင်ရွက်ပေးမည်။ မှတ် CV Form ဖော်ပြပါ အချက်အလက်များ ဖြည့်စွက်ပေးရန်
 မိတ်ဆက် အခြေအခိုင်အမာအဖြစ် အလုပ်ထမ်းလျက်ရှိပါသည်။
 အမှတ်(၁၅-အ) ဝိပဇိတလမ်း (Holiday Hotel) အလယ်ပိုင်း(ရန်ကင်းမြို့) ဝန်ထမ်းအဖွဲ့
 Ph : 01-541758, 549069, 540291 Email : aspectmyanmar@gmail.com

တီပီဇကဓမ္မရက္ခီတဓမ္မပွဲ
 တီပီဇကဓမ္မပေးပွဲ စာပြန် / စာဖြေသံယာဇောတော်များစား
 ပင့်လျှောက်ထားခြင်းနှင့် ဆွမ်းတလှူပွဲများသို့ နှီးဆော်ခြင်း
 (၆၇)ကြိမ်ပြောက် တီပီဇကဓမ္မပေးပွဲကြီးသို့ ဝင်ရောက် စာပြန်/စာဖြေ
 တော်မူကြမည့် သံယာဇောတော်အရင်သူမြတ် များစား ရန်ကုန်မြို့၊ ဝဟန်းမြို့နယ်၊
 ကြားတောရလမ်း၊ အမှတ်(၁၅)ရှိ တီပီဇကဓမ္မရက္ခီတဓမ္မပွဲ ဝိမာန်တော်ကြီးသို့
 ၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း၊ (၉)ရက်မှ ၁၃၇၆ ခုနှစ်၊ ဩစိန်လပြည့်ကျော်
 (၁၀)ရက်၊ (၃၁၊ ၁၀၊ ၂၀၁၄ ရက်မှ ၁၅၊ ၁၊ ၂၀၁၅ ရက်)ထိ
 ကြိုရောက် သီတင်းသုံးနိုင်ရန် ပင့်လျှောက်စာများကို စာတိုက်မှတစ်ဆင့်
 ပေးပို့ဆက်ကပ်ပါကြောင်း ပင့်စာအချိန်မှ စတင်ပို့ပါကလည်း ကြိုရောက်
 သီတင်းသုံးနိုင်ရန်နှင့် ဆွမ်းတလှူပွဲများအနေဖြင့် မိမိတို့ကပ်လှူရမည့်
 ဆွမ်းရက်များကို အဖွဲ့ရုံး ပုဒ်-၃၈၂၀၁၀၊ ၂၄၈၂၂၄ သို့ ဆက်သွယ်
 ညှိနှိုင်းကြပါရန် နှီးဆော်တကြောင်း သတင်းရရှိပါသည်။
 တီပီဇကဓမ္မရက္ခီတဓမ္မပွဲ

ရီလုံရွှေဆိုင်ကြီး (လက်လီလက်ကား)
 အမှတ်(၁)(၂)(၃)ချန်းလုံနှင့်ချန်းလုံ ရွှေဆိုင်မှ ၁၅ပဲရည် ၁၆ပဲရည် ရွှေထည်များ
 (စိန်ထည်+ပလက်တီနမ်) ဒီဇိုင်းပျိုးစုံကို ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကား
 ရောင်းချပေးနေပါသည်။ ဦးလှဝေ+ခင်ခင်မြင့်လွင် ရီလုံရွှေဆိုင်ကြီး(ယုဝေပလာစာ)
 ရီလုံ (၁) အမှတ်(၆-၇) ပထမထပ်၊ ယုဝေပလာစာ၊ ညောင်လေးလမ်း ရန်ကင်း၊ ☎-၀၁-၂၀၀၇၄၄(Ext.)၂၀၀၈၊ ၀၉-၄၅၀၅၃၃၃၃
 ရီလုံ (၂) ကိုနိုင်နိုင်ဦး + မထွေဦးအမှတ်(P-1)၊ ပထမထပ်၊ ယုဝေပလာစာ၊ ညောင်လေးလမ်း ရန်ကင်း၊ ☎-၀၁-၂၀၀၇၄၄(Ext.)၂၀၀၈
 ရီလုံ (၃) (ပလက်တီနမ်ဆိုင်)ကိုနိုင်နိုင်ဦး + မထွေဦးအမှတ် (C-5)၊ ပထမထပ်၊ ☎-၀၁-၂၀၀၇၄၄(Ext.)၂၀၀၈
 ချန်းလုံ ဒေါက်တာထင်အောင်ဝေ + ဒေါက်တာချောရသေ အမှတ်(C-7)၊ ပထမထပ်၊ ယုဝေပလာစာ၊ ရန်ကင်း
 ရွှေဆိုင် ☎-၀၉-၇၃၁၀၃၀၉၀၊ ၀၁-၂၀၀၇၄၄(Ext.)၂၂၂၅
 ချန်းလုံ ကိုချစ်အောင်+မထွေဦးအမှတ်(H-10)ယုဝေပလာစာ(ပထမထပ်)၊ ☎-၀၉-၇၃၁၀၃၀၃၀၊ ၀၉-၇၃၁၀၃၀၃၂၀၀၀-၂၀၀၇၄၄(Ext.)၂၀၀၈

မွေးနေ့ဆုတောင်းလွှာ
 နှစ်စမ်းဖွဲ့မှ ခင်ရတနာထွန်း(ခ)ဆွေဆွေအောင်၏ ၁၀-၁၀-၂၀၁၄ရက်၌ ကျရောက်မည့်
 (၂၅)နှစ်မြောက်မွေးနေ့သည် ဆန္ဒနာဝဖြစ်ချင်တာများ တစ်ထပ်တည်းကျ ပျော်ရွှင်ပါ
 စေကြောင်း မွေးနေ့ဆုတောင်း တောင်းအပ်ပါသည်။
 ကိုချစ်ကိုကို

ကြီးတင်မှာပါ
 နာသုမာလို့ မျက်နှာမကောင်းလျှင် နိဂုံးမချီကြပါနဲ့။
 * 095095095 ☎ 01-682844
 * 0943334111 ☎ 01-682928
 * 0943334222 ☎ 01-682944
 * 0973077711 ☎ 02-78625
 ခေါ်ဆိုချွေးမျက်နှာမကောင်းလျှင် နိဂုံးမချီကြပါနဲ့။
 မိတ်ဆက်ပေးကြည့်လားနဲ့ ချန်းလုံလီလီလီအဖွဲ့

ဖခင် အမည်မှန် တောင်သာ အထက တက္ကသိုလ်ဝင်တန်း(C)မှ မြေမြှုပ်လွင်၏ဖခင် အမည်မှန်မှာ ဦးမြိုးတင်ဖြစ်ကြောင်း။
 ဦးမြိုးတင်

ဝင်းဂါးချပြတဲ့ သဘောတရား

ဘောလုံးသမား တစ်ယောက်အတွက် အသင်းပြောင်းခြင်း၊ ရွှေ့ပြောင်းဟာ အင်မတန်မှ ခက်ခဲနက်နဲပါတယ်လို့ပြောရင် ဘယ်သူငြင်းမလဲ။ ဘောလုံးသမားဘက်ကရာ သူ့ကိုခေါ်ဖို့ရည်ရွယ်တဲ့ ကလပ်အသင်းဘက်ကပါ ဘက်မှထောင့်နံ့ကနေ အနုည့်ဆုံး ကိုဝံ့ထွယ်စဉ်းစားဆုံးဖြတ်မှသာ အဲဒီအပြောင်းအရွှေ့တစ်ခုဟာ မှန်ကန်သင့်တော်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်လာ နိုင်တယ်ဆိုတော့။ ဘောလုံးသမားတစ်ယောက် အသင်းပြောင်းဖို့ဆုံးဖြတ်ခြင်းနဲ့ ဘောလုံးသမားတစ်ယောက်ကိုခေါ်ယူဖို့ ဆုံးဖြတ်ခြင်းဆိုတဲ့ကိစ္စတွေဟာ ဘယ်လိုနည်းနဲ့မှ ဝေလွယ်လွယ်သဘောတရားလို့ မရနိုင်ဘူး။



ပြောရမယ်ဆိုရင် ဝင်းဂါးဟာ ငွေကို ပုံမသုံးဘူး။ အဲဒါကြောင့် သူ့အသင်းမှာ လိုအပ်ချက်အချို့ ရှိနေတတ်သလို အမြင့်ဆုံးအောင်မြင်မှုကို ရယူနိုင်ဖို့ လည်း ခက်ခဲတတ်ပေမယ့် သူ့အသင်းဟာ အမြဲတစေ တည်ငြိမ်မှုရှိတယ်။ ရောက်သင့်တဲ့နေရာကို နောက်ဆုံးမှာ ရောက်ကို ရောက်ရှိတတ်တာဟာ ဝင်းဂါးရဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ပါးပါးနပ်နပ် လှုပ်ရှားနိုင်မှုကြောင့်လို့ မြင်ကြတယ်။ အာဆင်သင်းဂါးဟာ နာမည်ကြီးကစားသမား ခေါ်ယူမှုနည်းပေးမယ့် သူ့ခေါ်ယူခဲ့တဲ့ ကစားသမားတွေအထဲက အများစုဟာ အသင်းအတွက် အဓိကကျပြီး ထိပ်တန်းအဆင့်ရောက်သူကြာ သူတွေချည်းပဲ။ အွန်နန်ရီ၊ နာဆီရီ၊ ဖာဘီဂတ်စ်၊ ဗန်ပါစီတို့ကအစ အခုဝဲလ်ဘတ်အဆုံး။

ဝဲလ်ဘတ်ကို ခေါ်ယူခဲ့ချိန်မှာ ဝင်းဂါးက ဝေဖန်မှုကို နိုင်မှုအပေါ် တည်တံ့တယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးကသာ အဓိကကျပါတယ်လို့ တွက်ပြတယ်။

ပြောရမယ်ဆိုရင်ပေါ့။ အပြောင်းအရွှေ့တစ်ခုအစပျိုးပြီးဆိုတာနဲ့ အဲဒီနံပါတ်ရဲ့ရောက်မှာ အဆိုးကိုကြုံတွေ့ဆွဲမှုတွေဆိုတာ အမြဲတစေရှိတယ်။ အဲဒါဟာဘာကြောင့်လဲဆိုတော့ အဓိကကတယ် အပြောင်းအရွှေ့ကိုမှ ယတ်ပြတ်သုံးသပ်လို့မရတဲ့ သဘောသဘာဝ ရှိနေလို့။ အရင်းဆုံးပြောရရင် ဘောလုံးသမားတစ်ယောက် အသင်းပြောင်းပြီး ဘောလုံးသမားတစ်ယောက်ကို အသင်းတစ်သင်းက ခေါ်ပြီးဆိုတာနဲ့ အဲဒီနောက်မှာ ချင်ထွက်ပိုင်းဖြစ်ရမယ့် အကြောင်းခြင်းရာ တော်တော်များများကို ရှိတယ်။ ရာသီဥတု၊ ဒေသ၊ ကစားဟန်၊ နေရာရနိုင်မှုနဲ့ အစုအဝေး။ အဲဒါတွေကို အခြေခံကျကျ တွေးခေါ်ဆုံးဖြတ်နိုင်မှ တန်ကကျမှာဆိုတော့။ ဘယ်လောက်ပဲ နာမည်ကြီးပြီး ခြေစွမ်းထက်တဲ့ ဘောလုံးသမားဖြစ်ပါစေ နေရာတိုင်းမှာ အောင်ပွဲရပါမယ်လို့ ပြောဖို့ခက်သလို အသင်းတစ်သင်းမှာ ခြေစွမ်း မမြဲနိုင်သူကိုလည်း နောက်အသင်းတစ်သင်းမှာပါ ခြေစွမ်းမြဲဖို့ ခက်မယ်လို့ ပြောဖို့သိပ်ခက်တယ်။

အဓိကတော့ လိုအပ်ချက်နဲ့လည်း ကိုက်ညီ၊ ဣန္ပာ၊ ဒေသ၊ ရာသီဥတုတွေနဲ့ပါ လိုက်ဖက်ညီမယ့်ဆိုရင် သာမန်အပြောင်းအရွှေ့ကလေးတစ်ခုကတောင် အပြောင်းအရွှေ့အရာရောက်တဲ့ အပြောင်းအရွှေ့ကလေးတစ်ခုဖြစ်လာနိုင်ပါတယ်လို့ အာဆင်သင်းဂါးရဲ့ အပြောင်းအရွှေ့သဘောတရားကို နာမည်နဲ့တွေ့ကြားမဟုတ်ဘူး။ လိုအပ်ချက်နဲ့ အသုံးတညီ

သူမှာမည်က အယ်ကာဆာ။ အပြည့်အစုံပြောရရင် ဖရန်ဆွေ့ကို အယ်ကာဆာဂါဗီယာ။ ဒါပေမယ့် သူ့ကို ပါလီအယ်ကာဆာရယ်လို့ လူသိများတယ်။ သူ့ကို ဗလင်စီယာမှာရှိတဲ့ မြို့ငယ်လေး တော်ရန်မှာ ဓွေးတယ်။ ၁၉၉၃ ခုနှစ် ဩဂုတ်လ ၃၀ရက်မှာ ဓွေးတားဆိုတော့ သူ့အသက်က ၂၁နှစ် နှစ်နဲ့စွန်း။ အရပ်က မြောက်ပေ။ နေရာက တိုက်စစ်မူ။ ကလပ်ကတော့ ဗလင်စီယာ။ လက်ရွေးစင်အသင်းကတော့ စပိန်။ အရှင်းဆုံးပြောရမယ်ဆိုရင် ကမ္ဘာ့ဗလားမှာ အရှက်တကွနဲ့ အဖျားကြီးဖျားခွဲရတဲ့ စပိန်ကို နည်းပြဘောစကေးက ပြန်လည်တည်ဆောက်အားသစ်လောင်းတဲ့နေရာမှာ တော်ကောက်ခြင်းခံရတဲ့သူတွေထဲက

သူဟာ ၂၀၀၅ခုနှစ်မှာ ဗလင်စီယာရဲ့ လူငယ်အကယ်ဒမီကိုရောက်တယ်။ အဲဒီမှာ ၂၀၀၉ ခုနှစ်အထိ ပညာသင်ပြီး တဲ့အခါမှာ ဗလင်စီယာ(B)အသင်းမှာ ဝင်ကစားတယ်။ အဲဒီမှာ နှစ်နှစ်ကစားပြီးတဲ့အခါ ၂၀၁၁ မှာ ဗလင်စီယာ အသင်းကြီးမှာဖွဲ့စည်း ကစားခွင့်ရတယ်။ ဗလင်စီယာနဲ့အတူ ၂၀၁၁-၂၀၁၂ ရာသီကစားအပြီးမှာ ဝီတာမေးမှာ အငှားသွားကစားခဲ့ရပြီးတဲ့နောက် မနှစ်က ဗလင်စီယာကို ပြန်ရောက်တယ်။ အဲဒီကာလအတွင်းမှာ စပိန်ရဲ့သက်တန်းအလိုက် လက်ရွေးစင်အသင်းတွေမှာ အစဉ်အဆက် ရွေးချယ်ခံခဲ့ရပြီးတဲ့နောက် စက်တင်ဘာလအတွင်းက ကစားခဲ့တဲ့ ပြင်သစ်နဲ့ခြေစမ်းပွဲ မှတ်ဆီဒီးနီးယားလို့ ယူရီ ၂၀၁၆ ခြေစစ်ပွဲတွေအတွက် စပိန်နည်းပြ ဒဲလ်ဘော့စကေးရဲ့ ခေါ်ယူမှုကို ခံရတယ်ဆိုတော့။ သူ့ရဲ့ဖြတ်သန်းရာကာလကတိုတယ်။ သူ့အကြောင်းက ပြောစရာသိပ်မရှိဘူး။ ဒါပေမယ့် သူ့ရဲ့ ခြေစွမ်းကတော့ ပြောစရာတော်တော်များများကိုရှိတယ်။

အထူးသဖြင့်ပေါ့။ သူဟာ စပိန်လက်ရွေးစင်အသင်းကြီးအတွက် နှစ်ပွဲသာ ကိုယ်စားပြုကစားခွင့်ရရှိသေးချိန်မှာ တစ်ဂိုးသွင်းပေးတယ်။ နှစ်ပွဲဆိုမယ့် ပထမပွဲဖြစ်တဲ့ ပြင်သစ်နဲ့ခြေစမ်းပွဲမှာ ပွဲပြည့်မကစားရဘူး။ ၆၇ မိနစ်ရောက်မှသာ ကော်စတာနဲ့နေရာမှာ လူစားဝင်ခွင့်ရခဲ့တာဆိုတော့ မိနစ် ၂၀ တော့ ကော်စတာနဲ့ခွင့်ရကာ ဂိုးမသွင်းနိုင်ပေမယ့် မက်ဆီဒီးနီးယားနဲ့ ခြေစစ်ပွဲမှာ ကျတော့ ပွဲပြည့်ကစားရတဲ့အခါ တစ်ဂိုးသွင်းတယ်။ ဒီတော့ ခြေစွမ်းက ပြောဖို့ ကိုလို့ပြီ။

ဒေစစ်စီလာနဲ့ တောရက်စ်ခြေစွမ်းအတွက် သူ့ကိုရေများမှာ ဖိုးလိုက်ရွာသူလို့ ပြောလို့မရဘူး။ ပြောရရင် သူ့ဂိုးသွင်းပေးတဲ့အချိန်ဟာ စပိန်အနေနဲ့ သုံးဂိုး-လေးဂိုးနဲ့ အပြတ်အသတ်ဦးဆောင်နေချိန်မျိုးမဟုတ်ဘူး။ ပယ်နယ်တီကနေ ရာမိုဗစ်သွင်းတဲ့ တစ်ဂိုးတည်းသာ ရထားတဲ့အချိန်။ အဲဒီလို အချိန်မှာမှ အရေးပါတဲ့ ဂုဏ်ထူးကို သူက သွင်းပေးခဲ့တာ။ ဂျွန်မရန်ရဲ့ ပေးပို့မှုကို လွယ်လွယ်ကူကူ ပီတီသွင်းရတယ်ဆိုပေမယ့်လည်း နေရာယူတတ်မှုကို ဆိုးကျူးရမယ်။ အဲဒါအပြင် အဲဒီနောက် စပိန်ကို ပယ်နယ်တီပြန်ပေးရကာ နှစ်ဂိုး-တစ်ဂိုး ဖြစ်သွားချိန်မှာလည်း

ဝင်း ကျဆင်းသွားတဲ့အချိန်မှာ စပိန်ဟာ တိုက်စစ်မျှကျောင်း ရှားသွားတယ်။ အဲဒီအတွက်ကြောင့် ဘရာဇီးသား ကော်စတာကိုတောင် နိုင်ငံသားအဖြစ်ခံယူစေပြီး လက်ရွေးစင်အသင်းမှာ သုံးပေမယ့် ကော်စတာကလည်း ကလပ်မှာလို လက်ရွေးစင်အတွက် ဂိုးမသွင်း ပေးနိုင်ဘူး။ စပိန်နဲ့အတူ ငါးပွဲကစားပြီးချိန်မှာ ကော်စတာက တစ်ဂိုးမှမသွင်းနိုင်ဘူး။ စပိန်တိုက်စစ်ဟာ စိုးရိမ်စရာဖြစ်ပုံမှန် မသိဖြစ်လာရသလို အဲဒီလိုအခြေအနေမှာ သူက တစ်ဂိုးသွင်းပြုလိုက်တဲ့အခါ အယ်ကာဆာဆိုတာက စပိန်နဲ့ မျှော်လင့်ချက်လို့ ဖြစ်လာတယ်။

အထူးသဖြင့်ပေါ့။ သူ့ဂိုးသွင်းလိုက်တဲ့ ပွဲက မက်ဆီဒီးနီးယားကို ၅-၀နဲ့နိုင်တဲ့ပွဲ။ အဲဒီအတွက် သူ့ကိုရေများမှာ ဖိုးလိုက်ရွာသူလို့ ပြောလို့မရဘူး။ ပြောရရင် သူ့ဂိုးသွင်းပေးတဲ့အချိန်ဟာ စပိန်အနေနဲ့ သုံးဂိုး-လေးဂိုးနဲ့ အပြတ်အသတ်ဦးဆောင်နေချိန်မျိုးမဟုတ်ဘူး။ ပယ်နယ်တီကနေ ရာမိုဗစ်သွင်းတဲ့ တစ်ဂိုးတည်းသာ ရထားတဲ့အချိန်။ အဲဒီလို အချိန်မှာမှ အရေးပါတဲ့ ဂုဏ်ထူးကို သူက သွင်းပေးခဲ့တာ။ ဂျွန်မရန်ရဲ့ ပေးပို့မှုကို လွယ်လွယ်ကူကူ ပီတီသွင်းရတယ်ဆိုပေမယ့်လည်း နေရာယူတတ်မှုကို ဆိုးကျူးရမယ်။ အဲဒါအပြင် အဲဒီနောက် စပိန်ကို ပယ်နယ်တီပြန်ပေးရကာ နှစ်ဂိုး-တစ်ဂိုး ဖြစ်သွားချိန်မှာလည်း

ဘက်စတုဂံ ဂိုးသွင်းနိုင်ဖို့ သူက ဖန်တီးပေးနိုင်ခဲ့တာကြောင့် စပိန် သုံးဂိုး-တစ်ဂိုးနဲ့ပွဲကိုပြန်ပြီး ဦးဆောင်နိုင်တယ်။ ဒီတော့ သူ့ကို သတိမပြုလို့မရဘူး။ သူ့အပေါ် မျှော်လင့်ချက်

ဂိုးတွေ သွင်းခဲ့တာ။ စပိန်ယူ-၁၇ မှာ ကစားဟန်နဲ့ ကစားရုံမှာကျတော့ သုံးဂိုးသွင်းခဲ့တဲ့သူ။ ဥပမာ ယူ-၁၉ ချွန်ပီယံရစ်မှာ စပိန်နဲ့အတူ နှစ်နှစ်ဆက် ချွန်ပီယံဖြစ်ခဲ့သူဆိုတော့ သူ့အပေါ် မျှော်လင့်ချက်ထားမှုတွေကို အပြစ်လို့မဆိုနိုင်ဘူး။

ပြောရမယ်ဆိုရင်ပေါ့။ မနှစ်က ဘောလုံးရာသီမှာ သူဟာ ဗလင်စီယာအတွက် စုစုပေါင်း ၁၆ ဂိုးသွင်းတယ်။ အဲဒီအထဲမှာ ဘောဆယ်ဘက်ကို ဟက်ထရစ်သွင်းတဲ့ဂိုးပါတယ်။ ပြောရရင် ဗလင်စီယာဟာ မနှစ်က ယူရီပါလိင်ကွာတာအဆီတာက စပိန်နဲ့ ပထမအကျော့မှာ သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးတယ်။ အဲဒီမှာ ဒုတိယအကျော့အတွင်း သူက ဟက်ထရစ်သွင်းပေးလို့

တွေထားလာကြတယ်။ တကယ်တော့ သူဟာ အခုမှ ဂိုးတွေ သွင်းနေတာမျိုးတော့ မဟုတ်ဘူး။ စပိန်အတွက် သက်တမ်းရှည်အထိ အထူးသဖြင့်ပေါ့။ အဲဒါအပြင် အဲဒီနောက် စပိန်ကို ပယ်နယ်တီပြန်ပေးရကာ နှစ်ဂိုး-တစ်ဂိုး ဖြစ်သွားချိန်မှာလည်း

ဂိုးတွေ သွင်းခဲ့တာ။ စပိန်ယူ-၁၇ မှာ ကစားဟန်နဲ့ ကစားရုံမှာကျတော့ သုံးဂိုးသွင်းခဲ့တဲ့သူ။ ဥပမာ ယူ-၁၉ ချွန်ပီယံရစ်မှာ စပိန်နဲ့အတူ နှစ်နှစ်ဆက် ချွန်ပီယံဖြစ်ခဲ့သူဆိုတော့ သူ့အပေါ် မျှော်လင့်ချက်ထားမှုတွေကို အပြစ်လို့မဆိုနိုင်ဘူး။

ပြောရမယ်ဆိုရင်ပေါ့။ မနှစ်က ဘောလုံးရာသီမှာ သူဟာ ဗလင်စီယာအတွက် စုစုပေါင်း ၁၆ ဂိုးသွင်းတယ်။ အဲဒီအထဲမှာ ဘောဆယ်ဘက်ကို ဟက်ထရစ်သွင်းတဲ့ဂိုးပါတယ်။ ပြောရရင် ဗလင်စီယာဟာ မနှစ်က ယူရီပါလိင်ကွာတာအဆီတာက စပိန်နဲ့ ပထမအကျော့မှာ သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးတယ်။ အဲဒီမှာ ဒုတိယအကျော့အတွင်း သူက ဟက်ထရစ်သွင်းပေးလို့

တွေထားလာကြတယ်။ တကယ်တော့ သူဟာ အခုမှ ဂိုးတွေ သွင်းနေတာမျိုးတော့ မဟုတ်ဘူး။ စပိန်အတွက် သက်တမ်းရှည်အထိ အထူးသဖြင့်ပေါ့။ အဲဒါအပြင် အဲဒီနောက် စပိန်ကို ပယ်နယ်တီပြန်ပေးရကာ နှစ်ဂိုး-တစ်ဂိုး ဖြစ်သွားချိန်မှာလည်း

ဂိုးတွေ သွင်းခဲ့တာ။ စပိန်ယူ-၁၇ မှာ ကစားဟန်နဲ့ ကစားရုံမှာကျတော့ သုံးဂိုးသွင်းခဲ့တဲ့သူ။ ဥပမာ ယူ-၁၉ ချွန်ပီယံရစ်မှာ စပိန်နဲ့အတူ နှစ်နှစ်ဆက် ချွန်ပီယံဖြစ်ခဲ့သူဆိုတော့ သူ့အပေါ် မျှော်လင့်ချက်ထားမှုတွေကို အပြစ်လို့မဆိုနိုင်ဘူး။

ပြောရမယ်ဆိုရင်ပေါ့။ မနှစ်က ဘောလုံးရာသီမှာ သူဟာ ဗလင်စီယာအတွက် စုစုပေါင်း ၁၆ ဂိုးသွင်းတယ်။ အဲဒီအထဲမှာ ဘောဆယ်ဘက်ကို ဟက်ထရစ်သွင်းတဲ့ဂိုးပါတယ်။ ပြောရရင် ဗလင်စီယာဟာ မနှစ်က ယူရီပါလိင်ကွာတာအဆီတာက စပိန်နဲ့ ပထမအကျော့မှာ သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးတယ်။ အဲဒီမှာ ဒုတိယအကျော့အတွင်း သူက ဟက်ထရစ်သွင်းပေးလို့

တွေထားလာကြတယ်။ တကယ်တော့ သူဟာ အခုမှ ဂိုးတွေ သွင်းနေတာမျိုးတော့ မဟုတ်ဘူး။ စပိန်အတွက် သက်တမ်းရှည်အထိ အထူးသဖြင့်ပေါ့။ အဲဒါအပြင် အဲဒီနောက် စပိန်ကို ပယ်နယ်တီပြန်ပေးရကာ နှစ်ဂိုး-တစ်ဂိုး ဖြစ်သွားချိန်မှာလည်း

တွေထားလာကြတယ်။ တကယ်တော့ သူဟာ အခုမှ ဂိုးတွေ သွင်းနေတာမျိုးတော့ မဟုတ်ဘူး။ စပိန်အတွက် သက်တမ်းရှည်အထိ အထူးသဖြင့်ပေါ့။ အဲဒါအပြင် အဲဒီနောက် စပိန်ကို ပယ်နယ်တီပြန်ပေးရကာ နှစ်ဂိုး-တစ်ဂိုး ဖြစ်သွားချိန်မှာလည်း

စပိန်ရဲ့ သွေးသစ် အယ်ကာဆာ



လက်စီယာ ဝါးဂါး-ဂိုးမရှိနဲ့ပြန်နိုင်ပြီး ငါးဂိုး-သုံးဂိုးနဲ့ ဆီမီးရောက်တယ်။ ဒီတော့ လာလီဂါမှာ ဝါးဂါးမှာ ဝါးဂါးကို နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်တော့လည်း သူကတစ်ဂိုးသွင်းတယ်။ ဘာစီလိုနာကို သုံးဂိုး-နှစ်ဂိုးနဲ့ နိုင်ရာမှာလည်း သူက

လက်စီယာ ဝါးဂါး-ဂိုးမရှိနဲ့ပြန်နိုင်ပြီး ငါးဂိုး-သုံးဂိုးနဲ့ ဆီမီးရောက်တယ်။ ဒီတော့ လာလီဂါမှာ ဝါးဂါးမှာ ဝါးဂါးကို နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်တော့လည်း သူကတစ်ဂိုးသွင်းတယ်။ ဘာစီလိုနာကို သုံးဂိုး-နှစ်ဂိုးနဲ့ နိုင်ရာမှာလည်း သူက

လက်စီယာ ဝါးဂါး-ဂိုးမရှိနဲ့ပြန်နိုင်ပြီး ငါးဂိုး-သုံးဂိုးနဲ့ ဆီမီးရောက်တယ်။ ဒီတော့ လာလီဂါမှာ ဝါးဂါးမှာ ဝါးဂါးကို နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်တော့လည်း သူကတစ်ဂိုးသွင်းတယ်။ ဘာစီလိုနာကို သုံးဂိုး-နှစ်ဂိုးနဲ့ နိုင်ရာမှာလည်း သူက

လက်စီယာ ဝါးဂါး-ဂိုးမရှိနဲ့ပြန်နိုင်ပြီး ငါးဂိုး-သုံးဂိုးနဲ့ ဆီမီးရောက်တယ်။ ဒီတော့ လာလီဂါမှာ ဝါးဂါးမှာ ဝါးဂါးကို နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်တော့လည်း သူကတစ်ဂိုးသွင်းတယ်။ ဘာစီလိုနာကို သုံးဂိုး-နှစ်ဂိုးနဲ့ နိုင်ရာမှာလည်း သူက

လက်စီယာ ဝါးဂါး-ဂိုးမရှိနဲ့ပြန်နိုင်ပြီး ငါးဂိုး-သုံးဂိုးနဲ့ ဆီမီးရောက်တယ်။ ဒီတော့ လာလီဂါမှာ ဝါးဂါးမှာ ဝါးဂါးကို နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်တော့လည်း သူကတစ်ဂိုးသွင်းတယ်။ ဘာစီလိုနာကို သုံးဂိုး-နှစ်ဂိုးနဲ့ နိုင်ရာမှာလည်း သူက

လက်စီယာ ဝါးဂါး-ဂိုးမရှိနဲ့ပြန်နိုင်ပြီး ငါးဂိုး-သုံးဂိုးနဲ့ ဆီမီးရောက်တယ်။ ဒီတော့ လာလီဂါမှာ ဝါးဂါးမှာ ဝါးဂါးကို နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်တော့လည်း သူကတစ်ဂိုးသွင်းတယ်။ ဘာစီလိုနာကို သုံးဂိုး-နှစ်ဂိုးနဲ့ နိုင်ရာမှာလည်း သူက

လက်စီယာ ဝါးဂါး-ဂိုးမရှိနဲ့ပြန်နိုင်ပြီး ငါးဂိုး-သုံးဂိုးနဲ့ ဆီမီးရောက်တယ်။ ဒီတော့ လာလီဂါမှာ ဝါးဂါးမှာ ဝါးဂါးကို နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်တော့လည်း သူကတစ်ဂိုးသွင်းတယ်။ ဘာစီလိုနာကို သုံးဂိုး-နှစ်ဂိုးနဲ့ နိုင်ရာမှာလည်း သူက

လက်စီယာ ဝါးဂါး-ဂိုးမရှိနဲ့ပြန်နိုင်ပြီး ငါးဂိုး-သုံးဂိုးနဲ့ ဆီမီးရောက်တယ်။ ဒီတော့ လာလီဂါမှာ ဝါးဂါးမှာ ဝါးဂါးကို နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်တော့လည်း သူကတစ်ဂိုးသွင်းတယ်။ ဘာစီလိုနာကို သုံးဂိုး-နှစ်ဂိုးနဲ့ နိုင်ရာမှာလည်း သူက

ယူရီ ၂၀၁၆ ခြေစစ်ပွဲများ

စနေနေ့ (၁၁-၁၀-၁၄)		
နံနက် ၁၁:၃၀	လတ်ဗီးယား - ဖိုက်စလန်	
နံနက် ၁၁:၃၀	တော်လိန် - ကာလ်စတန်	
နံနက် ၁၁:၃၀	တူဂူး - ဒွတ်	
နံနက် ၁၁:၃၀	ဘယ်လ်ဂျီယံ - အင်ဒိုနာ	
နံနက် ၁၁:၃၀	ဆွစ်ဇာလန် - အရှေ့	
နံနက် ၁၁:၃၀	လေး - ဘော့စနီးယား	
နံနက် ၁၁:၃၀	ဘူလင်ဂေးယား - ခိုနိုအေးဗား	
နံနက် ၁၁:၃၀	အီတလီ - အစတင်တိုရန်	
နံနက် ၁၁:၃၀	ဗော်လီတာ - ခော်စေ	
ည ၁၀:၃၀	အိုင်းယာလန် - ဂျီတာရေတာ	
ည ၁၀:၃၀	ကော့တလန် - ဗော်ဂျီယာ	
ည ၁၀:၃၀	ရိုမေးနီးယား - ဟန်ဂေရီ	
ည ၁၀:၃၀	အာမေးနီးယား - ဆားဒီးယား	

တန်ခူးနေ့ (၁၂-၁၀-၁၄)

နံနက် ၁၁:၃၀	ပိုလန် - ဂျာမနီ	
နံနက် ၁၁:၃၀	စပိန် - ဂရိ	
နံနက် ၁၁:၃၀	မ/အိုင်းယာလန် - ဟန်ဂေရီ	
နံနက် ၁၁:၃၀	အယ်လ်ဘေးနီးယား - ခိုနိုအေးဗား	
ည ၁၀:၃၀	ယူကရိန်း - ဟန်ဆီဒိုးနီးယား	
ည ၁၀:၃၀	အက်စ်တိုးနီးယား - အင်္ဂလန်	
ည ၁၀:၃၀	ဩစတြီးယား - မွန်တီနီဂရို	
ည ၁၀:၃၀	ရုရှား - ဗော်ဂျီယာ	

တနင်္လာနေ့ (၁၃-၁၀-၁၄)

နံနက် ၁၁:၃၀	ဘီလာရုစ် - ဆလိုဘက်ဗီးယား	
နံနက် ၁၁:၃၀	လူင်ဘတ် - စပိန်	
နံနက် ၁၁:၃၀	လစ်သူဇောနီးယား - ဆလိုဗေးနီးယား	
နံနက် ၁၁:၃၀	ဆွီဒင် - လီချ်စတီးန့်	
ည ၁၀:၃၀	ကာလ်စတန် - ဒွတ်	

အင်္ဂါနေ့ (၁၄-၁၀-၁၄)

နံနက် ၁၁:၃၀	အိုက်စလန် - ဟော်လန်	
နံနက် ၁၁:၃၀	လတ်ဗီးယား - တူဂူး	
နံနက် ၁၁:၃၀	အင်ဒိုနာ - အရှေ့	
နံနက် ၁၁:၃၀	ဘော့စနီးယား - ဘယ်လ်ဂျီယံ	
နံနက် ၁၁:၃၀	လေး - ဒိုက်စလန်	
နံနက် ၁၁:၃၀	ခိုနိုအေးဗား - အစတင်တိုရန်	
နံနက် ၁၁:၃၀	ဗော်လီတာ - အီတလီ	
နံနက် ၁၁:၃၀	ခော်စေ - ဘူလင်ဂေးယား	

ဗုဒ္ဓဟူးနေ့ (၁၅-၁၀-၁၄)

နံနက် ၁၁:၃၀	ဂျာမနီ - အိုင်းယာလန်	
နံနက် ၁၁:၃၀	ဂျီတာရေတာ - ဗော်ဂျီယာ	
နံနက် ၁၁:၃၀	ပိုလန် - ကော့တလန်	
နံနက် ၁၁:၃၀	ဆယ်ဘင်နီ - ဆွစ်ဇာလန်	
နံနက် ၁၁:၃၀	ဟန်ဂေရီ - ဟန်ဂေရီ	
နံနက် ၁၁:၃၀	စပိန် - ရိုမေးနီးယား	
နံနက် ၁၁:၃၀	ဂရိ - မ/အိုင်းယာလန်	
နံနက် ၁၁:၃၀	ခိုနိုအေးဗား - ဗော်ဂျီယာ	
နံနက် ၁၁:၃၀	ဆားဒီးယား - အယ်လ်ဘေးနီးယား	



ပေးမယ့် ဆောက်သစ်တန်အသင်းကို ရောက်ရှိခဲ့ပြီးတော့ နောက်မှာတော့ အသင်းအတွက် စတင်ပြီး ဂိုးတွေသွင်းယူပေးနိုင်နေပြီး လက်ရှိပီဗီယာလီဂါမှာ လေးဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အီတလီအသင်းရဲ့ နည်းပြသစ်ဖြစ်တဲ့ ကွန်တီဟာ သူ့ရဲ့ လက်ရှိခြေစွမ်းတွေနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိဘဲကြောင့် အီတလီအသင်းမှာ ယူရီ ၂၀၁၆ ခြေစစ်ပွဲအဖြစ် ကစားရမယ့် အစတင်တိုရန်နဲ့ ဗော်လီတာအသင်းတို့နဲ့ ကစားမယ့်ပွဲအတွက် ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပယ်လီအနေနဲ့ လက်ရှိ ခြေစွမ်းအတိုင်း ဆက်လက်ထိန်းထားပြီး အီတလီအသင်းအတွက် အားကိုးရတဲ့ ကစားသမားတစ်ဦးဖြစ်လာမလားဆိုတာကတော့



ဝဲလ်ဘတ်



ဘာလော့တယ်လီ

HOW THE £16m MEN COMPARE...	WELBECK	BALOTELLI
Games	5	7
Minutes	436	536
Goals	4	1
Shots on target	9	8
Mins per goal	109	536
Assists	1	0

အီတလီအသင်းနဲ့ အတူ ပထမဦးဆုံးအကြိမ်

ကစားခွင့်ရတော့မယ့် တိုက်စစ်မူူး ဂရာဇီယာနို ပယ်လီ

အတွက် လက်ရှိအသင်းရဲ့ လူငယ်အကယ်ဒမီတွေကို အများကြီးနဲ့ချိခဲ့တယ်။ အဲဒီထဲမှာ အီတလီအသင်းလည်း အပါအဝင်ပေါ့။ ဒါကြောင့်လည်း အီတလီအသင်းကနေ နည်းပြပရန်ဒယ်လီ ထွက်ခွာသွားခဲ့ပြီး ဂျူဗင်တပ်အသင်းနဲ့အတူ သုံးနှစ်ဆက်တိုက် ဆုပေးရယူထားနိုင်ခဲ့တဲ့ ကွန်တီဟာ အယ်ကာဆာအသင်းကို ပြောင်းအီတလီနည်းပြဖြစ်လာတယ်။ ကွန်တီဟာ အီတလီအသင်းကို စတင်တိုင်ထွယ်နိုင်တာနဲ့တစ်ပြိုင်နက် ယူရီ ၂၀၁၆ ခြေစစ်ပွဲကစားမယ့် အီတလီအသင်းအတွက် လူရွေးချယ်မှုတွေကို စတင်ပြုလုပ်ခဲ့တဲ့နေရာမှာ ဘာလော့တယ်လီကို ချန်လှပ်ပြီး ဆောက်သစ်တန်အသင်းရဲ့ တိုက်စစ်မူူး ပယ်လီကို ပထမဦးဆုံးခေါ်ယူလိုက်တယ်။

တကယ်တော့ ပယ်လီဟာ အီတလီ လက်ရွေးစင်အသင်းနဲ့ အရမ်းကို ဝေးကွာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အီတလီ ယူ-၂၀၊ ယူ-၂၀ အသင်းတို့မှာသာ ကစားခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ပယ်လီဟာ အီတလီနိုင်ငံ လက်ချီပြည်နယ်မှား ဖြစ်တဲ့

အတွက် လက်ရှိအသင်းရဲ့ လူငယ်အကယ်ဒမီတွေကို အများကြီးနဲ့ချိခဲ့တယ်။ လက်ရှိအသင်းကြီးမှာ ၂၀၀၄ ခုနှစ်မှာ စတင်ကစားခဲ့ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ခြေစွမ်းကို နှစ်သက်သဘောကျမှုရှိတဲ့ ဟော်လန်ကလပ် အယ်ကာဆာအသင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ အဲဒီပြောင်းရွှေ့ခွဲပြီးနောက်နှစ်မှာ သူဟာ အယ်ကာဆာအသင်းနဲ့ ဟော်လန်အမှတ်ပေးဆုပေးရတဲ့ ရရှိခဲ့ပါတယ်။

အဲဒီနှစ်တုန်းကဆိုရင် အယ်ကာဆာအသင်းရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အိုင်းယာလီအသင်းရဲ့ တိုက်စစ်ပိုင်းမှာဆိုရင်လည်း ဆွာရက်စ်ကစားနေခဲ့ပြီး ပယ်လီနဲ့တော့ ခေတ်ပြိုင်ကစားခဲ့တဲ့သူတွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဆွာရက်စ်ကတော့ အဲဒီနောက်ပိုင်း ၁၅ ဝါအကြားမှာ ပရီမီယာလီဂါပြောင်းရွှေ့သွားခဲ့ပေမယ့် ပယ်လီကတော့ နောက်သုံးနှစ်ခွဲကြားပြီးမှာသာ ပရီမီယာလီဂါ ပြောင်းရွှေ့ကစားခွင့်ရရှိခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ပယ်လီဟာ အယ်ကာဆာမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် စီးရီးအေ

ကလပ် ပါမေးအသင်းကနေ မွက်စီကျပြီး ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ပယ်လီဟာ ပါမေးမှာတော့ ခြေစွမ်းပြ ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ပါမေးကို ပြောင်းရွှေ့ပြီး ဇန်နဝါရီတွေထွက်မှာတော့ ဆင်ဖီးရီးယားအသင်းကို အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ ၂၀၁၂-၁၃ မှာတော့ သူဟာ ဟော်လန်ကလပ် ဖီယင်နော့အသင်းကို အငှားနဲ့ ပြန်ကစားခဲ့ရပါတယ်။ ဖီယင်နော့အသင်းမှာ အငှားနဲ့ ကစားခြင်းဟာလည်း အယ်ကာဆာအသင်းမှာကစားခဲ့ရတဲ့က သူ့ရဲ့နည်းပြအဖြစ် လုပ်ကိုင်ခဲ့တဲ့ ရော်နယ်တိုလီမေးက ပြန်လည်ခေါ်ယူလိုက်ခြင်းဖြစ်ပါတယ်။

ဒါကြောင့်လည်း ပယ်လီအနေနဲ့ ဖီယင်နော့အသင်းကို အငှားနဲ့ ပြန်ရောက်လာခဲ့ခြင်းဟာ ကြုံမူာကောင်းတွေ ပြန်လည်ထွန်းတောက်လာတဲ့အချိန်လို့လည်း ပြောရမှာပဲ။ သူဟာဖီယင်နော့အသင်းမှာ စတင်ပါဝင်ကစားခဲ့တဲ့ ပထမဦးဆုံး ၁၀ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီရာသီမှာပဲ သူဟာ ဖီယင်နော့အသင်းနဲ့ အတူ ၂၉ ပွဲ ပါဝင်ကစားကာ ၂၇ ဂိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)

ရှမ်းပြည်နယ် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲကျင်းပ

ရှမ်းပြည်နယ် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပ ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဥက္ကဋ္ဌ ဦးစိုင်းလှဝင်းက မြို့ပြဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်နိုင်ရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မိမိတို့ ကုမ္ပဏီများမှ သတ်မှတ်စီမံခန့်ခွဲမှုနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ဆက်လက်၍ တောင်ကြီးမြို့ တောင်ကြီး

ရှော့ပင်းစင်တာ တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာများကို သီဟဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဒေါက်တာဒေါ်မေစုလှိုင်၊ လားရှိုးမြို့နယ်မခေါ် အဝေးပြေးယာဉ်ရပ်နားစခန်းဆောက်လုပ်ခြင်းလုပ်ငန်း သဘောတူစာချုပ် (ပြင်ဆင်ချုပ်ဆိုခြင်း)နှင့် လားရှိုးမြို့နယ်ရိမြိုင်အဆင့်မြင့် အိမ်ရာတည်ဆောက်ရေးစီမံကိန်းတို့နှင့် ပတ်သက်၍ SHINING MYANMAR ကုမ္ပဏီလီမိတက်မှ စီမံကိန်းမန်နေဂျာ ဦးသန်းထွန်း၊ မူဆယ်မြို့နယ်ပေါ် အသေးစားရေအားလျှပ်စစ်စီမံကိန်း ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှုဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာများကို ဂရိတ်ဟော်ခမ်းအများပိုင် ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းအုန်းမြင့်၊ တာချီလိတ်မြို့ မိနီမားကန်နှင့် အဝေးပြေးယာဉ်ဂိတ်

နားနေဆောင် တည်ဆောက်ရေးလုပ်ငန်းများကို ရွှေရေကန် သွင်းကုန်/ ထုတ်ကုန် ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းနွမ်းတို့က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ် ဥပဒေချုပ် ဦးမောင်မောင်က သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းမပြုမီ ဥပဒေဆိုင်ရာ လုပ်ငန်းသဘောတူစာချုပ် ထိုးတမ်းများနှင့် ပတ်သက်၍ ဂရုပြုရန်များနှင့် လိုအပ်သည်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုပ်ငန်းအုပ်စုံနှင့်လုပ်ငန်းလက်ခံသူကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် (MOA ၊ MoU)သဘောတူလက်မှတ်ရေးထိုးပွဲကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် SHINING MYANMAR ကုမ္ပဏီလီမိတက်တို့က MOA လက်မှတ်ရေးထိုးပြီး ဂရိတ်ဟော်ခမ်း

အများပိုင် ကုမ္ပဏီလီမိတက်တို့နှင့် MoU လက်မှတ်ရေးထိုးကြသည်။

ယင်းနောက် ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီနှင့် သီဟဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့အကြား ချုပ်ဆိုသော တောင်ကြီး ရှော့ပင်းစင်တာ တည်ဆောက်ရေးလုပ်ငန်း MOA လက်မှတ်ရေးထိုး၍လည်းကောင်း၊ SHINING MYANMAR ကုမ္ပဏီလီမိတက်တို့အကြား ချုပ်ဆိုသော လားရှိုးမြို့ နားမခေါ် အဝေးပြေးယာဉ်ရပ်နားစခန်း ဆောက်လုပ်ခြင်း လုပ်ငန်း သဘောတူစာချုပ် (ပြင်ဆင်ချက်စာချုပ်) လက်မှတ်ရေးထိုး၍လည်းကောင်း၊ ရွှေရေကန် သွင်းကုန်/ ထုတ်ကုန် ကုမ္ပဏီလီမိတက်တို့အကြား ချုပ်ဆိုသော တာချီလိတ်မြို့ မိနီမားကန် ဆိုင်ခန်းများနှင့် အဝေးပြေးယာဉ်ဂိတ်နားနေဆောင် တည်ဆောက်ရေး လုပ်ငန်းသဘောတူစာချုပ် MOA လက်မှတ်

မောင်မောင်သန်း(တောင်ကြီး)

ရေးထိုးကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအထောက်အကူပြုကော်မတီဝင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး

ပညာဒါန၊ ပြုကြသူငှာ၊ လေးမျက်နှာ အနောက်ခြမ်းဒေသမှာ

မြင့်စိုး (နတလ)

နင်တို့ကျောင်းအုပ်ကြီးက ဘယ်သူလဲ။ ဦးညဏ္ဍာဏ --- လေ။

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မြို့နယ် ကွမ်းခြံကုန်းကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်း ဆရာမ လုပ်နေသော ကျွန်တော်ညီမဖြစ် သူသည် ကိစ္စတစ်ခုဖြင့် နေပြည်တော်သို့ ရောက်လာခဲ့ကာ သူတို့ကျောင်းအုပ်ဘယ် သူလဲဟု မေးသည်ကို ရယ်ကျဲကျဲနှင့် ထိုကဲ့သို့ ဖြေလေ၏။ ဆရာတော်ကြီး ဦးညဏ္ဍာဏရ ကိုတော့ ကျွန်တော်မသိပဲ နေပါမည်လား။ ငယ်စဉ် မူလတန်းကျောင်းသားဘဝ ကတည်းက တွေ့ဖူး၊ မြင်ဖူး၊ ဖူးမြော် ကန် တော့ခဲ့ဖူးသော ဆရာတော်ဖြစ်သည်။ အဖေ ဘက်ကအမျိုးတွေ ကွမ်းခြံကုန်းတွင်ရှိ သဖြင့် အမျိုးတော်ချင်တော်နေပါဦးမည်။ ယခုသက်တော် (၈၆)နှစ်၊ ဝါတော်(၆၆)ဝါ ရှိနေပြီ။ လေးမျက်နှာမြို့နယ်တွင် သက်တော်၊ ဝါတော်အကြီးဆုံး ဆရာတော် ကြီး ဖြစ်တော်မူခဲ့ပြီ။

ဆရာတော်ကြီးက ကလေးတွေပညာ ရေးကို သိပ်ပြီးဂရုစိုက်တာ၊ ဆရာ ဆရာမ တွေ ကျောင်းပျက်လို့မရဘူး၊ နေ့တိုင်း စာသင်ခန်းတွေကို လိုက်ကြည့်တယ်၊ ကျောင်း ပျက်တဲ့ဆရာမတွေကို ပြောဒိန်မှာပျက်တဲ့ရက် တွေမှတ်ထားပြီး သိပ်များလာရင် မြို့နယ် ပညာရေးမှူးဆီကိုဖုန်းဆက်ပြီး အကြောင်း ကြားတာ။ နင်တို့ အချိန်မရရင် ထမင်း မချက်ခဲ့နဲ့၊ ငါ့ကျောင်းမှာ ဆွမ်းဟင်းတွေ အများကြီး လာစားကြ။ အေး --ကျောင်း ပျက်လို့တော့မရဘူး။ ငါနဲ့အတွေ့ပဲဟု

ဆရာတော်ကြီးက မိန့်ကြားထားကြောင်း သိရသည်။ သာမန်ဆိုလျှင်တော့ ထိုအလယ် တန်းကျောင်းခွဲလေးကို ကျွန်တော် စိတ်ဝင်စားမိမည် မဟုတ်ပါ။ ငယ်စဉ်ကတည်း က ပညာသင်ကြားခဲ့ပြီး စာစစ်ဌာနရရှိရေး အတွက်လည်း ပိုင်းဝန်းကြီးပမ်းခဲ့ဖူးသော လှော်ကထားအထက၊ နဝမတန်းနှင့် တက္က သိုလ်ဝင်တန်းနှစ်များ၌ သွားရောက်ကျောင်း တက်ခဲ့ဖူးသော လေးမျက်နှာ အထက၊ မူလ တန်းလွန် ကျောင်းဖြစ်မြောက်ရေးအတွက် ကျောင်းနေဖက် သူငယ်ချင်းများနှင့်အတူ လိုက်လံ ဆောင်ရွက်ပေးခဲ့ဖူးသည့် ယင်းဆယ် ကျေးရွာမူလနှင့် ကညင်တိုင်ကျေးရွာ မူလနှင့်ကျောင်းများသည်သာ ကျွန်တော် နှလုံးအိမ်မှာ ပုံရိပ်ထင်စရာအကြောင်း ရှိပါသည်။

ကွမ်းခြံကုန်း အလယ်တန်းကျောင်းခွဲ လေးကို ကျွန်တော်စိတ်ဝင်စားမိမည်က ဦးပွင့်စန်း မေ့သမိကြောင့်ဖြစ်ပါလိမ့်မည်။ ဦးပွင့်စန်းသည် ထိုကျောင်း၌ စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့ဖူးသည်။ သို့သော် လောကီ စာပေထက် လောကုတ္တရာစာပေများကို သင်ယူလိုသော စိတ်ဆန္ဒက ပြင်းပြနေ သဖြင့် ကျောင်းထွက်ပြီး ကိုရင်ဝတ်ခဲ့သည်။ လက်ဝဲတန်းမြို့နယ် စစ်ကွင်းမြို့ ဘုန်းကြီး ကျောင်း၌ နေထိုင်သင်ယူရင်း ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများဖြေဆို အောင်မြင်ခဲ့သည်။ ကိုရင်လေး မေ့သမိ သည် ဆွမ်းဒကာ၊ ကွမ်းဒကာဖြစ်သည့် စစ်ကွင်းမြို့မှ အငြိမ်းစားဆရာကြီးတစ်ဦး၏ ကျေးဇူးကြောင့် အင်္ဂလိပ်စာ အခြေခံကို

ကောင်းစွာ သင်ယူတတ်မြောက်ခဲ့ကြောင်း သိရပါသည်။ ယင်းနောက် ရန်ကုန်မြို့ပုဇွန် တောင်မြို့နယ် ညောင်ကုန်းကျောင်းတိုက် သို့ ရောက်ရှိလာပြီး နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)တွင် တက် ရောက်သင်ယူခွင့်ရရှိရေး ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ရာ ပထမအကြိမ်၌ မအောင်မြင်။ ရှုံးသည်။ နောက်တစ်ကြိမ် ထပ်မံဝင်ရောက် ဖြေဆိုအောင်မြင်ခဲ့ပြီး ယခု အခါ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ မဟာဝိဇ္ဇာတန်း တက်ရောက် နိုင်ရေးအတွက်လည်း ကြိုးပမ်းအားထုတ် ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ ပညာကို ကြိုးကြိုးတုတ်တုတ် အားထုတ်သင်ယူခဲ့သော ဦးပွင့်စန်းလေးကို အကြောင်းပြု၍ သူ့ကိုရင်ဘဝက ပညာသင် ကြားခဲ့ဖူးသော ကွမ်းခြံကုန်းအမက ကျောင်း လေး၌ ပေ (၁၂၀x၃၀) ကျောင်းဆောင် သစ်တစ်ဆောင် ဆောက်လုပ်ပေး မည့် အလှူရှင် ဒါယကာမတစ်ဦးပေါ်ပေါက် လာသည်။ သူက ဆရာမောင် ဆေးတိုက် ပိုင်ရှင် ဒေါ်ဝင်းမောင်မောင်ဖြစ်သည်။ ဒေါ်ဝင်းမောင်မောင်ကို ကျွန်တော်မသိပါ။ သို့သော် သူ၏ဖခင်ဖော်စပ်ခဲ့သော ဆရာ မောင် ဆေးနိမ့်နိမ့်ကတော့ ကျွန်တော်တို့ ငယ်စဉ်က မြို့အနီးရွာအဆုံး ကလေးလူကြီး အားလုံးသိသော နိုင်ငံကျော် ဆေးနိမ့်နိမ့်ဖြစ်ခဲ့ သည်။ တော်ရုံခေါင်းကိုက် ဖျားနာလောက် ကတော့ ဆရာမောင်ဆေးနိမ့်နိမ့်နှင့် ပျောက်ခဲ့ သည်ချည်းသာ။ အဘိုးအဘွားတွေ၏ လက်စွဲ ဆေးတစ်လက်ဖြစ်သည်။

အလှူရှင်၏ ကျောင်းဆောက်လုပ်ပေး ပုံပေးနည်းကိုလည်း ကျွန်တော်သဘောကျ သည်။ ကျောင်းအတွက်ကုန်ကျမည့် သိန်း ၄၀၀၊ ၅၀၀ ကို ငွေသားပေးပို့လှူဒါန်း ခြင်းမျိုး မပြုလုပ်ခဲ့။ အင်ဂျင်နီယာနှင့် စနစ် တကျတွက်ချက်ပြီး လိုအပ်မည့် ဘိလပ်မြေ၊ သွပ်၊ သံ၊ သစ်မှအစ တံခါးကျည်းပေါင် အဆုံး ရန်ကုန်မြို့တွင် လိုက်လံရွေးချယ် ဝယ်ယူပြီး ပုသိမ်၊ မုံရွာကားလမ်းမှတစ်ဆင့် ရွာကို အရောက်ပို့သည်။ ရွာအထိကားသွား လို့ လာလို့ရအောင် ရွာသူ/ရွာသားများက လမ်းပြပေးသည်။ ကျောင်းပြီး သွားသော အခါ ကျောင်းဖွင့်ပွဲအခမ်းအနားပင်မပြု လုပ်ခဲ့။ စိတ်မှ ယတိပြတ်လှူဒါန်းပြီးဖြစ်၍ ထိုကဲ့သို့ မလုပ်သော်လည်း ဆရာ ဆရာမ များထံ အကူအညီတစ်ခုတောင်းခဲ့သည်။ ထိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ ကလေးငယ်များအား ကျောင်းစာအပြင် ဗုဒ္ဓဘာသာအခြေခံကို နားလည်အောင်၊ သိအောင်၊ သူ့အတန်းနှင့်သူ အဆင့်ခွဲခြား၍ သင်ကြားပေးရေး အကူအညီတောင်းခံခြင်း ဖြစ်ပါသည်။ သင်ပေးစေလိုသည့် ဗုဒ္ဓဘာသာ စာအုပ်များကိုလည်း ရန်ကုန်မှဝယ်ယူပေးပို့ သကဲ့သို့ ဗုဒ္ဓဘာသာ စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်သူများကို ဆုများချီးမြှင့်ပေးခဲ့ သည်။ အလှူရှင်၏ ကျောင်းအပေါ်ထားသော စေတနာကို အလယ်တန်းကျောင်းခွဲ မဖြစ်မီ မူလတန်းလွန်ကျောင်းအဖြစ် ဖွင့်လှစ်စဉ် ကတည်းက တွေ့မြင်နေကြရသည်။ ကျောင်း သား ကျောင်းသူများ ပညာရည်မြင့်မားရေး အတွက် ဆရာ၊ ဆရာမများ အင်အား

ကောင်းကောင်းဖြင့် သင်ကြားပေးဖို့လိုသည်။ လိုအပ်သော ဆရာ ဆရာမများ ငှားရမ်း သင်ကြားနိုင်ရေး ဒေါ်ဝင်းမောင်မောင်က စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ကျွန်တော်တို့ မွေးဖွားရာ ဧရာဝတီတိုင်း ဒေသကြီးအတွင်း အခြားအခြားသော မြို့နယ် များ၌ လမ်း/တံတားအလှူရှင်ပေါင်းများစွာ၊ ပညာမျိုးစေ့စိုက်ထူလှူဒါန်းပေးသည့် အလှူ ရှင်ပေါင်းများစွာ၊ ကျန်းမာရေးစောင့်ရှောက် မှုပေးသည့် အလှူရှင်ပေါင်းများစွာရှိနေပါဦး မည်။ ကျွန်တော်သိသော ဒေသ ၊ ကျွန်တော် သိသော အလှူရှင်ပုဂ္ဂိုလ်များအား ဂုဏ်ပြု ဖော်ညွှန်းရေးသားခွင့်ရခဲ့သော်လည်း ကျွန် တော်မသိသောဒေသ၊ ကျွန်တော်မသိသော ပုဂ္ဂိုလ်များကိုမူ ရေးသားမူမပြုနိုင်ခဲ့ပါ။ သို့ တစေ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မား ပြီး ဂုဏ်ထူးရကလေးများ မြောက်မြားစွာ ပေါ်ထွက်ခဲ့ခြင်းအတွက် လည်းကောင်း၊ ယင်းကလေးများအား ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံခြားလေ့လာရေးခရီးစဉ် ပို့ဆောင်ပေး သော စေတနာရှင်များ ပေါ်ပေါက်ခဲ့၍ လည်း ကောင်း၊ ယခုကဲ့သို့ ကျောင်းအလှူရှင်များ ပေါ်ပေါက်ခဲ့၍လည်းကောင်း၊ ကျောင်းသား ကျောင်းသူအားလုံး ဗုဒ္ဓဘာသာအခြေခံများကို သိရှိပြီး ယဉ်ကျေးလိမ္မာသော သားကောင်း သမီးမွန်များဖြစ်လာရေး ကုသိုလ်ဒါနပြုကြသူ များ ပေါ်ပေါ်ခဲ့၍လည်းကောင်း မုဒိတာပွား လျက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဆတက် ထမ်းပိုးတိုး၍၊ တိုး၍လည်း ပညာဒါနပြုနိုင် ကြပါစေကြောင်း ဆန္ဒပြုမိပါသည် -----။

ဂန့်ဂေါက အထွက်ကောင်းစပါးမျိုးပွားစံပြကွက် အောင်မြင်ဖြစ်ထွန်း



မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် တောင်သူများသည် ဒေသစပါးမျိုးကိုသာ စိုက်ပျိုးလာကြရာမှ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အထွက်ကောင်းမျိုးများ စိုက်ပျိုးနိုင်ရန် စီစဉ်ပေးသဖြင့် ပုလဲသွယ်၊ ဆင်းသုခ၊ ရတနာတိုးစသည့် စပါးမျိုးများကို အစားထိုးစမ်းသပ်စိုက်ပျိုးလာကြရာ ဖြစ်ထွန်းအောင်မြင်ပြီး စံပြကွက်ရိတ် သိမ်းမှုမှတ်တမ်းများအရ တစ်ဧကအထွက်နှုန်း တင်း ၂၀၀ ကျော်ထွက်ရှိခဲ့ကြောင်းနှင့် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးသူ တစ် နှစ်ထက်တစ်နှစ် ပိုမိုများပြားလာလျက်ရှိနေကြောင်း သိရသည်။

အဆိုပါ အထွက်ကောင်းမျိုးများကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ပျဉ်းမနား၊ ပွင့်ဖြူစသည့်မြို့များ ရှိ မျိုးစေ့ခြံများမှ ဝယ်ယူကြရပြီး ဝေးလံစွာ သယ်ယူကြရသဖြင့် စရိတ်ကြီးလေးသည်ဟုဆိုသည်။ ယခုနှစ်တွင် မြို့ နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်ခရမ်းရေလျှောင်တံမဲဒေသရှိ တောင်ခရမ်းကျေးရွာအနီးတွင် ဝိယက်နမ် ပုလဲ သွယ် ငါးဧက၊ ဆင်းသုခ သုံးဧကတို့နှင့် နမသလေး နှစ်ဧကတို့ကို စပါးမျိုးပွား စံပြကွက်အဖြစ် စိုက်ပျိုးထားရာ ဖြစ် ထွန်းအောင်မြင်လျက်ရှိသည်။ ထို့အပြင် နွေစပါးစိုက်ရာသီတွင်လည်း စပါးမျိုးပွားနိုင်ရန် ပုလဲသွယ် ငါးဧကကို မျိုးစပါး စံပြကွက်အဖြစ် ထပ်မံစိုက်ပျိုးသွားမည်ဖြစ်ရာ လာမည့်စိုက်ပျိုးရာသီအတွက် တောင်သူများလိုအပ်မည့် မျိုးစပါးများကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးသွားနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်ခင်မာအေး၏ ပြော ပြချက်အရသိရသည်။

မကွေးတိုင်းဒေသကြီး

စိန်ကျော်(ဝါးဘိုးချောင်)

ရာဇဝင်မှာ ဝိစင်ထားရမယ့် ဝက်ဝက်ယို

ချစ်တဲ့သူငယ်ချင်းနှစ်ယောက် အားကောင်းရှိရင် အခင်ဆုံးသူကို သတိရတယ်ဆိုတဲ့ စကားလို့ပါ။ သတင်းကောင်းရှိတော့လဲ သူငယ်ချင်းကိုပဲ အရင်ဆုံးလက်ဆင့်ကမ်းသတင်းပေးချင်တာ။ ဒါကတော့ တို့များရဲ့ အသိစိတ်အတိတ်တွေ ခံယူချက်တွေကို အကောင်းဆုံးကြိုးစားပြီး ဉာဏ်စွမ်းအား၊ စိတ်ယုတ်စွမ်းအားတွေနဲ့ပေးရလို့ အားလုံးတက်ညီလက်ညီ တာဝန်ထမ်းရွက်ကြလို့ အားလုံးထက်သာ၊ အားလုံးရဲ့စံပြအဖြစ် ကြွေးကြော်နိုင်တဲ့မော်ဒယ်(Model) တစ်ခုကို တောင်သူတွေအတွက် ချမှတ်ပေးနိုင်တဲ့ သာဓကလေးပါပဲ။ ဒါကတော့ တို့တာဝန်ကျတဲ့ နေပြည်တော်က စက်ဝက်ယို အော်ဂဲနစ်ဟင်းသီးဟင်းရွက် စံပြစိုက်ခင်းလေးပေါ့။

တို့တွေရဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်အတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အားသွန်ခွန်စိုက် စီမံဆောင်ရွက်နေပြီး တောင်သူတွေကို ဈေးကွက်အာမခံချက် (Market Guarantee) ကောင်းပြီး ဈေးနှုန်းအာမခံချက် (Price Guarantee) ရှိတဲ့ စပါးအပြင် အခြားသီးနှံတွေ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝင်တွေအပါအဝင် သီးနှံအမယ်စိုက်တောင်သူများကို မိတ်ဆက်ပေးပြီး ဒေသရေမြေနဲ့ သင့်လျော်တဲ့နေရာမှာ သင့်လျော်တဲ့သီးနှံကို မိမိကိုယ်တိုင် ဈေးချယ်စိုက်ပျိုးနိုင်အောင် အစီအမံတွေ ချမှတ်ပေးခဲ့တယ်လို့ သူငယ်ချင်း။ သိပ်ကို လေးစားအားကိုးယုံကြည်ရတဲ့ အစီအစဉ်ပေါ့။ တို့ဒီထက်နည်းနည်းထပ်ရှင်းပြမယ်နော်။

မြစ်ထွန်းအောင် အလေးထားဆောင်ရွက်ဖို့နဲ့ တန်ပြုမဖြစ်ရအောင် တစိုက်မတ်မတ် အာရုံစုစိုက်လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးရဲ့ မှာကြားချက်ကို တို့များဝန်ထမ်းတွေက တစ်သဝေတိမ်း လိုက်နာရင်း မြေပြင်မှာ လက်တွေ့အကောင်အထည်ဖော်ကြတာပေါ့။

အခုတော့ တကယ့်ရုပ်လုံးအစစ်အမှန် ပုံသဏ္ဍာန်ပီပီပြင်ပြင် ခန့်ခန့်ညားညား စက်စက်ယိုကို မြင်တွေ့နေရပြီလို့သူငယ်ချင်း။ စိတ်နှမြင်ယောင် ခံစားကြည့်ပါဦး။ အသီးအပွင့်တွေပေးဆောင်ပေးဖို့လို့ သီးနှံအမျိုးမျိုးကို နေရာအလိုက် စနစ်တကျ စိုက်ပျိုးလို့ ပထမတစ်သီးရိုက်သိမ်းပြီးတော့လည်း ဒုတိယသီးနှံ၊ တတိယသီးနှံစတဲ့သီးထပ်၊ သီးညှပ်တွေ နောက်ထပ်နောက်ထပ် ထပ်စိုက်လို့ မြေပြင်ပေါ်မှာ တစ်နှစ်အတွင်း ရနိုင်တဲ့ကာလပေါ်မှာ သီးထပ်စွမ်းအားဆို တာလည်းသူငယ်ချင်းသိပြီးသားပဲ။ မြေတစ်ဧကပေါ်မှာ တစ်နှစ်အတွင်း တစ်သီးပဲစိုက်လို့ သူ့ရဲ့သီးထပ်စွမ်းအားက ၁၀၀ ရှိပေမယ့် ဒီတစ်ဧကမှာပဲ သီးနှံထပ်စိုက်လို့ သီးထပ်စိုက်ပျိုးနိုင်တဲ့ စွမ်းအား ထပ်တိုးလာတာပေါ့နော်။ ဒါကြောင့် ဝင်ငွေလည်းတိုးလာတာပေါ့။ အခုဆိုရင် မောင်နှမတွေ လာရောက်လေ့လာကြလို့ တို့ရတဲ့ ပတတီ အခြေအနေကို သူငယ်ချင်းကို အတွေ့အကြုံမျှဝေ (Knowledge Share) ပေးဦးမယ်။ စက်စက်ယိုစိုက်ကွင်းရဲ့ သီးထပ်စွမ်းအားက ၂၀၀ ရာခိုင်နှုန်းတောင်ရရှိနေပြီလေ။ လေ့လာနိုင်အောင်လည်း ဇယားလေးနဲ့တွဲပြီး ရှင်းပြမယ်နော်။

တိုးလာပြီး နောက်ပြီး မျိုးကောင်းမျိုးသန့်တွေနဲ့ GAP ဆိုတဲ့ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်တွေနဲ့ စိုက်တာကြောင့် အရည်အသွေးနဲ့ အရသာ ပြည့်စုံလို့ပါ။ ဒါ့အပြင် ဈေးကွက်ကလည်း ခိုင်မာလို့ နိုင်ငံတကာဈေးကွက် (International Market) ဝင်နိုင်အောင်၊ နိုင်ငံတကာစံချိန်စံညွှန်း (International Standard) နဲ့ ကိုက်ညီအောင် ပိုးသတ်ဆေးဓာတ်ကြွင်း အာနိုဆင် (Pestic residue) မရှိတဲ့ ကျန်းမာရေးအတွက် သင့်လျော်အောင် အော်ဂဲနစ် ပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲဆောင်ရွက်တာကြောင့် တို့နိုင်ငံထဲက စားသုံးသူပြည်သူများပါ ကမ္ဘာ့ဈေးကွက်က စားသုံးသူများရော အားအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်စုံတဲ့ သီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေစားသုံးနိုင်တာကြောင့် တောင်သူတွေဝင်ငွေတိုးရုံသာမက၊ လူသားတို့ကျန်းမာရေးအတွက်ရော ပတ်ဝန်းကျင် ရေရှည်ထိန်းသိမ်းမှုအတွက်ပါ ဘက်စုံကောင်းမွန်တဲ့ လောကကြီးကို ဦးစည်သွားကြမှာပေါ့။

ဒီလို မွန်မြတ်တဲ့ စိတ်ရင်းစေတနာ အမှန်နဲ့ ဆောင်ရွက်ပေးတာကို နားလည်လာတော့ ဒေသအဖွဲ့အပြားက စိတ်ပါဝင်စားတဲ့ တောင်သူတွေ၊ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ လာရောက်လေ့လာကြလို့ တို့စက်စက်ယိုစိုက်ကွင်းဟာ နေ့စဉ်နဲ့အမျှ စည်ကားနေတာပဲ။ ဒါ့အပြင် စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတ ရှာဖွေလိုတဲ့သူတွေ၊ ဈေးကွက်အသစ် ဆက်သွယ်ချင်လို့ စုံစမ်းသူတွေလည်း ဖုန်းဒေးပေါ့။ နောက်ကျရင် ဒီလိုစိုက်ကွင်းတွေကို အခြေပြုပြီး တစ်ဦးချင်းစီရဲ့ ထုတ်ကုန်တွေ စုပေါင်းလို့ အရည်အသွေးပေါ့မူတည်ပြီး ဈေးနှုန်း သတ်မှတ်ပေးမဲ့၊ လက်ကားဈေးကွက်ကြီးတွေလည်း ပေါ်ထွန်းလာတော့မှာ သိလား။ အဲဒီတော့ “ရာဇဝင်မှာ စိတ်ထားရမယ့် စက်ဝက်ယို” ဖြစ်လာပြီပေါ့ဤ။

နောက်ပြီးတော့လေ နေပြည်တော်တင်မကဘဲ တိုင်းဒေသကြီး၊ ပြည်နယ်များမှာလည်း ဒီအတွေ့အကြုံတွေကို လက်ဆင့်ကမ်းဆောင်ရွက်ဖို့ အစီအစဉ်တွေလည်း ချမှတ်ထားတာပဲ။ သူငယ်ချင်းလည်းကိုယ့်ရဲ့ရေမြေ၊ တိုးဘဝိုင်အမှေပေါ်မှာ သီးထပ်စွမ်းအားအပြည့်နဲ့ ဝင်ငွေရသီးနှံတွေစိုက်ဖို့ အခွင့်အလမ်းတွေရှိလာပြီလေ။ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ရေမြေဒေသဖွံ့ဖြိုးဖို့အတွက် စိတ်စေတနာအပြည့်နဲ့ ဆောင်ရွက်ရင်းနဲ့ လိုအပ်တဲ့အကူအညီရရှိရင် တို့ကို ဆက်သွယ်လိုက်နော်။ အချိန်မရွေး၊ နေရာမရွေး၊ တောင်သူတွေအပါအဝင် ကိုယ့်ဌာန၊ ကိုယ့်နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အုတ်တစ်ချပ်၊ သဲတစ်ပုဉ်းအဖြစ် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ပေးမှာပါ။

ဒီလိုနိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဖို့ တို့ရဲ့လယ်ယာထွက်ကုန်ကုန်ပစ္စည်းများကို ဈေးကွက်လိုအပ်ချက်အရ အလိုအလျောက် ထုတ်ပေးနိုင်အောင် ကျေးရွာတစ်ရွာ ထုတ်ကုန်ထပ်မျိုး (One Village One Product) စနစ်နဲ့ စီမံချက် တစ်ဆက်တစ်စပ်တည်း စိုက်ကွင်းတွေကို မေးမြန်းကြို ဈေးကွက်အတွက် ထုတ်ကုန်များ ထုတ်လုပ်တာတွေလည်း အစီမံမြင်စိုက်နေတာပဲ။ အသေးစိတ်အတွက် အလျဉ်းသင့်သလို ထပ်ပြောမယ်နော် သူငယ်ချင်း။ မင်းရဲ့အချစ်ဆုံးသူငယ်ချင်း



ပန္နလေးတိုင်းဒေသကြီး

သာစည်မြို့နယ် ရွာမွန်သာကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး ၂၄ နာရီလျှပ်စစ်မီးလင်းပြီ

မောင်ကို (သာစည်)



ပန္နလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအရ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာတိုင်းတွင် လျှပ်စစ်မီးဖြင့်ဖြစ်စေ၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများဖြင့်ဖြစ်စေ ၂၄ နာရီ လျှပ်စစ်မီးလင်းနိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရမည်ဖြစ်ရာ ယခုအခါ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ်များအတွင်းရှိ ကျေးရွာများတွင် ကျေးရွာလူထု၏ ကိုယ့်အားကိုယ်ကိုးမှုဖြင့် လျှပ်စစ်မီးများ ထိန်ထိန်မင်းလျက်ရှိနေကြောင်း တွေ့ရသည်။

“ကျွန်တော်တို့ရွာမှာ လျှပ်စစ်မီးရရှိနေပြီဖြစ်လို့ မီးလောင်မှုဖြစ်မှာကို မစိုးရိမ်ရတော့ပါဘူး။ ယခင်က မယောင်တိုင်းမီးရေနဲ့ဆီမီးတို့ကို အသုံးပြုနေကြရတော့ မီးလောင်မှာကို စိုးရိမ်နေရပါတယ်။ လျှပ်စစ်မီးရတော့ ကျောင်းသား ကျောင်းသူတွေလည်း စာကျက်ရတာ အဆင်ပြေသွားပါပြီ။ လျှပ်စစ်မီးရုံတော့ စက်မှုလုပ်ငန်းတွေ လုပ်ကိုင်လို့ရပြီ။ တချို့လည်း စက်ရက်ကုန်းစင်တွေ ထောင်ဖို့ကြိုးစားနေကြပါတယ်။ ညအချိန်ရွာထဲကို အရေးပေါ်သွားရလာရတာလည်း အဆင်ပြေသွားပါပြီ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်နှင့် မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းနိုင်တို့က ပြောပြသည်။

မော်လူးတွင် မြဝတီရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက် အသစ်တပ်ဆင်ပြီးစီး

အင်းတော်မြို့နယ် မော်လူးဆက်သွယ်ရေးရုံးတာဝါတိုင်တွင် အောက်တိုဘာ ၅ ရက် ညနေ ၄ နာရီက မြဝတီရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်အသစ် 10W TV TRANSMITTER ကို တပ်ဆင်နိုင်ခဲ့ပြီး ရုပ်သံလိုင်းများကို ကြည်လင်ကောင်းမွန်စွာ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါတပ်ဆင်ရာသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှင့်စက်တစ်စက်လုံး ဦးတင်မြှုပ် မော်လူးကျေးလက်ဒေသဖွံ့ဖြိုးရေးတက်ရေး အထောက်အကူပြုကော်မတီဝင်များ မော်လူး ဆက်သွယ်ရေးတာဝန်ခံ ဦးစောကျောင်းနှင့် ဝန်ထမ်းများက မြဝတီရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်အသစ် 10W TV TRANSMITTER ကို တပ်ဆင်နိုင်ခဲ့သည်။ ယခင်ကမော်လူးတွင် မြဝတီရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ကို 1W TV TRANSMITTER ကို တပ်ဆင်ရာမှ ဒုတိယအကြိမ် မေ ၁၁ ရက်တွင် 5W TV TRANSMITTER ကို တပ်ဆင်နိုင်ခဲ့ပြီး ယခုအခါမော်လူးဒေသတွင် မြဝတီရုပ်မြင်သံကြား အသုံးပြုသူများပြားလာသောကြောင့်ရုပ်သံများ ကြည်လင်ကြည်သားမှုအားနည်းလာသဖြင့် 10W TV TRANSMITTER ပါဝါအားအဆင့်ရှိသော မြဝတီရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ကို ၂၀၁၄/၂၀၁၅ခုနှစ်ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအဖွဲ့၊ ဘဏ္ဍာရေးရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် တန်ဖိုးငွေကျပ် ၁၈ သိန်းခွဲရှိကြောင်း သိရသည်။ “အရင်က ကျွန်မတို့ဆက်သွယ်ရေးရုံးကို ဖုန်းဆက်ပြီးတော့ မြဝတီရုပ်သံလိုင်းတွေ တုန်ခါနေတယ်။ လိုင်းကလည်းကြည်လင်ပြတ်သားမှု မရှိဘူးပြောလို့ ခဏခဏ ပြန်ဖြေပေးနေရပါတယ်။ အခုတော့ လိုင်းကောင်းလာပြီး ဒေသခံတွေထံမှ ဘာအသံမှမကြားရတော့ဘူး။ သူတို့ တွေ့စိတ်ချမ်းသာသလို ကျွန်မတို့ဝန်ထမ်းတွေလည်း ပီတိဖြစ်ရပါတယ်။ နောက်ပြီး MRTV လိုင်း အသစ်ထပ်မံထုတ်လွှင့်နိုင်ဖို့တာဝန်ရှိသူ တွေ ဆောင်ရွက်နေပါတယ်” လို့ ဆက်သွယ်ရေး စေတနာ့ဝန်ထမ်းဒေါ်ကြည်မင်းသွယ်က ပြောကြားသည်။



စဉ်	စိုက်ကွက်အမှတ်	စိုက်ပျိုးဧက	သီးထပ်/ညှပ်	သီးနှံ	သီးနှံစိုက်စွမ်းအား
၁။	A	၂. ၈၀	၇. ၈၇	၁၉	CI(%)
၂။	B	၁၁. ၃၂	၁၅. ၅၀	၂၂	
၃။	C	၂၄. ၉၃	၂၃. ၁၀	၂၅	
၄။	D	၁၀. ၀၅	၁. ၈၉	၇	
၅။	E	၁. ၆၀	၁. ၆၀	၂	
စုစုပေါင်း			၅၀-၇၀	၄၉-၉၆	၂၀၀-၅၂%

တို့တွေရဲ့ စက်စက်ယို အော်ဂဲနစ် ဟင်းသီးဟင်းရွက်ပြစိုက်ကွင်းက မြန်မာပြည်အလယ်ပိုင်းဒေသဖြစ်ပြီး ရေသေချာ၊ မြေကောင်းမွန်တာမို့ သီးနှံတော်တော်များများ စိုက်ပျိုးဖြစ်ထွန်းတယ်လေ။ ဒီအချက်ကို အခြေခံထားပြီး စက်စက်ယိုကွင်းမှာ စင်တင်စနစ်သီးနှံဖြစ်တဲ့ ဘူး၊ ဂေါ်ရခါး၊ ရွှေဖန်၊ ကြက်ဟင်းခါး၊ ခဲပဲစိုက်ခင်းတွေ၊ တစ်ဆက်တစ်စပ်တည်း စိုက်ခင်းတွေဖြစ်တဲ့ သင်္ဘောစိုက်ခင်း၊ ဖူးစားပြောင်းစိုက်ခင်း၊ စပ်မျိုးခရမ်းစိုက်ခင်း၊ ငရုတ်ရွှည်သီးနှံစိုက်ခင်း၊ မရဲစိုက်ခင်းတွေ၊ မုန့်ညင်း၊ မုန့်လာ၊ ရှုပတီ၊ ခရမ်းချဉ်တို့ စိုက်ခင်းတွေ၊ တန်ဖွန်စိုက်ခင်းတွေ အကန့်လိုက်၊ အခင်းလိုက် စနစ်တကျနဲ့ သီးနှံပေါင်း ၃၁မျိုး၊ သီးနှံမျိုးကွဲပေါင်း ၁၀၀ ကျော်ကို တစ်နေရာတည်းမှာ လေ့လာနိုင်အောင် စိုက်ပျိုးထားလို့ နေရာတိုင်းမှာ စိမ်းစိုစန်းဆန်းပြီး အသီးအပွင့်တွေနဲ့ ဝေဆာနေတာပဲ ကြည့်ပါဦး သူငယ်ချင်း။

ဒါ့အပြင် တစ်ဧကကို ပိသော ၁၀၀၀ကျော်ထွက်မယ့် ဝါဂွမ်းသီးနှံစိုက်ခင်းတို့၊ တစ်ဧကတန် ၈၀ ထွက်မယ့် တစ်ဆစ်ချင်းသီးထောင်ကျော် ကြိုစိုက်ခင်းတို့ကိုလည်း သိပ္ပံနည်းကျ စိုက်စနစ်များနဲ့အညီ စိုက်ပျိုးပြသထားသေးတယ်။ အဲဒီလို တကယ့်မြေပြင်မှာ လက်တွေ့

မေသူ

ရန်ကုန်တိုင်းဒေသကြီး



ရန်ကုန်-ကျိုက်ထို RBE အဲကွန်း အထူးရထား ပြန်လည်ပြေးဆွဲပေးတော့မည်

ပွဲတော်ကာလရောက်ရှိပြီဖြစ်သောကြောင့် ဘုရားဖူးခရီးသွားစဉ်သည်များနှင့် နိုင်ငံခြားသား ခရီးသွားစဉ်သည်များ အဆင်ပြေစေရေးအတွက် ရန်ကုန်-ကျိုက်ထို ပြေးဆွဲပေးနေသော RBE အဲကွန်းအထူးရထားကို အောက်တိုဘာ ၁၁ ရက်မှ စတင်ကာ အပတ်စဉ်စနေနှင့် သီရက် ယင်းရက်တွင် ကျိုက်ထိုဘူတာ၌ ပြန်လည်ထွက်ခွာမည်ဖြစ်ကာ ညနေ ၄ နာရီ ၃၅ မိနစ်တွင်ရန်ကုန်ဘူတာကြီးသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်သည်။ ရန်ကုန်-ကျိုက်ထို ပြေးဆွဲပေးနေသော RBE အဲကွန်း အထူးရထားကို ပွဲတော်ကာလပြီးဆုံးချိန်နှင့် မိုးတွင်းကာလဖြစ်သောကြောင့် ပြေးဆွဲသည့် ရလိုင် ၁၆ ရက်က ရထားတန်ဖွဲ့နေမှုများမှာ ပြန်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဦးစီးဌာနက ပြောကြားခဲ့သည်။

သတင်းနှင့် မာတိပုံ-တင်လှမောင်

စစ်ကိုင်းတိုင်းဒေသကြီး

ကုမ္ပဏီများက ဆောက်လုပ်ပေးသည့် အခြေခံပညာမူလတန်းကျောင်းဆောင်သစ်

ကလေးခရိုင် ကလေးဝမြို့နယ် ချောင်းကျဉ်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းဆောင်သစ်ကိုကျေးလက်နေ မျိုးဆက်သစ်များ၏ ပညာ ရေးအထောက်အကူပြုနိုင်ရန်အတွက် ကလေးဝမြို့နယ် သစ်ချောက် ကျောက် မီးသွေးထုတ်လုပ်သူ ကုမ္ပဏီလေးခုတို့က စုပေါင်းဆောက်လုပ်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းကျောင်းဆောင်သစ်သည် အလျားပေ ၉၀၊ အနံပေ ၃၀ရှိ သွပ်မိုး အုတ်ညှပ် နံကပ်တစ်ထပ်တိုက်ဖြင့် အပြီးစီးဆောက်လုပ်ပေးမည်ဖြစ်ပြီး လုပ်ငန်းစတင်ဆောက်လုပ်မှုများကို ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူး၊ ကလေးဝမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများသည် အောက်တိုဘာ ၈ရက် ညနေပိုင်းတွင် ကြည့်ရှုစစ် ဆေးခဲ့သည်။ ချောင်းကျဉ်းကျေးရွာတွင် လူဦးရေ ၂၀၀ ကျော်ရှိပြီး ကျောင်းသား ကျောင်းသူ ၄၃ဦးတို့သည် ရွာမှနှစ်မိုင်ခန့်ကွာဝေးသည့် ခရေမြိုင်ကျေးရွာ အစိုးရမူလတန်းကျောင်းတွင် ခက်ခဲပင်ပန်းစွာခွဲခြားကျင့် ကျောင်းတက် ပညာ သင်ကြားကြရသည်။

ယခုအချိန်တွင် မိမိကျေးရွာတွင် ကျောင်းဆောင်သစ်ဆောက်လုပ်ပေး ခြင်းအားဖြင့် အနာဂတ်အတွက်မျိုးဆက်သစ်များဖြစ်ကြသော ကျောင်းသား ကျောင်းသူများ၏ပညာသင်ကြားရေး အဆင်ပြေလာတော့မည်ဖြစ်၍ ကျေးရွာ နေ မိဘပြည်သူများနှင့်ကျောင်းသားကျောင်းသူများသည် ကျောက်မီးသွေး ကုမ္ပဏီများအပေါ်တွင် အလွန်ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။



ဂျူနိုင်း

ချင်းပြည်နယ်

ရိဒ်ခေါဒါရ်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်

ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ ရပ်ကွက်နှစ်ခုနှင့် ကျေးရွာများတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း ၂၄၈သိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ရိဒ်ခေါဒါရ်မြို့ အမှတ်(၁)ရပ်ကွက်၌ ရိဒ်ရေကန်သွားလမ်း လမ်းချဲ့ခြင်းလုပ်ငန်း၊ အမှတ်(၂) ရပ်ကွက်နှင့် ရိဒ်ခေါဒါရ်ရွာဟောင်း ကျေးရွာတို့တွင် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ၊ ဟိုင်ဟင်းကျေးရွာနှင့် ကျော့သဲကျေး ရွာတွင် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ၊ ကြောင်ဟေ့၊ ထိန်ကြန်း နှင့် သီးကျေးရွာ သုံးရွာတို့တွင် ကျောင်းဆရာ ဆရာမများနေအိမ်နှစ်ခန်းတွဲ၊ ဝန်ထမ်း အိမ်ရာများဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဒေသမှာ ယခုလို ပြည်နယ်အစိုးရမှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ချထားပေးမှု အပေါ် အထူးကျေးဇူးတင်ရှိပါတယ်။ ဒေသပြည်သူများနှင့် ကျေးရွာများမှ အကျိုးကျေးဇူး များစွာ ခံစားနေရပါတယ်။ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးမှုအပေါ် ဝမ်းသာအားရကျေနပ်ပါတယ်”ဟု ဦးချန်လွန်းက ပြောသည်။ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်သွားရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

■ ရဲမြင့်အောင် ■

SWEETY HOME

ရွှေစင်

3rd ~ 31st - Oct - 2014

UPTO 20% off

ရွှေစင်ရွှေသားဆုများ နှင့် အခြားဆုပေးပေးပေးများစွာ...

၁၀
ကျပ်သား

ပထမဆု

၅
ကျပ်သား

ဒုတိယဆု

J
ကျပ်သား

တတိယဆု

၁
ကျပ်သား

ငွေသိမ်းဆု(၅)ခု

Others Prize

Others Prize

Others Prize

Others Prize

Others Prize

Others Prize

ကျပ်ငါးသောင်းဖိုးနှင့်အထက် ဝယ်ယူသူတိုင်း ကံစမ်းမဲလက်မှတ်(၁)စောင် ရယူကံစမ်းနိုင်ပါသည်။

ဆွိုတီဟုမ်းအရောင်းပြခန်းများနှင့် အမြို့မြို့အနယ်နယ်ရှိ ဗဟိုလားခန်းဝင်၊ ပရိဘောဂအရောင်းဆိုင်တိုင်းတွင် ဝယ်ယူရရှိနိုင်ပါသည်။

- အမှတ်(၁၄)၊ ရတနာလမ်းမပေါ်၊ (၁)ရပ်ကွက်၊ ကောင်းညွှန်းတပျံမြို့နယ်၊ ရန်ကင်းမြို့၊ ဝန်း-၀၁-၀၅၅၀၃၅၀
- အမှတ်(3A)၊ မင်းဆွေလမ်း၊ မရမ်းကုန်မြို့နယ်၊ ရန်ကင်းမြို့၊ ဝန်း-၀၁-၉၆၆၅၅၄၄၊ ၀၉-၄၄၃၁၀၀၀၀၆
- အမှတ်(၄၃၃)၊ ဩဇာလမ်း၊ တာမာရွတ်မြို့နယ်၊ ရန်ကင်းမြို့၊ ဝန်း-၀၁-၅၃၃၅၅၄၄၊ ၀၉-၇၃၁၂၂၃၀၄
- ယုစံလမ်း(၄၅၅)၊ ရန်ကင်းမြို့၊ ဝန်း-၀၁-၂၀၅၂၂၄၊ ၂၀၀၇၄၇(ရောင်းခွဲ-၅၅၂၂) ၀၅၅၅၂

- တ-၇/၀-၂၆၀ - ရဲလမ်းကြား၊ သိပ္ပံလမ်း၊ ဆွမ်မြို့နယ်၊ မန္တလေးမြို့၊ ဝန်း-၀၂-၆၅၅၃၀၊ ၀၉-၉၁၂၅၅၀၅
- အမှတ်(၂၆၆)၊ ငှက်လမ်း ၀၁-၀၂လမ်းကြား၊ မန္တလေးမြို့၊ ဝန်း-၀၂-၆၀၀၀၀၊ ၀၉-၉၁၀၂၅၅၀၄
- လမ်း၃၀နှင့် ၄၃လမ်းထောင့်၊ ပထမထပ်၊ ပတ်လားကျေး၊ မန္တလေးမြို့၊ ဝန်း-၀၂-၃၄၀၂၊ ၀၉-၅၅၀၀၀၃၀၀


Japanese Grand Prix ပြိုင်ပွဲတွင် မာယူဆီယာအသင်းသား ဘိုင်ယန်ချီ ဒဏ်ရာပြင်းထန်စွာရရှိခဲ့

ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်တွင် ကျင်းပခဲ့သော ၂၀၁၄ ခုနှစ် ဖော်မြူလာဝမ်းကားပြိုင်ပွဲ၏ Japanese Grand Prix ပြိုင်ပွဲတွင် မာယူဆီယာ အသင်းမှ ဂျူလီယိုဘိုင်ယန်ချီသည် ယာဉ်မတော်တဆမှုကြောင့် ဦးခေါင်း ဒဏ်ရာရရှိပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း သတင်းများတွင် ရေးသားဖော်ပြ ထားသည်။

Japanese Grand Prix ပြိုင်ပွဲယှဉ်ပြိုင်စဉ်အတွင်း Phanfone တိုင်ဖွန်း မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သည်။ အဆိုပါပြိုင်ပွဲ၏ ၄၂ ပတ်မြောက်တွင် ဆာယူတာအသင်းမှ ဂျာမနီနိုင်ငံသား အက်ဒရီယန်ဆူတီလ် မောင်းနှင် သည့်ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး အကာအရံကို ဝင်တိုက်မိခဲ့ခြင်းကြောင့် ကရိန်း ယာဉ်တစ်စီးဖြင့် ဆူတီလ်၏ကားကို ဖယ်ရှား ခဲ့ရပြီး၄၃ပတ်မြောက်တွင် ဘိုင်ယန်ချီမောင်းနှင် သည့်ကားသည် အဆိုပါ ကရိန်းယာဉ်၏ အနောက်ဘက်ကို ဝင်တိုက်မိခဲ့ကာ လမ်းဘေး အကာအရံကို ဆက်လက်တိုက်မိခဲ့ခြင်း ဖြစ် သည်။

မတော်တဆမှုဖြစ်ပွားပြီးချိန်၌ အသက် ၂၅ နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံသား ဘိုင်ယန်ချီသည် သတိ လစ်မေ့မြောနေခဲ့ကြောင်း သတင်းများတွင် ဆက်လက်ရေးသားထား သည်။

ဘိုင်ယန်ချီအား Japanese Grand Prix ပြိုင်ပွဲ ကျင်းပသည့် ကွင်း နှင့် ၁၀ မိုင် အကွာတွင် တည်ရှိသော Mie University ဆေးရုံသို့ တင်ပို့



ခဲ့ရပြီးဘိုင်ယန်ချီအား သုံးနာရီကြာ ခွဲစိတ်ကုသ မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ Japanese Grand Prix ပြိုင်ပွဲသည် ၅၃ ပတ်ယှဉ်ပြိုင်ရသည့် ပွဲစဉ်ဖြစ်သော်လည်း ယခုနှစ် ပြိုင်ပွဲတွင် ရာသီဥတုအခြေအနေ ဆိုးရွားခြင်းကြောင့် ၄၆ ပတ် မောင်းနှင်ပြီးချိန်တွင် ပြိုင်ပွဲကို ရပ်ဆိုင်းခဲ့ကာ ၄၄ ပတ် မောင်းနှင်ပြီး ရလဒ်ဖြင့် ချန်ပီယံရွေးချယ်ခဲ့သည်။

ထိုသို့ ရွေးချယ်ရာတွင် မာစီဒီအသင်းသား လူးဝစ် ဟာမိလ်တန်က ၄၄ ပတ်ကို စုစုပေါင်း မောင်းနှင်ချိန် ၁နာရီ ၅၁မိနစ် ၄၃ ဒီဇီမီ ၀.၂၁ စက္ကန့် ဖြင့် ဗိုလ်စွဲခဲ့ပြီး ဟာမိလ်တန်၏ အသင်းဖော် နီကိုရော့ဘတ်စ်က ဒုတိယ

နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

အခြားသတင်းတစ်ပုဒ်အရ ဖော်မြူလာဝမ်း ကားမောင်းသမားဟောင်း တစ်ဦးဖြစ်သူ အီတလီနိုင်ငံသား အန်ဒရီဒီဆီဆာရစ် (၅၅နှစ်)သည် ပြီးခဲ့ သည့် အောက်တိုဘာ ၅ ရက်တွင် အီတလီနိုင်ငံ ရောမမြို့၌ ဖော်တော် ဆိုင်ကယ်မတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့သည်ဟုဆိုသည်။

ဒီဆီဆာရစ်သည် မက္ကလာရင်၊ ဆာယူတာစသည့် ဖော်မြူလာဝမ်း အသင်းများနှင့်အတူ ၁၉၈၀ ပြည့်နှစ်မှ ၁၉၉၄ ခုနှစ်အထိ ဖော်မြူလာဝမ်း ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ ဒီဆီဆာရစ်သည် ဖော်မြူလာဝမ်း ပြိုင်ပွဲပေါင်း ၂၀၄၄ ယှဉ်ပြိုင်ခဲ့သော်လည်း တစ်ကြိမ်မှ ဗိုလ်စွဲခဲ့ဖူးခြင်း မရှိခဲ့ ပေ။

■ အောင်က

အမေရိကန်ရေကူးသမား မိုက်ကယ်ဖဲလ် ပြိုင်ပွဲဝင်ခွင့် ခြောက်လပိတ်ပင်ခံရ

နာမည်ကျော် အမေရိကန်ရေကူးသမား မိုက်ကယ်ဖဲလ်သည် အမေရိကန်ရေကူးအဖွဲ့ချုပ်မှ ချမှတ်ထားသည့် စည်းမျဉ်း ကို ချိုးဖောက်ခဲ့ခြင်းကြောင့် ရေကူးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ခြောက်လပိတ်ပင်လိုက်ကြောင်း အမေရိကန် ရေကူးအဖွဲ့ချုပ် က သတင်းထုတ်ပြန်လိုက်သည်။

မိုက်ကယ်ဖဲလ်သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အရက်သေစာ သောက်စားကာ ယာဉ်မောင်းနှင်ခြင်း ကြောင့် ဖမ်းဆီးခံခဲ့ရပြီးနောက် ယခု ကဲ့သို့ အမေရိကန် ရေကူးအဖွဲ့ချုပ်၏ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ အဆိုပါ

ပြစ်ဒဏ်အရ မိုက်ကယ်ဖဲလ်သည် လာ မည့် ၂၀၁၅ ခုနှစ် ဧပြီလ ၆ ရက် နောက်ပိုင်းမှသာ ပြန်လည်ပြိုင်ပွဲဝင်ခွင့် ရရှိမည် ဖြစ်သည်။

ထို့အပြင် မိုက်ကယ်ဖဲလ်သည် ၂၀၁၅ ခုနှစ် ဇူလိုင် ၂၄ ရက်မှ ဩဂုတ်

၉ ရက်အထိ ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ခုနှစ် World Aquatics Championships ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် အမေရိကန်ရေကူးအသင်းမှလည်း နုတ် ထွက်သွားခဲ့ကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။

ပြစ်ဒဏ်ကာလအတွင်း မိုက်ကယ် ဖဲလ်သည် သူ၏ ကလပ်ဖြစ်သည့် North Baltimore Aquatic Club တွင် လေ့ကျင့် ခွင့်ရရှိမည်ဖြစ်သည်။

အိုလံပစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁၈ ခုအပါအဝင် ဆုတံဆိပ်ပေါင်း ၂၂ ခုရရှိထားသူ မိုက်ကယ်ဖဲလ်က ပြစ် ဒဏ်ချမှတ်ခံရမှု မရှိမိကပင် ရေကူး ပြိုင်ပွဲများမှ ခေတ္တအနားယူရန် စီစဉ်ထား ကြောင်း သူ၏ အင်တာနက်လူမှုရေး စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိ မိုက်ကယ် ဖဲလ်သည် အမေရိကန်နိုင်ငံ မေရီလင်းန် ပြည်နယ်၏ အကြီးဆုံးမြို့ ဖြစ်သည့် ဘယ်လ်တီမိုးမြို့၌ တစ်နာရီ ၄၅ မိုင်သာ မောင်းနှင်ရန် သတ်မှတ်ထားသော ဇုန် အတွင်း တစ်နာရီ ၈၄ မိုင်နှုန်းအထိ မောင်းနှင်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့၏ ဖမ်း ဆီးမှုခံခဲ့ရပြီးနောက် တာဝန်ရှိသူများက ပြန်လည်လွှတ်ပေးခဲ့သည်။ မိုက်ကယ်

ဖဲလ်သည် ၂၀၀၄ ခုနှစ်အတွင်းကလည်း အရက်သေစာသောက်စားပြီး ကား မောင်းနှင်ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရဖူးသူ ဖြစ်သည်။ ထို့အပြင် မိုက်ကယ်ဖဲလ်သည် ၂၀၀၉ ခုနှစ်အတွင်းက ပါတီပွဲတစ်ခု၌ ဆေးခြောက်သုံးစွဲနေသည့် ဓာတ်ပုံ ထွက်ပေါ်လာခဲ့ပြီးနောက် ရေကူးပြိုင်ပွဲ များတွင် သုံးလပါဝင်ယှဉ်ပြိုင်ခြင်းမပြု ရန် ပိတ်ပင်ခံခဲ့ရဖူးသူ ဖြစ်သည်။

မိုက်ကယ်ဖဲလ်သည် ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ ဩစတြေးလျနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၁၄ ခုနှစ် Pan Pacific Swimming Championships ပြိုင်ပွဲ၌ မီတာ ၁၀၀ လီပ်ပြာကူးပြိုင်ပွဲနှင့် မီတာ ၂၀၀ လေး ယောက် လက်ဆင့်ကမ်းပြိုင်ပွဲများတွင် ရွှေတံဆိပ် ဆုများ၊ မီတာ ၁၀၀ လေးဦး လက်ဆင့်ကမ်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။

ထက်အောင်



ရွှေတံဆိပ် ၁၈ ခုအပါအဝင် ဆုတံဆိပ်ပေါင်း ၂၂ခုရရှိထားသူ မိုက်ကယ်ဖဲလ်က ပြစ်ဒဏ်ချမှတ် ခံရမှု မရှိမိကပင် ရေကူးပြိုင်ပွဲများမှ ခေတ္တအနား ယူရန် စီစဉ်ထားကြောင်း သူ၏အင်တာနက်လူမှုရေး စာမျက်နှာတွင် ရေးသားဖော်ပြ။